

**မြန်မာနိုင်ငံ
ကက်သလစ်
ဆရာတော်များ
အဖွဲ့ချုပ်
သတင်းဂျာနယ်**

**the
CBCM
Herald**

သေလွန်သောသူတို့၏
အသက်ဝိညာဉ်တို့သည်
အသနားတော်မြတ်ခံရ၍
ငြိမ်းသက်စွာ ရှိစေသော်။
ထာဝရ ထွန်းတောက်သော
အလင်းတော်သည်
ထိုသူတို့အပေါ်သို့ ထွန်းလင်းပါစေ
(နိဝင်ဘာလတွင် သေလွန်သောသူတို့
အတွက် ဆုတောင်းပေးကြပါစို့)

၂၄ ရက် အောက်တိုဘာလ ၂၀၁၇ ခုနှစ်

အတွဲ (၂) အမှတ် (၁၇)



**ကျွန်ုပ်တို့၏ ကြီးမြတ်သောဖခင် ပုပ်ရဟန်းမင်းကြီး အရှင်ချစ်မြတ်
ဖရန်စစ်အား လှိုက်လှဲစွာ ကြိုဆိုပါသည်**



မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန် မြို့ပြနိုင်ငံသံအမတ်ကြီး ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ် ချန်အင်နမ်၏ ကျေးဇူးတင် မှတ္တံး

အယ်ဒီတာ့ အာဘော်

ခရီးထိန်းတော်၏ ခရီးစဉ်

ကမ္ဘာပေါ်တွင် အဖွဲ့ဝင် အများဆုံးနှင့် သက်တမ်း အရှည်ဆုံးသော အသင်း အဖွဲ့တစ်ခုကို ပြုပြင်ဆင်နွှဲ ကက်သလစ်အသင်းတော်ကိုသာ ပြရမည်။ အသင်းတော်သည် တစ်လုံးတစ်ဝတ်လုံးဖြစ်သည်ဆိုသည့် အစဉ်အလာကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။ အသင်းတော်ကို ဆန့်ကျင်ထွက်ခွာသွားကြသည့် သာဓက များစွာရှိပါသည်။ အသင်းတော်ကို ဖျက်စီးရန် တိုက်ခိုက်သည်များကိုလည်း အသင်းတော်အစမှ ယနေ့တိုင် ရင်ဆိုင် တွေ့ကြုံရသည်။ အသင်းတော်ကို အမျိုးမျိုး ပြစ်တင် ရှုတ်ချကြသည်များလည်း ရှိသည်။ အပြစ်သည် လူသားများနှင့် ဖွဲ့စည်းကာ ဘုရားသခင်၏ သန့်ရှင်း မြင့်မြတ်ခြင်းကို လောက ကမ္ဘာအတွက် ပေးဆပ်နေဆဲ ဖြစ်သည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့တွင် Agenzia Fides (သာသနာပြု အသင်း) ၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ကက်သလစ် ဘာသာဝင်ဦးရေ ၁ ဒသမ ၃ ဘီလီယံ ရှိပြီး သစ္စာသုံးပါးခံ စစ္စတာ ၆၇၀၃၃၀ ပါးနှင့် ဘရာသာ ၅၄၂၂၉ ပါး၊ ဘုန်းတော်ကြီး ၄၁၅၆၅၆ ပါး၊ ဆရာတော် ၅၃၀၄ ပါးရှိသည်ဟု သိရသည်။ ဤမျှ ကြီးမား သောလူထုကို ဦးဆောင်နေရသော ရဟန်းမင်းကြီး၏ ခေါင်းဆောင်နိုင်စွမ်းသည် ခရစ်တော် ဘုရားရှင်ကိုယ်တိုင် အလိုမရှိလျှင် မည်သို့မျှ မဖြစ်နိုင်ပေ။

ယေရှုဘုရားရှင်ကိုယ်တော်တိုင် ရှင်ပေးတရားအား အပ်နှင်းခဲ့သော တာဝန်နှင့် အခွင့်အာဏာသည် ယနေ့တိုင် ပုပ်ရဟန်းမင်းကြီးအားဖြင့် တည်တံ့ ခိုင်မြဲနေဆဲ ဖြစ် သည်။ ယေရှုဘုရားရှင်၏ အာဏာကုန် လွှဲအပ်ထားသော ခေါင်းဆောင် တစ်ဦး၌ အရာ ရာ တည်ဆောက်ထားသည်ဟု ဆိုရသော်လည်း ခရစ်တော်ကိုယ်တိုင် ပုပ်ရဟန်းမင်းကြီး နှင့်အတူ ရှိနေသည်ကို ကျွန်ုပ်တို့ ယုံကြည်ကြသည်။ ပုပ်ရဟန်းမင်းကြီးသည် တစ်ပါး တည်း မဟုတ်ဘဲ စည်းလုံးညီညွတ်ခြင်းကို ဖော်ဆောင်သူတစ်ဦးအဖြစ် ကမ္ဘာအနှံ့တွင် ရှိ နေသော ဆရာတော်ကြီးများနှင့်အတူ အသင်းတော်ကို လမ်းညွှန်ပေးလျက်ရှိသည်။

ပုပ်ရဟန်းမင်းကြီးသည် အင်ပါယာ၏ ဧကရာဇ်တစ်ပါးကဲ့သို့ သူ့အား ဆက်သ လာမည့် အခွန်အခများ၊ ပူဇော်ရာများကို ရာဇပလ္လင်တွင် ထိုင်စောင့်နေသူမဟုတ်ပါ။ ကမ္ဘာအနှံ့တွင် တည်ရှိနေသောသိုးစုကို ထိန်းသိမ်းစောင့်ရှောက်နေရသော သိုးထိန်းဖြစ် သည်နှင့်အညီ သိုးများရှိရာသို့ အရောက်သွားသည်။ အလွန်များပြားသော သိုးစုများ ရှိနေသည့်ကြား ထဲမှ အလိုအပ်ဆုံးနေရာများသို့ ဦးစားပေးသွားလေ့ရှိရာ မြန်မာနိုင်ငံ အတွက် အလွန် ထူးခြားသော ဆုလက်ဆောင်အဖြစ် ပုပ်ရဟန်းမင်းကြီးအား မြန်မာမြေ ပေါ်တွင် လက်ခံ ကြိုဆိုနိုင်မည်ဖြစ်သည်။

ပထမဦးဆုံး ခန့်အပ်ခံရသော မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်သံအမတ် ဂိုဏ်းချုပ် ဆရာတော် ပေါလ် ချန်းအင်နမ်၏ စကားအတိုင်း ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်သည် သိုး ထိန်းတစ်ပါးက သိုးများရှိရာ ရောက်ရှိလာပြီး ယုံကြည်ခြင်းနှင့် ကိုယ်ကျင့်တရားတို့တွင် ခွန်အားပေးရန် ပထမဦးစားပေး လာရောက်ခြင်း ဖြစ်သည်။ တနည်းဆိုရသော် မြန်မာ နိုင်ငံသို့ လာရောက်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကက်သလစ်ဘာသာဝင်များ အား အကြည့်အရှု ကြွရောက်လာခြင်းဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးအနေနှင့် လိုအပ်သည်များကို သွန်သင်ရာတွင် မည်သူမျှကနာ ကိုမှ မထောက်ထားသလို သူယုံကြည်ရာအတိုင်း ကြောက်ရွံ့ခြင်းကင်းစွာ ပြောဆို သွန် သင်တတ်သူ ဖြစ်သည်။ ထို့ကြောင့် ပုပ်ရဟန်းမင်းကြီး၏ မြန်မာပြည် ခရီးစဉ်သည် ကျေးဇူးတော်တစ်ခုဖြစ်သလို စိန်ခေါ်မှု တစ်ခုလည်း ဖြစ်လာပေလိမ့်မည်။

မိုင်ပေါင်း ထောင်သောင်းချီသော ခရီးကို ဖြတ်သန်းပြီး ကြွရောက်လာမည့် ပုပ် ရဟန်းမင်းကြီးအား သောင်းသောင်းဖျေဖျေ ကြိုဆိုကာ တစ်လုံးတစ်ဝတ်လုံး ရှိသော အသင်း တော်၌ ကျွန်ုပ်တို့သည်လည်း ပါဝင်ကြောင်းပြသရမည်။ ပုပ်ရဟန်းမင်းကြီးသည် ကျွန်ုပ် တို့၏ နှလုံးသားအတွင်း ခိုင်မာစွာ လက်ခံထားသော သိုးထိန်းတစ်ပါး ဖြစ်သည်ကို ဂုဏ်ယူ ဝင့်ကြားစွာ ပြသကြပါစို့ ဟု ဖိတ်ခေါ်လိုက်ပါသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ ကျိုက္ကစံကွင်း၌ ပုပ်ရဟန်းမင်းကြီးနှင့်အတူ မစ္စားပူဇော်လိုသော ဘုန်းတော်ကြီးများသည် မြန်မာနိုင်ငံကက်သလစ် ဆရာတော်များ အမှုဆောင် အတွင်းရေးမှူး secrbcm@gmail.com ထံသို့ မိမိတို့ အမည်နှင့် ပတ်စ်ပုတ်အရွယ် ဓါတ်ပုံတစ်ပုံ ပေးပို့ စာရင်းသွင်းကြပါရန် အသိပေးအပ်ပါသည်။

ပုပ်ရဟန်းမင်းကြီး၏
၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွက် ဘုတောင်းပေတ္တာ
အာရှတိုက်အတွင်းနေထိုင်ကြသော ခရစ်ယာန်များအတွက်

အာရှတိုက်အတွင်းနေထိုင်ကြသော ခရစ်ယာန်များသည် ဝေပင်ဂေလီတရားတော်ကို နှုတ်ဖြင့်လည်းကောင်း ကျင့်ကြံခြင်းဖြင့်လည်းကောင်း သက်သေခံကြလျက် အထူးသဖြင့် အခြားဘာသာဝင်များနှင့် အပြန်အလှန်နားလည်ခြင်း၊ ငြိမ်းချမ်းခြင်း နှင့် ဆွေးနွေးညှိနှိုင်းခြင်းတို့ကို ဖော်ဆောင် နိုင်မည့်ကြပါမည့်အကြောင်း

Christians in Asia
 That Christians in Asia, bearing witness to the Gospel in word and deed, may promote dialogue, peace, and mutual understanding, especially with those of other religions.

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင်ကျင်းပမည့် ပုပ်ရဟန်းမင်းကြီး မစ္စားတရားတော်မြတ်၌ ပါဝင်လိုသူများ အောက်ပါ အတိုင်း ဆက်သွယ် ဆောင်ရွက် နိုင်ကြပါသည်။

ဖိသာရ် ဒေါမိနစ် ဇာဘီနူး
 ဂိုဏ်းချုပ်ဆရာတော် ကျောင်းတိုက်
 ၂၈၉ သိမ်ဖြူလမ်း - ဗိုလ်တထောင်မြို့နယ်
 ရန်ကုန်မြို့၊
 ဖုန်း - ၀၉၇၇၇၉၁၅၅၅၂၊ ၀၉၇၇၇၉၁၅၅၅၃
 Email: papalvisittomm2017@gmail.com

ထုတ်ဝေခွင့်အမှတ် ၀၁၇၂၅	ဖြန့်ချိရေးတာဝန်ခံများ သာသနာ (၁၆)ခု နှင့် သူတော်စင်ဂိုဏ်းများမှ လူထုဆက်သွယ်ရေးတာဝန်ခံများ
နာယက ဆရာတော် ဝိတာလို့စ် ကျာရ	ပုံနှိပ်တိုက် စိန်ဇေဗီးယားပုံနှိပ်တိုက် (၀၀၂၆၂) အမှတ်(၂၇)ဖဆပလရပ်ကွက်၊ ဂျိုးဖြူလမ်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။
အယ်ဒီတာချုပ်နှင့်ထုတ်ဝေသူ ဖာသာရ် မာရီယာနို စိုးနိုင်	ငွေလွှဲရန် ရိုးမဘက်နှင့် ကမ္ဘောဇဘက် မြန်ကုန်း၊ ရန်ကုန်။ နော်မြတ်နင်းထွေး (၁၄/ဟာသတ(နိုင်)၂၄၆၀၉၅
အယ်ဒီတာအဖွဲ့ဝင်များ ဖာသာရ် ဂျိမ်းဘရန်ဂျာ၊ ဖာသာရ် စောလောရင်းစ်၊ ဖာသာရ် ဝီလျံစိုး၊ ဖာသာရ် ဩဂုတ်စတင်းရွှေ	ဆက်သွယ်ရန် CBCM Herald သတင်းစာရုံးခန်း မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများကျောင်း ၂၉၂(က)၊ ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကုန်
ဒီဇိုင်းဖွဲ့စည်းပုံ ဖိသာရ် စိုးနိုင် ၊ ရီစစ်မေရီ	ဖုန်း ၀၁ ၅၂၅၈၀၈ (ရုံးဖွင့်ချိန်များသာ) cbcmosc@gmail.com
အတိုင်ပင်ခံများ CBCM အထွေထွေအတွင်းရေးမှူး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်၊ ကက်သလစ်ရှေ့နေများအဖွဲ့။	

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်၏ ဗုဒ္ဓဟူးနေ့ လူထုပရိသတ်အား သွန်သင်ချက်



ကိုလန်ဘီယာသိုးထိန်းခရီးစဉ်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က စက်တင်ဘာလ ၁၃ ရက်နေ့ ဗုဒ္ဓဟူးနေ့ လူထုပရိသတ်အား ဘုရားစကားသင်ကြားခြင်း အစီအစဉ်မှာ အရှင်သူမြတ်ရဲ့ ကိုလန်ဘီယာနိုင်ငံသို့ ကြွချီခဲ့တဲ့ သိုးထိန်းခရီးစဉ်အကြောင်းကို ဝေမျှ အလင်းပေးသွားခဲ့ပါတယ်။ ရှေးဦးစွာအရှင်သူမြတ်က မိမိအား နွေးထွေးစွာကြိုဆိုဖိတ်မန္တကပြုခဲ့တဲ့ ကိုလန်ဘီယာနိုင်ငံတော်သမ္မတနှင့်တကွ ခရီးစဉ် ဖြစ်မြောက်အောင် မြင်ရေးအတွက် အားထုတ်ပြင်ဆင်ခဲ့ကြတဲ့ ဆရာတော်ကြီးများနှင့် တာဝန်ရှိသူ အကြီးအကဲများကို လိုက်လံစွာ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးအား ဖခင်ပမာ ရင်းရင်းနှီးနှီးကြိုဆိုတွေ့ဆုံခဲ့ကြတဲ့ လူထုပရိသတ်အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိကြောင်း မိန့်ခဲ့ပါသေးတယ်။

မြို့လယ်ခေါင် လူအုပ်ကြီးတွေကြားမှာ မိဘတွေက ကလေးငယ်တွေကို ကိုင်မြှောက်ပြီး ပုပ်ဖရန်စစ်ရဲ့ ကောင်းကြီးမင်္ဂလာကို တောင်းခံတာကိုတွေ့ရတဲ့အခါမှာ အရှင်သူမြတ်ကိုယ်တိုင် အလွန်အံ့အားသင့်သွားခဲ့ပါတယ်။ “ဒီသားယောက်ျားလေးဟာ တို့အတွက် ဂုဏ်ယူစရာ၊ ဒီသမီးလေးကတော့ မိသားစုအတွက် ဂုဏ်တက်စရာ” ဆိုပြီး ပြောနေသလို ခံစားရစေတယ်။ မိမိကိုင်တိုင် မွေးထုတ်ထားတဲ့ သားသမီး တွေကိုဂုဏ်ယူခွဲကြားစွာ ဖော်ထုတ်ပြသနိုင်ခြင်းကိုက ကြီးမားတဲ့ မျှော်လင့်ခြင်းတစ်ခု ဖြစ်နေပါပြီ။ သေချာတာတစ်ခုကတော့ အဲဒီလူတွေမှာ အနာဂတ် မျှော်လင့်ချက်ဆိုတာလည်း ရှိနေပါပြီ။

၁၉၆၈ ခုနှစ်မှာ ကိုလန်ဘီယာနိုင်ငံကို ပုပ်ရဟန်းမင်းကြီး သူတော်မြတ် ၆ ကြိမ်မြောက် ပေါက်က သွားရောက်ခဲ့ပြီး ၁၉၈၆ မှာတော့ ပုပ်ရဟန်းမင်းကြီး ရဟန္တာ ဝါဒပေါက် (၂) မှ သိုးထိန်းခရီးစဉ် လည်ပတ်ခဲ့ဖူးပါတယ်။ ယခုနှစ် ၂၀၁၇ မှာတော့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က “ပထမ ခြေလှမ်းစတင်ဖို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ သွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။ ရာစုနှစ်ဝက်တိုင်အောင် ဖြစ်ပျက်နေခဲ့တဲ့ ကိုလန်ဘီယာနိုင်ငံအတွင်းက နားကျည်းဖွယ်အမုန်းပွားမှုတွေကို ကျေအေးသင့်မြတ်စေဖို့ အဓိကရည်ရွယ် ပြီးဒီဆောင်ပုဒ်ကိုရွေးခဲ့တာပါ။

ကိုလန်ဘီယာဆိုတဲ့ နိုင်ငံဟာ လက်တင် အမေရိကန်နိုင်ငံကြီးတွေလိုပဲ ခရစ်ယာန်အုတ်မြစ် အခြေခိုင်ပြီးသား နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒီအချက်ကပဲ စစ်မက်အနိဗ္ဗာန်တွေရဲ့ ဒဏ်ရာတွေကို ပိုပြီးပြင်းထန်စေခဲ့မယ်ဆိုရင် တစ်ချိန်ထဲမှာပဲ ငြိမ်းချမ်းရေးအတွက် အာမခံချက်၊ ပြန်လည်ရင်ကြားစေရေးအတွက် ခိုင်မာတဲ့အုတ်မြစ်၊ မမြင်နိုင်တဲ့နောက်ကွယ်

က အသက်သွေးကြောတွေ ဆိုတာလည်း ရှိနေပါ သေးတယ်။ နတ်ဆိုးက ဘုရားရဲ့အလုပ်ကို နှောက်ယှက်ပြီး သွေးကွဲအောင် သွေးခွဲနေပေမဲ့လည်း ခရစ်တော်ရဲ့ ကရုဏာ မေတ္တာတော်က အပြစ်နဲ့ သေခြင်းထက် ပိုပြီး အစွမ်း တန်ခိုးကြီး လှပါတယ်။ ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်က ကိုလန် ဘီယာမှာ ရှိတဲ့ ငြိမ်းချမ်းရေး အသက်တာကို မျှော်လင့် လိုလား နေကြသူများရဲ့ နှလုံးသားတွေကို

ခရစ်တော်ရဲ့ ကောင်းကြီးမင်္ဂလာနှင့်အတူ အသင်းတော်ရဲ့ ကောင်းကြီးတွေကိုဆောင်းကျဉ်းပေးဖို့ပါပဲ။ ထောင်ပေါင်းမက သောလူငယ်တွေ၊ ကလေးတွေရဲ့ မျက်လုံးထဲမှာ ရှင်သန်ခြင်းရဲ့ အရိပ်အယောင်တွေ တွေ့ခဲ့ ရပါတယ်။ ကိုလန်ဘီယာနိုင်ငံက များပြားလှတဲ့ တောတောင် သစ်ပင် ပန်းမာတွေနဲ့ တိရစ္ဆာန်ပေါင်းများစွာ ဟန်ချက် ညီညီ ကျင်လည်ကျက်စားကာ ပေါင်းစုနေထိုင်ကြတဲ့ ကမ္ဘာ့ ဒုတိယအကြီးဆုံး နိုင်ငံဖြစ်ပါတယ်။ နောက်တစ် ရက်မှာတော့ ဘိုဂိုတာမြို့မှာ ဆရာတော်ကြီးများအဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းခြင်း၊ ကရုဏာလုပ်ငန်းများကိုဆက်လက်လုပ်ဆောင်ကြဖို့ ခွန်အား ပေးသွားခဲ့ပါတယ်။

သိုးထိန်းခရီးစဉ်တစ်ခုလုံးရဲ့ ပဓာနကျတဲ့ တွေ့ဆုံမှုကတော့ ဗီလာဗီချင်စီယို မှာ ပြုလုပ်ခဲ့တဲ့ ပြန်လည်ကျေအေး သင့်မြတ်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ အထူးတွေ့ဆုံခဲ့ခြင်းပါပဲ။ အဲဒီနေ့မနက်မှာ မစ္စားတရာတော်မြတ် ပူဇော်ပြီး ဓမ္မအာဇာနည် ဆရာတော်ကြီး Jesus Emilio Jaramillo Monsalve နဲ့ ဘုန်းတော်ကြီး Maria Ramirez Ramos တို့ကို သူတော်မြတ် အဖြစ် တင်မြှောက်ခဲ့လိုက်ပါတယ်။ ဓမ္မအာဇာနည် နှစ်ပါးကို သူတော်မြတ်အဖြစ် တင်မြှောက်လိုက်ခြင်းက ငြိမ်းချမ်းရေး ဆိုတာ မေတ္တာတရား၊ အမှန်တရားနဲ့ တရားမျှတခြင်းကို မြတ်နိုးရှင်သန်ခဲ့သူများရဲ့ သွေးချွေးတွေ အပေါ်မှာလည်း တည်ဆောက်ထားပါလား ဆိုတာကို အသိရစေပါတယ်။ ဓမ္မအာဇာနည် နှစ်ပါးရဲ့ ဘဝအတ္ထုပ္ပတ္တိကို နားထောင်ရတာ မျက်ရည်ကျတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ နာကျင်မှုရော၊ ပျော်ရွှင်မှုတွေပါ ရောယှက် နေတဲ့ မျက်ရည်တွေပဲပါ။

မယ်ဒဲလင်း မှာတော့ အရှင်သူမြတ်က ခရစ်ယာန်ဘဝ ဆိုတာ ခေါ်တော်မူခြင်းခံရပြီး တာဝန်ပေးအပ်ခံရတဲ့ တပည့်တော်ကြီးများကဲ့သို့ လျှောက်လှမ်းရတဲ့ ဘဝတစ်ခု ဖြစ်ကြောင်း မိန့်ခဲ့လိုက်ပါတယ်။ ခရစ်တော်ရဲ့ နောက်ကိုလုံးလုံးလျားလျား လိုက်လျှောက်ကြတဲ့ ခရစ်ယာန်တိုင်းဟာ လောကရဲ့ ဆား၊ လောကရဲ့ အလင်း၊ အသီးပွင့်တွေကို ဝေဆာ ပွားများစေတဲ့ တံစေးများဖြစ်လာကြပါတယ်။ နောက်ဆုံးအနေနဲ့ St. Peter Claver ရဲ့ မြို့ဖြစ်တဲ့ ကာတေးညာမှာ လူ့ဂုဏ်သိက္ခာ နဲ့ အခြေခံအခွင့်ရေး မြှင့်တင်နိုင်ရေး အကြောင်း မီးမောင်းထိုး ပြသွားခဲ့တယ်။ St. Peter Claver နဲ့ St. Maria Bernarda Butler တို့က အဲဒီနေရာက ဆင်းရဲသားနဲ့အပယ်ခံတွေ အတွက် သူတို့ဘဝကို ပေးခဲ့ကြတယ်။ လူမဆန်စွာ ခေါင်းပုံ ဖြတ်ခံနေရတဲ့ ကျွန်အဖြစ် လူသားတွေကိုလူ့ဂုဏ် သိက္ခာနဲ့ အညီလူ့ဘောင်အတွင်းမှာ လွတ်လပ်စွာ ရပ်တည်နိုင်ရေး အတွက် ကြိုးပမ်းခဲ့ကြတယ်။ ဒါကြောင့် ကိုလန်ဘီယာ သိုးထိန်းခရီးစဉ်ရဲ့ ဆောင်ပုဒ်

အတိုင်း ပထမခြေလှမ်းစတင်ဖို့လို ဆိုတဲ့အတိုင်းပဲ ဒဏ်ရာနဲ့ လဲပြိုနေသူတွေ၊ လျစ်လျူရှု ချောင်ထိုးခံနေရသူတွေကို ခြေလှမ်းအသစ် စတင်ပြီးချဉ်း ကပ်ထိတွေ့ကြဖို့ ဖိတ် ခေါ်ခဲ့ပါတယ်။ လူတွေကိုလွတ်မြောက် စေဖို့ အပြစ် ကျေးကျွန် လူသားဘဝရဲ့ ဇာတိကိုခံယူခဲ့တဲ့ ခရစ်တော်လိုပဲ အချုပ်အနှောင်ခံသူတွေကို လွတ်မြောက်စေဖို့ ပထမခြေလှမ်း စတင်ကာ လက်တွဲလက်တွဲ လျှောက်လှမ်း ကြရအောင်။ ခရစ်တော်ကြောင့်ပဲ တို့တွေမှာလည်း မျှော်လင့်ရတဲ့အစွမ်း တွေ့ရှိလာကြတယ်။ ဘာလို့လဲဆိုတော့ ခရစ်တော်ကိုယ်တိုင်က သနားကြင်နာခြင်းနဲ့ ငြိမ်းချမ်းခြင်းအရှင် ဖြစ်နေ လို့ပါပဲ။

(စက်တင်ဘာလ ၁၃ ၊ ၂၀၁၇)

မျှော်လင့်ခြင်းကိုသင်ပေးပါ

စက်တင်ဘာလ ၂၀ ရက်နေ့အတွက် ဗုဒ္ဓဟူးနေ့ လူထုပရိသတ်အား ဘုရားစကား သင်ကြားခြင်းမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က မျှော်လင့်ခြင်းကို သင်ပေးပါဆိုတဲ့ ခေါင်းစဉ်နဲ့ အလင်းပေးသွားခဲ့ပါတယ်။ စဉ်းစားကြည့် စမ်းပါ။ သင့်ကိုဘုရားရှင်က နေရာတစ်ခုမှာ ရှင်သန်စေတယ်ဆိုရင် အဲဒီနေရာမှာလည်း မျှော်လင့်ခြင်း က ရှိနေပါတယ်။ အမြဲတမ်းမျှော်လင့်ချက်ထားပါ။ အမှောင်ထဲမှာ ကိုယ့်ဘဝကို မလွင့်မျောလိုက်ပါနဲ့။ ရန်သူကို အောင်မြင်ဖို့ဆိုတာ အပြင်မှာ မဟုတ်ပါဘူး။ အတွင်းထဲက ရန်သူကို အရင်ဆုံး အောင်နိုင်အောင် လုပ်ရပါမယ်။ ဒါကြောင့် ခါးသည်းခြင်းတွေကို နှလုံးသားထဲမှာ နေရာမပေးပါနဲ့။ ရှုပ်ထွေးနေတဲ့ အတွေးတွေကို ရင်ထဲမှာ မထားပါနဲ့။

ဒီကမ္ဘာကြီးက ဘုရားရှင်ကိုယ်တော်တိုင် ဖန်ဆင်း ပြုလုပ်ထားတဲ့ ပထမဆုံးအံ့ဩဖွယ် တန်ခိုးလက္ခဏာပါပဲ။ အသစ်သော အံ့ဖွယ်ရာတွေကို ဆက်လက်ပြုလုပ်ဖို့ တို့လက်ထဲမှာ ဘုရားက ကျေးဇူးတော်တွေ ထည့်ပေးထားတယ်။ ယုံကြည်ခြင်းနဲ့ မျှော်လင့်ခြင်းဆိုတာ အရှေ့ကို အမြဲ တမ်းလက်တွဲ သွားလေ့ရှိတယ်။ ခမ်းနားလှပတဲ့ အမှန်တရားတွေတည် ရှိနေတယ်ဆိုတာကို အကြွင်းမဲ့ ယုံကြည် လိုက်ပါ။ ဖန်ဆင်း ရှင်ဘုရားကိုယုံကြည်အပ်နံ့ပါ။ ကောင်းခြင်းတွေကို ဆောင်ကျဉ်းပေးနေတဲ့ သန်ရှင်းသော ဝိညာဉ်တော်ဘုရားကိုလည်း ယုံကြည်အပ်နံ့ပါ။ နောက်ဆုံး သော တစ်နေ့မှာ ထွေးပွေ့ဖို့ စောင့်နေတဲ့ ခရစ်တော်ကိုလည်း ယုံကြည်စွာအားကိုးလိုက်ပါ။ ဒီကမ္ဘာကြီးက အိပ်မက်တွေကို ယုံကြည်စွာအကောင် ထည်ဖော်ခဲ့သူတွေကြောင့် ဆက်လက်တည်တံ့နေတာပါ။

ကိုယ် ကြုံတွေ့နေရတဲ့ ဒုက္ခအခက်ခဲတွေဟာ ဘယ်တော့မှ အသုံးမဝင်ပါဘူးလို့ မထင်လိုက်ပါနဲ့။ ဆုံးရှုံးခြင်းက တို့ကို စောင့်နေတာမဟုတ်ဘူး။ ဖြစ်နိုင်ခြေတွေနဲ့ ထိုးထွက်နေတဲ့ အစေ့တစ်စေ့က ငါတို့အထဲမှာ ထိုးဖောက် ရှင်သန်နေပါတယ်။ ဘုရားရှင်ကိုယ်တိုင်ကလည်း စိတ်ဓါတ် မကျခဲ့ဘူး။ တို့အထဲမှာ မျှော်လင့်ခြင်းကို ထည့်ပေးထားတဲ့ ဘုရားက စိတ်ပျက်အားငယ်ခြင်းတွေနဲ့ အရုံးပေးတာကို မလိုချင်ပါဘူး။ အရာရာတိုင်းက အသစ်ဖြစ်လာဖို့၊ ကြွယ်ဝ ရှင် သန်ဖို့အတွက် မွေးဖွားလာကြတာပါ။ ကြီးထွားရှင်သန်ခြင်းဆိုတာကလည်း လူကိုဖန်ဆင်းခဲ့တဲ့ ဘုရားရဲ့ ရည်ရွယ်ချက် တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် ဘယ်နေရာပဲ ရောက် ရောက် အသစ်တည်ဆောက်နေရမယ်။ လဲရင်ပြန်ထ။ လဲတဲ့ နေရာမှာပဲမနေနဲ့။ တကယ်လို့ လဲမနေဘဲ ထိုင်နေတယ်ဆိုရင်လည်း ပြန်ထကာ ဆက်လျှောက်ပါ။ ပျင်းရိခြင်းက သင့်ခြေ လှမ်းတွေကိုလေဖြတ်သလို ရိုက်ချိုးပစ်လိုက်တယ် ဆိုရင် တောင် ကောင်းတဲ့အလုပ်လေးတွေနဲ့ ပြန်လည်ကြိုးစား လုပ်လိုက်ပါ။ ဟာတာတာနဲ့

ခြောက်ကပ်နေတယ်ဆိုရင် ဝိညာဉ်တော်ဘုရားဆီမှာ ဟာ နေတဲ့ နှလုံးသားကိုဖြည့်ဆည်း ပေးဖို့ တောင်းလျှောက် လိုက်ပါ။

လူတွေအတွက် ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းနိုင် အောင်လုပ်ဆောင်ပါ။ မှန်းတီးမှုတွေ၊ စိတ်ဝမ်းကွဲခြင်းတွေကို ပြောနေတဲ့အသံတွေကို နားမထောင်ပါနဲ့။ လူဆိုတာ ဖန် ဆင်းကတည်းက အတူတကွ လက်တွဲ နေထိုင်ဖို့ဖြစ်ပါတယ်။ ဘယ်လောက်ပဲ မတူညီမှုတွေရှိရှိ၊ မတူညီမှုတွေကြားမှာ လည်း ငြိမ်းချမ်းစွာ လက်တွဲနေလို့ရပါတယ်။ လူသား အ ယောက်စိတိုင်းကိုလည်း ချစ်ပါ။ တစ်ယောက်ချင်းစီကို ချစ် တတ်အောင်လုပ်ပါ။ အပြန်အလှန် လေးစားတန်ဖိုးထားပြီး အခက်ခဲတွေကို မျှဝေပေးပါ။ လူတိုင်းက ကိုယ့်ဘဝနဲ့ကိုယ် ပြောစရာကိုယ်စီရှိကြပါတယ်။ ကလေးတစ်ယောက်မွေးလာ ပြီဆိုရင် ဒါဟာ သေခြင်းထက် ရှင်သန်ခြင်းက ပိုစွမ်းအားရှိ တယ်ဆိုတာ ဖော်ပြနေပါတယ်။ ချစ်ခြင်းမေတ္တာမှာလည်း ပျော်ရွှင်မှုကို လိုလားကြတဲ့ လူ့နှလုံးသားတွေကို ပြောင်းလဲ နိုင်စွမ်းရှိပါတယ်။ သခင်ယေရှုက အလင်းကို ပေးခဲ့တာဟာ

အမှောင်ထဲမှာ လင်းစေဖို့၊ အဲဒီအလင်းနဲ့ ဘဝတွေကို လမ်း ပြဖို့အတွက်ပါ။ အဲဒီတစ်ခုတည်းသော အလင်းက တို့ အားလုံး ကိုပေးအပ်ထားတဲ့ အကြီးမားဆုံးသော ရတနာ တစ်ခုပါပဲ။ အဲဒီရတနာနဲ့ လူတွေကို မေတ္တာအလင်းတွေ မျှဝေကြရအောင်။

ဒါ့အပြင်၊ အိပ်မက်တွေ မက်ကြပါ။ အိပ်မက် မက် ရတာကို မကြောက်ပါနဲ့။ မက်ပါ။ အိပ်မက်ဆိုတာ မရေရာ၊ မမြင်နိုင်ဘူးထင်ရပေမဲ့ တစ်နေ့မှာ အမှန်ဖြစ်လာမှာပါ။ စိတ် ကူးယဉ်ပြီး အိပ်မက်တွေ မက်ခဲ့ကြတဲ့ လူတွေကပဲ သိပ္ပံ တိုးတက်မှုနဲ့ နည်းပညာအသစ်တွေကို ရှာဖွေတွေ့ရှိခဲ့ကြ တယ်။ အိပ်မက် မက်တဲ့သူတွေက သမုဒ္ဒရာတွေကို ရွက် လွှင့်ခဲ့တယ်။ ဘယ်သူမှ မနင်းဖူးသေးတဲ့ လမ်းတွေကို ဖောက်ခဲ့ ကြတယ်။ မျှော်လင့်ချက်တွေကို ယုံကြည်ခဲ့ကြလို့ပဲ ဒီဘဝမှာ ကောင်းမွန်စွာ သူတို့တွေ နေထိုင်နိုင်ခဲ့ကြတယ်။ ဒီလူတွေလို ပဲဒီကမ္ဘာကြီးအတွက် မျှော်လင့်ခြင်းတွေ စိုက် ပျိုးကြပါ။ ဘဝ ဆိုတာ သင်သေသွားတာနဲ့ မပြီးသေးပါဘူး။ သင့်ရဲ့နောက်မှာ လာမယ့် မျိုးဆက်သစ်တွေ ရှိသေးတယ်။

ဒါကြောင့် ကိုယ့် အတွင်းက ကြောက်ရွံ့ခြင်းကို ကျော်လွှားပြီး အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ ထားရှိဖို့ ဘုရားရှင်ဆီမှာ ခွန်အား သတ္တိကို တောင်းခံကြပါ။ စိတ်ကူးအသစ်တွေနဲ့ ဘဝကို ရှင်သန်ကြပါ။ အိပ်မက်တွေ မက်ရင်း စိတ်ကူးအသစ် တွေကိုအကောင်အထည်ဖော်ရင်း မှားသွားခဲ့ရင်တောင် အရုံး မရှိပါဘူး။ ပြန်ထပါ။ လူက အမှားလုပ်တတ်တာထက် ပိုပြီး ထပ်မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ အမှားထဲမှာတော့ ခြေရာ မထပ်စေနဲ့ပေါ့။ နာကျင်ခါး သည်းခြင်းက သင့်ကို ရိုက်ချိုး ပစ်လိုက်တယ်ဆိုရင်တောင် သင့်အပေါ်မှာ ဆက်လက် ကောင်းနေသေးတဲ့ သူတွေကို ဆက် ယုံကြည်ပေးပါ။ ဘဝ ကို ရဲရဲရှင်သန်ပါ။ လူတိုင်းကို ချစ်ပါ။ အိပ်မက်တွေ မက်ပြီး အနာဂတ်ကို ယုံကြည်စိတ်မွေးပါ။ ပြီးတော့ နောင်လာ နောက်သားတွေကို မျှော်လင့်တတ်အောင်လည်း သင်ပေးခဲ့ လိုက်ပါ။

(စက်တင်ဘာ ၂၀၊ ၂၀၁၇)
သီကိုရှင်း

လသာဆောင်မှ စောင့်ကြည့်ရုံဖြင့် နိုင်ငံရေးကို သင် မပြောင်းလဲနိုင်

မာတိကန်၊ ၁ ရက် အောက်တိုဘာ ၂၀၁၇
“ကျွန်ုပ်တို့သည် အဝေးမှနေ၍ စောင့်ကြည့်ဝေဖန်နေရုံဖြင့် နိုင်ငံရေး နယ် ပယ်ကို မချို့ထွင်၊ မပြောင်းလဲနိုင်ပါ။ ထိုသို့ လုပ်နေခြင်းထက် ကိုယ်တိုင်ကိုယ်ကျတတ် နိုင်သည့်နည်းဖြင့် ပါဝင်ကူညီပေးရပါမည်။ ကရုဏာနှင့်ပြည့်သော နှလုံးသားဖြင့် ကူညီ ရမည်ဖြစ်သည်။” ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အောက်တိုဘာလ (၁) ရက် တနင်္ဂနွေနေ့တွင် မိန့်ကြားခဲ့သည်။

“အကယ်၍ နိုင်ငံရေးလုပ်ဆောင် နေသူသည် မှားယွင်းလျှင် သူ့ကိုအကြံ ဉာဏ်ပေးထောက်ပြပါ။ သို့သော် ထောက်ပြ ပုံထောက်ပြနည်း အမျိုးမျိုးရှိပါသည်။ ကျွန်ုပ် အမြင်ကတော့ - ဒီလိုမဟုတ်ဘဲဒီလို ဆိုရင်- စသည်ဖြင့် သင်တို့၏အကြံပေး၊ ဆွေးနွေး ခြင်းများသည် အပြုသဘော ဆောင်ပါစေ။ အိမ်ခန်း လသာဆောင်မှနေ၍ သူကျရုံး မည့်အချိန်ကို ဝေဖန် စောင့်ကြည့်နေခြင်း ထက် စာဖြင့် ရေးသားခြင်းအားဖြင့်ဖြစ်စေ၊ ရေဒီယိုမှ တဆင့်ဖြစ်စေ အပြုသဘော ဆောင်သော စကားလုံးများဖြင့် ရေးသား ပြောကြားနိုင်ပါသည်။” ဟု အရှင်သူမြတ်က အီတာလျံမြို့များဖြစ်သော ချက်စေးနာ နှင့် ဘိုလုံညာ တွင် နိုင်ငံသူ/သားများ၊ ရဟန်း၊ သီလရှင်များနှင့် သာမန်လူပုဂ္ဂိုလ်များတို့ နှင့် ကာသီဗြယ်တွင် တွေ့ဆုံရာတွင်မိန့်ကြား ခဲ့ခြင်းဖြစ်သည်။

ချက်စေးနာ မြို့သည် ပုပ်ရဟန်း မင်းကြီး ဆဋ္ဌမမြောက် ပီအူး နှင့် သတ္တမ မြောက် ပီအူး တို့၏ မွေးရပ်ဇာတိလည်း ဖြစ် သည်။ ဘိုလုံညာ မြို့တွင် ပုပ်ရဟန်းမင်း ကြီး ဖရန်စစ်က ရွှေ့ပြောင်းနေထိုင်သူများ၊ ဒုက္ခသည်များ၊ ဘုန်းတော်ကြီးများနှင့် ဘာ သာရေး အသင်းအဖွဲ့ဝင်များ၊ တက္ကသိုလ် ကျောင်း သားများနှင့် ကျောင်းသားများ၊ အလုပ်သမား များနှင့် အလုပ်လက်မဲ့ဖြစ် နေသောသူများအား တွေ့ဆုံခြင်းများ ပြု

လုပ်ခဲ့သည်။ နိုင်ငံရေး တည်ရှိခြင်း၏ စစ်မှန် သောအကြောင်းနှင့် ရည်ရွယ်ချက်မှာ ၎င်း နိုင်ငံတစ်ခုလုံး ကောင်းစားရေး အတွက် လုပ်ဆောင်ရန် အဖိုးတန်သော အစေခံလုပ် ငန်းတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံ ရေးနှင့်ပတ်သက်၍ အသင်းတော်၏ လူမှု ရေးသွန်သင်ချက်များတွင် အသင်းတော်က နိုင်ငံရေးကို ကြီးမားသော ဂရုဏာလုပ်ငန်း တစ်ခုအဖြစ် သွန်သင် ထားပေးခြင်း ဖြစ် သည်။ အများပြည်သူ ကောင်းစားရေး အတွက် နိုင်ငံရေး၏ စွမ်းဆောင်နိုင်မှုနှင့် ပတ်သက်၍လည်း ပုပ်ရဟန်းမင်းကြီးက တာတူညီမျှမရှိခြင်းကို လျော့ချခြင်းပေးခြင်း၊ မိသားစုများ၏ ခိုင်မာကောင်းစားရေးကို မြှင့်တင်ပေးခြင်း၊ အခွင့်အရေးနှင့်တာဝန် ဝတ္တရား နှစ်ခုအကြား သဟဇာတရှိခြင်းနှင့် လူသား အားလုံး၏ ကောင်းကျိုးအတွက် လုပ်ဆောင်ပေးခြင်းတို့ ဖြစ်သည်။ ထို့ ကြောင့် လေးထောင့်ကျ စတုရန်းနည်းတူ ထိုအရာတို့သည် ဗဟိုချက်မှစ၍ လူထုတစ် ရပ်လုံးကောင်းစားရေးအတွက် အတူတကွ ဟန်ချက်ညီစွာ ပူးပေါင်းလုပ်ဆောင်ရန်မှာ မရှိမဖြစ်လိုအပ်ပါသည် ဟု ထပ်မံမိန့်ကြား ခဲ့သည်။

နိုင်ငံရေးတန်ဖိုးနှင့် ပတ်သက်၍ လည်း အရှင်သူမြတ်က “ကျွန်ုပ်တို့သည် နိုင်ငံရေးတန်ဖိုးကို ပြန်လည်သုံးသပ် တန်ဖိုး ထားရန်လိုအပ်နေပြီဖြစ်သည်။ မကြာသေး ခင်နှစ်များမှစကာ နိုင်ငံရေးတန်ဖိုးသည် ရန်လိုခြင်းနှင့် အာဏာ တပ်မက်ခြင်းတို့ ကြောင့် ပျောက်ကွယ်စပြုနေခဲ့သည်။ ထို့ ကြောင့် ကျွန်ုပ်တို့သည် ထိုပျောက်ဆုံးသွား သော နိုင်ငံရေးတန်ဖိုးကို ပြန်လည်ရှာဖွေရန် လိုအပ်ပါသည်။ နိုင်ငံရေး၏ လိုအပ်ချက်ကို သတိမူလျက် လိုအပ်သည့်ပြုပြင်ပုံသွင်းမှု များကို ပြုလုပ်နိုင်ရန် ကျွန်ုပ်တို့သည် မိမိ တို့ဘက်မှ တတ်စွမ်းသမျှ ပါဝင်ကူညီပေးရပါ



ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ၂၀၁၇ ခု အောက်တိုဘာ ၁ ရက်နေ့၌ အီတာလီနိုင်ငံ ချက်စေးနာမြို့တွင် လူထုပရိတ်သတ်အား မိန့်ခွန်းပြောကြားစဉ် (ခါတ်ပုံ - L'oservatore Romano)

မည်၊ ပြည်သူ/သားတစ်ဦးအနေဖြင့် နိုင်ငံ၏ မပြည့်စုံနိုင်ခြင်းကို ပြစ်တင်ညည်းတွားခြင်း များမပြုလုပ်သင့်ပါ။ နိုင်ငံရေးလုပ်ဆောင်သူ တစ်ဦးအနေဖြင့် ဆက်ကပ်ပါဝင်ခြင်း၊ မွမ်းမံ ပြင်ဆင်ခြင်း၊ ကိုယ်ကျင့်တရား ဖြောင့်မတ် ခြင်း၊ ဦးဆောင်လုပ်ကိုင်ခြင်း၊ စိတ်ရှည်သီး ခံခြင်း၊ ချုပ်တည်းခြင်းနှင့် စိတ်ဓါတ်ခွန်အား များဖြင့် ယနေ့ခေတ်၏ နိုင်ငံရေးရာ စိန်ခေါ် မှုများကိုလည်း ရင်ဆိုင်ရမည် ဖြစ်သည်။ လျင်မြန်လွယ်ကူမည့်အရာတော့ မဟုတ်ပါ။ နိုင်ငံရေးလောကတွင် မျက်လှည့်တုတ်တံ သည်အလုပ်မလုပ်ပါ။ သို့သော် နိုင်ငံရေး သမားတစ်ဦး မှားနေလျှင် အပြုသဘော ဆောင်သော ဝေဖန်မှုဖြင့် ဝေဖန်ပြောဆိုပေး ပါ။ အားပေးပါ။ ကျွန်ုပ်တို့အားလုံးသည် အမှားမကင်းသောသူများ ဖြစ်သည်။ မှား သွားလျှင် ပြန်တောင်းပန်ပါ။ လမ်းမှန်သို့ပြန် လည့်လာပါ။ “ဟုအားပေးစကားမိန့်ကြား ပေးခဲ့သည်။

နိုင်ငံရေးနှင့်ပတ်သက်လျှင် နိုင်ငံ သားတိုင်းတွင် ပြောဆိုခွင့်ရှိပါသည်။ လူကြီး နှင့်လူငယ် အပြန်အလှန်နားထောင်ပေးရန်

အထူးသဖြင့် အရေးကြီးသည်။ အကြောင်း မှာလူငယ်တို့တွင် ဦးဆောင် လုပ်ကိုင်နိုင် သော၊ အရည်အချင်း၊ အစွမ်းအစများရှိနေ ခြင်းနှင့် လူကြီးများတွင် ဘဝ၏ဉာဏ်အ မြော်အမြင် အရင်းခံများရှိနေခြင်းတို့ကြောင့် ဖြစ်သည်။ လူသားတစ်ရပ်လုံးများနှင့် ဆင်း ရဲသားများတို့၏ အကျိုးကို အမှန်တကယ် ဂရုစိုက်၊ စိတ်ဝင်စားသော နိုင်ငံရေးသမား များပေါ်ထွက်လာရန် ဘုရားသခင်ထံ ဆု တောင်းကြပါစို့ ဟု တိုက်တွန်းကာ ပုပ် ရဟန်း မင်းကြီးသည် မိမိ၏ မိန့်ခွန်းကို အဆုံးသတ် ခဲ့သည်။

(EWTN- News)



ပုပ်ရဟန်းမင်းကြီး၏ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဆက်သွယ်ရေးနေ့အတွက် သတင်းစကား

သတင်းပညာအား ဆန့်ကျင်၍ သတင်းအတုအယောင်များ ဖန်တီးနေခြင်း သည်ငြိမ်းချမ်းရေးအတွက် ဘေးအန္တရာယ် ကြီးမားကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ် ကကမ္ဘာ့ဆက်သွယ်ရေးနေ့တွင် သတိပေး ပြောကြားခဲ့သည်။



၂၀၁၈ ခုနှစ် ကမ္ဘာ့ဆက်သွယ်ရေး နေ့အတွက် "အမှန်တရား (သမ္မာတရား) သည် သင့်ကို လွတ်မြောက်စေလိမ့်မည်" (ယောဟန် ၈: ၃၂) ဟူသော ကျမ်းပိုဒ်ကို အခြေခံကာ "သတင်းပညာနှင့် သတင်း အမှားများ" ခေါင်းစဉ်ဖြင့် ပုပ်ရဟန်း မင်းကြီးက မဟုတ်မမှန် သတင်းများထုတ် လွှင့်ခြင်း၏ ငြိမ်းချမ်းရေးအတွက် ကြီးမားသော ထိခိုက်မှုများ အကြောင်းကို အလေးအနက် ထား ပြောကြားခဲ့ခြင်းဖြစ်သည်။

သည်။ အသင်းတော် အနေဖြင့်လည်း ကမ္ဘာတစ်ဝှမ်းလုံးရှိ ဆရာတော်ကြီးများ၏ ထောက်ခံ အတည်ပြုချက်များအရ ကမ္ဘာ့လူထု ဆက်သွယ်ရေးနေ့ကို သန့်ရှင်းသော ဝိညာဉ်တော်ဘုရားပွဲ မတိုင်မှီ တစ်ပတ် အလို တွင် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အချို့

သော နိုင်ငံများတွင်မူ သခင်ယေရှု ကောင်းကင်ဘုံသို့ တက်တော်မူသည့် ပွဲနေ့တွင် ကျင်း ပလေ့ရှိကြသည်။

ပုံမှန်အားဖြင့် ကမ္ဘာ့ဆက်သွယ် ရေးနေ့အတွက် ခေါင်းစဉ်ကို စက်တင်ဘာ လ ၂၉ ရက် (သိကြား တမန်တော်ကြီး

မီကာ အဲလ်၊ ရာဖီအဲလ်နှင့် ဂါဗရီယယ်) ပွဲနေ့ တွင် ရွေးချယ်သတ်မှတ်လေ့ရှိပြီး ပုပ်ရဟန်း မင်းကြီး၏ သတင်းစကားကိုမူ ဇန်နဝါရီလ ၂၄ ရက် စိန်ဖရန်းစစ် ဒီဆေး ပွဲနေ့တွင် တရား ဝင်ထုတ်ပြန်လေ့ရှိသည်။ စိန်ဖရန်း စစ်ဒီဆေးသည် သတင်းသမားများနှင့် သတင်းဌာနများကို မှိုင်းမသော ရဟန္တာ တစ် ပါးဖြစ်သည်။ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ လူထုဆက်သွယ်ရေးနေ့ကို ၁၉၆၇ ခုနှစ် ဆဋ္ဌမမြောက် ပုပ်ရဟန်းမင်းကြီး ပေါလ် ဦးဆောင် ကျင်းပခဲ့သည်။ ယဉ်ကျေးမှုများ အပြန်အလှန် နှီးနှောဖလှယ်ခြင်းဖြင့် ရရှိ လာသော အံ့ဖွယ်အကျိုးကျေးဇူးနှင့် သတင်း မီဒီယာများတို့၏ တန်ဖိုးကိုအာရုံပြု သိမှတ်နိုင် ရန်ရည်ရွယ်ချက်ဖြင့် စတင် ကျင်းပခဲ့ခြင်း ဖြစ်သည်။ လာမည့်နှစ် ၂၀၁၈ ခုနှစ်တွင် ကျင်းပမည့် ကမ္ဘာ့ လူထု ဆက်သွယ်ရေးနေ့ မှာ ၅၂ ကြိမ်မြောက် ပွဲနေ့လည်းဖြစ်သည်။

(Vatican Radio)

ကျွန်ုပ်တို့ကို ကယ်တင်ခြင်းလမ်းသို့ ဖေးမခေါ်ဆောင်သော ကောင်းကင်တမန်တော်များ

"ခရစ်ယာန်များဟာ ကောင်းကင် တမန်များနှင့်အတူ ဘုရားသခင်၏ ကယ် တင်ခြင်းစီမံကိန်းတွင် ပါဝင်လုပ်ဆောင်ကြ သည်" ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မိန့် ကြားတော်မူခဲ့သည်။ ကောင်းကင်တမန် တော်များဖြစ်သော မီကာအဲလ်၊ ရာဖီအဲလ် နှင့် ဂါဗရီယယ်တို့ပွဲနေ့တွင် မွှားတရားလာ ရောက်နာယူသူများကို ပုပ်ရဟန်းမင်းကြီး က အထက်ပါအတိုင်း အစချီကာ ဩဝါဒ မြွက်ကြားခဲ့ခြင်းဖြစ်သည်။

"သိကြားမင်း မီကာအဲလ် (Mi- chael) ဟာ မကောင်းမှု (နတ်ဆိုး) များကို တိုက်ခိုက်သူဖြစ်တယ်။ သူဟာ စာတန်ရဲ့ သွေးဆောင် ဖျားယောင်းမှုတွေကို အောင် မြင်ဖို့ ကူညီပေးတယ်။ မကောင်းမှုများဟာ ကျွန်ုပ်တို့ကို ၎င်းတို့ပိုင်ဆိုင်သည့်အရာများ အဖြစ် တောင်းဆိုနေကြချိန်သူဟာ ကျွန်ုပ် တို့ကို ကာကွယ်ပေးတယ်။" ဟု ပုပ်ရဟန်း မင်းကြီးက မိန့်ကြားခဲ့သည်။



"ဘုရားသခင်ရဲ့ သတင်းတော်ကို ယူဆောင်လာသူသိကြားမင်း ဂါဗရီယယ်က တော့ ကျွန်ုပ်တို့ဘုရားသခင်ရဲ့ နတ်တော် ထွက်စကားများကို မေ့လျော့သွားချိန်သခင် ခရစ်တော်ဟာ ကျွန်ုပ်တို့ကိုကယ်တင်ဖို့လာ နေပြီဆိုတဲ့အကြောင်း သတိပေးအလင်းပြ ကာ ကယ်တင်ခြင်း ခရီးစဉ်တစ်လျှောက် ကျွန်ုပ်တို့ကိုကူညီခေါ်ဆောင်သူဖြစ်တယ်။" ဟုမိန့်ကြားခဲ့သည်။

ထို့နောက် ပုပ်ရဟန်းမင်းကြီးက အရှင် မြတ်မီကာအဲလ်ထံ ဘဝတိုက်ပွဲအသီးသီးကို ရင်ဆိုင် တိုက်ခိုက်နေရသူ အားလုံးအား ၎င်းတို့ တိုက်ပွဲများကို တိုက်ခိုက်အောင်မြင် မည့်အကြောင်းကူညီပေးရန်နှင့်အရှင်မြတ် ဂါဗရီယယ်ထံတွင် ဘုရားသခင်၏ကယ်တင်

ခြင်းသတင်းကောင်းများကို လူသားများထံ သယ်ဆောင်ပေး၍ လက်တော်ဖြင့်ကျွန်ုပ် တို့အားအစဉ်ဖေးကာ ခရီးစဉ်တစ်လျှောက် ကူညီရန် ပုပ်ရဟန်းမင်းကြီးက မေတ္တာပြု ဆုတောင်းခဲ့ပြီးဩဝါဒကို အဆုံးသတ်သွားခဲ့ သည်။ (EWTN- News)

ပုပ်ဖရန်စစ် ကမ္ဘာ့အလုပ်သမား ကိုယ်စားလှယ်တော်များနှင့် တွေ့ဆုံကာ နှုတ်ဆက်ခြင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင် သူမြတ်သည် ဘိုလုံညာ ခရိုင်ရှိ ချက်စေးနာ မြို့လေးသို့ တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ကြွ ရောက်ကာ အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်း အစီအစဉ် မတိုင်မှီ ကမ္ဘာ့အလုပ်သမား ကိုယ်စားလှယ်တော်များနှင့် တွေ့ဆုံကာ နှုတ်ဆက်ခဲ့ပါသည်။ အတူတကွ ပူးပေါင်း လုပ်ဆောင်ခြင်းသည်သာလျှင် ကမ္ဘာ့စီးပွား ရေးပြဿနာ အခက်အခဲများကို ဖြေရှင်း နိုင်ပြီး ကောင်းမွန်သည့် အနာဂတ်ကို တည် ဆောက်နိုင်မည် ဖြစ်ပြီး အပြန်အလှန်တွေ့ ဆုံဆွေးနွေး ဖလှယ်ခြင်းကသာလျှင် လူ

အားလုံးကို အကူအညီဖြစ်စေမည့် အသစ် သော အဖြေကို ပေးနိုင်ပါလိမ့်မည် ဟူသော အချက်ကို အလေးပေးကာ အလုပ်သမား များကို အရှင်သူမြတ်က မြွက်ကြားလိုက် ခြင်းဖြစ်ပါသည်။ အေးအတူပူအမျှရှိသည့် တန်ဖိုးကို ဘိုလော့ခ်နာခရိုင်က ခရီးရှည် ကြီး အတွေ့ အကြုံရှိခဲ့ပြီး ပူးတွဲလုပ်ဆောင် ခဲ့ကြောင်းကို အရှင်သူမြတ်က အသိအမှတ် ပြုကာ လူ့ဘောင်အဖွဲ့အစည်းကို တည် ဆောက်ခြင်းမှာ အတိတ်ကို အိမ်မက်မက် နေခြင်းမဟုတ်ပါ။ ယနေ့ခေတ် လူတိုင်းလူ တိုင်းလိုအပ်နေသည့်ပူးပေါင်းလုပ်ဆောင်မှု

အလုပ်နှင့် ဆက်ကပ်ခြင်းပဲ ဖြစ်သည်။ "လူငယ်များ အလုပ်လက်မဲ့ဖြစ်ပြီး အလုပ် လုပ်စရာ မရှိဘူးဆိုသည့် အခြေအနေကို လုံးဝမဖြစ်ပေါ်စေသင့်ပါဘူး။ စီးပွားရေး ပြဿနာဆိုတာဟာ ကမ္ဘာနဲ့တူပိုင်းချီတဲ့ ပြဿနာဖြစ်နေတယ်။ ဒါဟာ တစ်ဖွဲ့တစ် သင်းကောင်းစားဘို့အတွက် အများကောင်း ကျိုးကို လစ်လျူရှုခြင်းမှာ အမြစ်တွယ်နေ လို့ပဲဖြစ်ပါတယ်" ဟုဆိုပြီး ယနေ့ခေတ် အချိန်အခါရဲ့ ကျယ်ပြောလှတဲ့ အခက်အခဲ ပြဿနာများကိုပညာသားပါပါ၊ ဖြေရှင်းဘို့ ရှာကြံ ကြရာတွင် လူသားဆန်မှုကို မြတ်နိုး

တတ်ရန်အတွက် ထိုနေရာရှိ ကိုယ်စားလှယ် တော်များကို အရှင်သူမြတ်က အားပေး တိုက်တွန်းကာ မြွက်ကြားလိုက်ခြင်းဖြစ်ပါ သည်။ အထက်ပါ အစီအစဉ်ကို ဖခင်နှင့် ကာကွယ်စောင့်ရှောက်သူဖြစ်သည့်ရဟန္တာ Petronius၏ဘာဆီးလီးကားကျောင်းတော် ကြီးရှေ့တွင်မြွက်ကြားခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင်အရှင်သူမြတ်သည် အန်ဂျေလူးမေတ္တာကိုဦးဆောင်ရွတ်ဆိုခဲ့ပြီး ဘာဆီးလီးကား ကျောင်းတော်ကြီးတွင် ဆင်းရဲသားများနှင့်အတူ နေ့လည်စာဘုန်း ပေးသုံးဆောင်ခဲ့ခြင်းဖြစ်ပါသည်။ RVA

အိုင်အက်စ် အကြမ်းဖက်အဖွဲ့ လက်ထဲမှာကိုယ်တော်မြတ်ကို ကယ်တင်နိုင်ခဲ့သည့် ရဟန်းဖြစ်သင် ကျောင်းသား ရဟန်းတစ်ပါး အဖြစ်နှင့် မွေးရပ်မြေ ပြန်ရောက်

အီရတ်၊ ကရမ်လစ်ရှိ။ မေလ ၂၀၁၇

လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်က အိုင်အက်စ်(စ်) အကြမ်းဖက်အဖွဲ့၏ လက်တွင်းမှ ကိုယ်တော်မြတ်ကို ပြန်လည် ရယူပေးခဲ့သူ အသက် (၂၄) နှစ်အရွယ် ရဟန်းလောင်း မာတင်ဘာနီသည် ၂၀၁၆ ခုနှစ်တွင် ရဟန်းတစ်ပါးအဖြစ် မိမိဇာတိမြေသို့ ပြန်ရောက် ကာစတုရမင်းတူအားဖြင့် လူတို့အား အစေခံရန် အဆင်သင့်အနေအထားတွင် ရှိနေပြီဖြစ်သည်။

“၂၀၁၄ ခုနှစ် ဩဂုတ်လ ၆ ရက်မှာ ကျွန်တော်ဆီကို သူငယ်တစ်ယောက်က သူတို့ နေတဲ့ရွာကို အိုင်အက်စ်(စ်) အကြမ်းဖက်တွေက ဝင်ပြီး ကြီးစိုးနေပြီ။ ကိုယ်တော်တို့လည်း သတိနဲ့နေကြပါ။ ကိုယ်တော်တို့ဆီကိုလည်း မကြာခင်လာလိမ့်မယ်။ ပြေးစရာရှိရင် ပြေးဖို့ အသင့်ပြင်ပါလို့ ဖုန်းဆက်သတိပေးခဲ့တယ်။ ကျွန်တော်က ချက်ချင်း ဘုရားကျောင်းကို သွားခဲ့ပြီး ကိုယ်တော်မြတ်ကို သိမ်းယူထားခဲ့တယ်။ သူတို့တွေရဲ့ မထီလေးစား ပြုမူရန်ဘေးကနေ ကိုယ်တော်မြတ်ကို ကာကွယ်ဖို့ပါ။ အဲဒီနေ့ ကျွန်တော်နဲ့ အတူကျောင်းထိုင် ဘုန်းတော်ကြီး သာဘက် (Thabet) အပြင် အခြားဘုန်းကြီး သုံးပါးကားထဲမှာ ဝမ်းလျှား မှောက်ဝပ်နေခဲ့တယ်။ ကိုယ်တော်မြတ်က လက်ထဲမှာပေါ့။ ကျွန်တော်ကတော့ ကိုယ်တော်မြတ်နဲ့အတူ



ကရမ်လစ်ရှိ Karamlesh ကနေ နောက်ဆုံးထွပ်ရမယ့် လူပေါ့” ဟု ၎င်း၏ဖြစ်စဉ်ကို ဖာသာရ် မာတင်ဘာနီက ယခုကဲ့သို့ ပြောကြားခဲ့သည်။

အိုင်အက်စ်(စ်) အဖွဲ့၏ ခြိမ်းခြောက်မှု အကြားမှ ရဟန်းလောင်း မာတင်ဘာနီသည် မိမိ၏ မိသားစုနှင့် အတူ အမေရိကသို့ လိုက်ပါ တိမ်းရှောင်ခြင်းမပြုဘဲ အီရတ်တွင်သာ ဆက်လက်နေထိုင်ကာ စိန်ပီတာဆေမေနာရီတွင် ရဟန်းလောင်း ဘဝနှင့် ပညာများကို ဆက်လက်ဆည်းပူးခဲ့သည်။ ၂၀၁၆ စက်တင်ဘာတွင် မာတင်

ဘာနီသည် အဖော် (၆) ဦးနှင့် အတူ ရဟန်းသိက္ခာကိုခံယူခဲ့သည်။

ရဟန်းသိက္ခာ မခံမီ လပိုင်း အလိုတွင် မာတင်ဘာနီသည် နွမ်းပါးသော အသင်းတော်များအား ကူညီစောင့်ရှောက်ရေး အဖွဲ့အား “ကျွန်တော် နေ့တိုင်း အီရတ်ရှိ ဒုက္ခသည်စခန်းသို့ သွားပြီး ဒုက္ခသည် မိသားစုများကို အဖော်ပြု ပေးခဲ့တယ်။ ကျွန်ုပ်တို့ဟာ ခရစ်ယာန် ဒုက္ခသည်တွေပါ။ အိုင်အက်စ်(စ်) အဖွဲ့ကတော့ အီရတ်နိုင်ငံကနေ ခရစ်ယာန်တွေကို ပယ်ရှားပစ်ဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် ကျွန်တော်ကတော့

ဒီနိုင်ငံမှာဘဲ နေဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော် ခရစ်တော်ယေရှုကို ချစ်တယ်။ ကျွန်တော်တို့ရဲ့ သမိုင်းကြောင်းပျက်ပျယ်သွားမှာ မလိုလားပါဘူး။” ဟု ပြောပြခဲ့သည်။

အိုင်အက်စ်(စ်) အဖွဲ့၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်ရေး အတွက် ဘုန်းတော်ကြီး မာတင်ဘာနီအီရတ်တွင်သာ ဆက်လက်နေထိုင်ရန် ခိုင်မာစွာ ဆုံးဖြတ်ခဲ့ပြီ ဖြစ်သည်။ မိမိအသင်းတော်နှင့် လူမျိုးအတွက်ဖြစ်သည်။ “အခု အီရတ်မှာ မွတ္တားပူဇော်နေတာကို ကျွန်တော် ပျော်ရွှင်နေပါပြီ” ဟု သူကဆိုခဲ့သည်။

အသင်းတော် ကူညီထောက်ပံ့ရေး အဖွဲ့အနေဖြင့်လည်း အိုင်အက်စ်(စ်) အကြမ်းဖက်အဖွဲ့များကြောင့် ပျက်ဆီးသွားသော ခရစ်ယာန် မိသားစုဝင် အိမ်ခြေပေါင်း (၁၃၀၀၀) ခန့်ကို ပြန်လည် တည်ဆောက်ပေးရန် စီစဉ်ဆောင်ရွက်နေပြီးဖြစ်သည်။ ငြိမ်းချမ်းခြင်းနှင့် ပြန်လည်မြတ်ခြင်းအထိမ်းအမှတ်အဖြစ် “သံလွင်ပင် စိုက်ခြင်း အခမ်းအနား” တစ်ရပ်ကိုလည်း လွန်ခဲ့သော အပတ်များက အီရတ်နိုင်ငံရှိ Bartella ၊ Karmalesh နှင့် Oaraqosh ရွာများတွင် ရှိခရစ်ယာန် အိမ်ခြေပေါင်း (၁၀၅) အိမ် တွင် ပြုလုပ်ခဲ့သည်။

(EWTN- News)

ဂျာမဏီ နိုင်ငံတွင် နှစ်ပေါင်း ၉၀၀ သက်တမ်းရှိ ရသေ့ကျောင်း ပိတ်ရတော့မည်



ဟတ်ကန်၊ ၁၄ ရက် အောက်တိုဘာ ၂၀၁၇
ဂျာမဏီနိုင်ငံ နောက်ပိုင်း၌ တည်ရှိသော နှစ်ပေါင်း ၉၀၀ သက်တမ်းရှိ စစ္စတင်းရှန်း ရသေ့ကျောင်းအား ရသေ့များ မရှိတော့သည့်အတွက် အပြီးအပိုင် ပိတ်သိမ်းတော့မည်ဟု ကြေငြာခဲ့သည်။

ကျောင်းအုပ်ရသေ့ချုပ် ယောဟန်နက်စ် က ငွေကြေးအခက်အခဲနှင့် ရသေ့ဦးရေ အလွန် နည်းပါးသည့်အတွက်ကြောင့် ကျောင်းကြီးအား အပြီး ပိတ်သိမ်းတော့မည်

ဖြစ်ကြောင်း ဂျာမန် မီဒီယာ တစ်ခုအား ပြောခဲ့သည်။

ထို ရသေ့ကျောင်းအား အေဒီ ၁၁၃၄ တွင် ပြင်သစ်နိုင်ငံသား ရဟန္တာဘားနဒ် က တည်ထောင် ဆောက်လုပ် ခဲ့သည်။

ယခုအချိန်တွင် ရသေ့ ၆ ပါးသာ ကျန်ရှိတော့သည်။ ဤ အရေအတွက်မှာ ၁၉၇၀ ခုနှစ်တွင် အပါး ၃၀ ရှိရာမှ ဆက်တိုက် ကျဆင်းလာခြင်း ဖြစ်သည်။

ဂရော့စ်လစ်ဂန် ကျေးရွာအနီးရှိ ထိုရသေ့ကျောင်း၏ ပိုင်ဆိုင်မှုများကို ကက်သလစ် ဂိုဏ်းအုပ်သာသနာ တရီအာ သို့ လွှဲပြောင်း ပေးအပ်မည် ဖြစ်ပြီး ရသေ့ခြောက်ပါးတို့သည် အခြား ရသေ့ကျောင်းများသို့ ရွှေ့ပြောင်းသိမ်းသုံးကြမည်။

ရသေ့များထက် အရေအတွက် ပိုများသော အလုပ်သမားများအား မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို မသိရသေးပေ။

ဤကဲ့သို့ သမိုင်းဝင် ကျောင်းအား ပိတ်သိမ်းခြင်းသည် စစ္စတင်းရှန်း ရသေ့ဂိုဏ်းအတွက်သာမက ကက်သလစ် အသင်းတော်အတွက်လည်း ဆုံးရှုံးမှု တစ်ခု ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကစစ္စတင်းရှန်း အသင်းဝင်များအား “သင်တို့၏ ဆိတ်ငြိမ်သော ဘဝအသက်တာမှ ကက်သလစ် အသင်းတော်နှင့် ကမ္ဘာကြီးအတွက် အဆက်မပြတ်သော ဆုတောင်းမေတ္တာများ ရရှိပါသည်” ဟု ဂုဏ်ပြုစကား ဆိုခဲ့ဖူးသည်။

စစ္စတင်းရှန်း ရသေ့ကျောင်းများအား အများ ကျင့်သော ကျင့်စဉ်၊ အလယ်အလတ် ကျင့်စဉ်၊ အထူး ကြပ်မတ်သော ကျင့်စဉ် ဟူ၍ သုံးဆင့်ခွဲထားသည်။ အထူး ကြပ်မတ်သော ကျင့်စဉ်ကို တရာပစ် ဟုလည်း ခေါ်သည်။

ဤကဲ့သို့ ပျက်သိမ်းရသော်လည်း ကမ္ဘာတဝှမ်းတွင် တရာပစ် ရသေ့ကျောင်းပေါင်း ၁၆၀ ကျော် ကျန်ရှိသေးသည်။ ထိုကျောင်းများတွင် ရသေ့ပေါင်း ၂၀၀၀ ကျော်နှင့် ရသေ့သီလှရှင် ပေါင်း ၁၈၀၀ ခန့် သိမ်းသုံး နေထိုင် ကျင့်ကြံနေကြဆဲ ဖြစ်သည်။

တရာပစ် ရသေ့များသည် ကျောင်းအတွင်းမှ အပြင် မထွက်ဘဲ တိတ်ဆိတ်စွာ ဆုတောင်းခြင်းဖြင့်သာ နေထိုင်ကြသည်။ ရသေ့ကျောင်းများမှာလည်း တိတ်ဆိတ်သော နေရာများတွင်သာ တည်ရှိပြီး ခြံထဲတွင် စိုက်ပျိုးရေးလုပ်ငန်းများ ပြုလုပ်ခြင်း တရက်တာအတွင်း အကြိမ်များစွာ အတူတကွ ဆုတောင်းခြင်းများ ပြုလုပ်ကြသကဲ့သို့ တစ်ပါးတည်း ဆိတ်ငြိမ်စွာ တရား အားထုတ်ကြသည်။



ဇင်ဘာဘွေ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ ပညာရေး မူဝါဒ ထုတ်ပြန်



ဟာရာရေ၊ ၁၃ ရက် အောက်တိုဘာ ၂၀၁၇ ဇင်ဘာဘွေနိုင်ငံ ကက်သလစ် ဆရာတော်ကြီး အဖွဲ့ချုပ် ပညာရေးကော်မရှင် မှ ကက်သလစ် ပညာရေး မူဝါဒနှင့် ကျင့်ထုံးများကို အောက်တိုဘာ ၁၃ ရက်နေ့တွင် မြို့တော်ဟာရာရေ၌ ထုတ်ပြန်ခဲ့သည်။

ထို အခမ်းအနားတွင် ပညာရေးကော်မရှင်၏ ဥက္ကဋ္ဌဖြစ်သူ ဂိုကီးသာသနာ၏ ဂိုကီးအုပ်ဆရာတော် ရှုဒေါ့ဖ် ဉာဏ်ဒိုးရီးက

သဘာပတိအဖြစ်တာဝန်ယူ ဆောင်ရွက်ပြီး မူတာရေ သာသနာ၏ ဂိုကီးအုပ်ဆရာတော် ပေါလ် ဟိုရန် လည်း ပူးပေါင်း ပါဝင်ခဲ့သည်။

အခမ်း အနားကို နိုင်ငံတော်၏ ကက်သလစ် တက္ကသိုလ်တွင် ကျင်းပခဲ့ပြီး ဂိုကီးချုပ်၊ ဂိုကီးအုပ် သာသနာ အသီးသီးမှ ပညာရေး တာဝန်ခံများ၊ ကက်သလစ် ကျောင်းများမှ အုပ်ချုပ်ရေးမှူးများ၊ ပညာရေး ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ထိုအခမ်းအနား

တွင် ဇင်ဘာဘွေ နိုင်ငံအတွင်း ကက်သလစ် ပညာရေးအား ထိန်းကျောင်း တည်မတ် ပေးမည့် မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ စသည်တို့ ပါဝင်သည့် စာအုပ်ကို ထုတ်ဝေ ပေးခဲ့သည်။

ဆရာတော် ဉာဏ်ဒိုးရီးက သခင်ခရစ်တော်သည်သာ အကောင်းဆုံး ဆရာသမားဖြစ်ကြောင်း သူ၏ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ "ကက်သလစ် ပညာရေး၏ နှလုံးသားမှာ ယေရူးခရစ်တော်သာ ဖြစ်သည်။ ထို့ကြောင့် ကက်သလစ် ပညာရေးသည် ကာယ၊ ဝိညာဉ်၊ နှင့် စိတ်တို့ကို ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုသည်။ ကက်သလစ် ပညာရေးသည် အတန်းစားများကိုသာ သင်ကြားသည်မဟုတ်ပါ။ တနေ့သော အချိန်တွင် နိုင်ငံနှင့် လူသားများ ကောင်းကျိုးကို သယ်ပိုးနိုင်သည့် ဘုရားတရား ကြည်ညိုသူ ခေါင်းဆောင် ကောင်းများ၊ ပြည်သူပြည်သားများ ဖြစ်လာကြစေရန် ရည်ရွယ်သည်" ဟု မှတ်ချက်ပြုကာ ကက်သလစ် ပညာရေးသည် ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေး လမ်းစဉ်များကိုပါ သင်ကြားပေးခြင်းဖြင့် လူတစ်ယောက်ကို ပြု စုပျိုးထောင်ရမည်ဟု မီးမောင်း ထိုးပြခဲ့ခြင်းဖြစ်သည်။

မစ္စား တရားတော်မြတ်တွင် ဖါသာရီ မာဂ္ဂီဒီက "အသိ ဉာဏ်ကိုသာ သင်ကြားပေးပြီး နှလုံးသားကို သင်ကြားပေးခြင်း မရှိလျှင် ပညာရေး မဟုတ်" ဟု သော အရစ္စတိုတယ်၏ စကားကို အခြေခံကာ မိဘများက သားသမီးများအား စာတတ်ရုံသာမက လိမ်မာရေးခြားရှိပြီး ဘုရား တရားလည်း ရှိစေလိုသောကြောင့် ကက်သလစ် ကျောင်းများတွင် သားသမီးများအား အပ်နှံထားသည် ဖြစ်သောကြောင့် ကက်သလစ်ကျောင်း များ၏ ပညာရေးသည် စာသင်ရုံသာမဟုတ်ဘဲ ဘက်စုံ ဖွံ့ဖြိုးသူများ ဖြစ်စေရန် ဆောင်ရွက်ရမည်ဟု သတိပေး ခဲ့သည်။

ဇင်ဘာဘွေနိုင်ငံတွင် နိုင်ငံတွင် တဝှမ်းတွင် ကက်သလစ် အသင်းတော်မှ ဖွင့်လှစ်ထား သော မူလတန်းကျောင်း ၁၁၂ ကျောင်း၊ အထက် တန်းကျောင်းပေါင်း ၁၁၀ နှင့် အသက်မွေးဝမ်းကျောင်း ပညာများ သင် ကြား ပေးရာကျောင်း ၁၈ ကျောင်း ရှိသည်။

Vatican Radio

ဖိလစ်ပိုင်နိုင်ငံ စီဘူး၏ ဂိုကီးချုပ်ဆရာတော် (ငြိမ်း) ကာဒီနယ် ဗီဒါလ် ပျံလွန်



စီဘူး(ဖိလစ်ပိုင်) ၁၈ အောက်တိုဘာ ၂၀၁၇ သက်တော် ၈၆ နှစ်ရှိပြီဖြစ်သော ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့၏ အငြိမ်းစား ဆရာ

တော်ကြီး ကာဒီနယ်လ် ရီကာဒို ဗီဒါလ် သည် အောက်တိုဘာလ ၁၈ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၇ နာရီ ၂၈ မိနစ် တွင် ပျံလွန်တော်မူခဲ့သည်။

ကာဒီနယ် ဗီဒါလ် အား အသက်ရှု ကြပ်သည် ရောဂါဖြင့် အောက်တိုဘာ ၁၁ ရက်နေ့က ဆေးရုံတင်ခဲ့ပြီး ၁၈ ရက်နေ့တွင် ပျံလွန်ခဲ့ခြင်း ဖြစ်သည်။

ကာဒီနယ်လ် ဗီဒါလ်အား ၁၉၃၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဖွားမြင် ခဲ့သည်။ ၁၉၅၆ ခု မတ်လ ၁၇ ရက်နေ့တွင် ရဟန်းတစ်ပါးဖြစ်လာခဲ့ပြီး ရဟန်းဖြစ်သင် ကျောင်းတွင် ဝိညာဉ်ရေး လမ်းညွှန် ထို့ နောက် ကျောင်းအုပ် အဖြစ် မူတော်ထမ်း ဆောင်ခဲ့သည်။ ၁၉၇၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဆရာတော် သိက္ခာ ခံယူ ခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် လီပါ၊ ဘာတန်းဂတ်စ် ၏ ဂိုကီးချုပ်ဆရာတော်ကြီး အဖြစ် မူတော် ထမ်းဆောင်ခဲ့ပြီး ၁၉၈၂ ဩဂုတ်လ ၂၄ ရက်နေ့တွင် စီဘူး၏ ဂိုကီးချုပ်ဆရာတော် ကြီး အဖြစ် ခန့်အပ်ခဲ့ရသည်။ ထို အချိန်မှ အနားယူချိန် ၂၀၁၁ ခုနှစ်အထိ စီဘူး မြို့၏ ဂိုကီးချုပ်ဆရာတော်ကြီး အဖြစ် ၂၉ နှစ်တာ

မူတော် ထမ်းခဲ့သည်။ ၁၉၈၅ ခု မေလ ၂၅ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ရဟန္တာ ဂျန် ပေါလ် (၂) က ကာဒီနယ်လ် ရဟန်း အမတ် အဖြစ် ခန့်အပ်ခဲ့သည်။

ကာဒီနယ်လ် ဗီဒါလ် ပျံလွန် တော် မူသည့်အတွက် ဝမ်းနည်းကြောင်း သဝဏ် လွှာကို ပုပ်ရဟန်းမင်းကြီးပေးပို့ခဲ့သည်။ ထို သဝဏ်လွှာတွင် ကာဒီနယ်ကြီး၏ အသင်း တော်အတွက် ပေးဆပ်လုပ်မှုများအတွက် ကျေးဇူးတင်ရင် စီဘူးဂိုကီးချုပ်သာသနာ နှင့် ထပ်တူ ဝမ်းနည်းပါကြောင်းနှင့် ဆု တောင်းပေးကြောင်း ပါဝင်သည်။

ယခုအချိန်တွင် အသင်းတော် အ တွင်း၌ ရဟန်းအမတ် ကာဒီနယ် ၂၁၉ ပါးရှိ ပြီး ရဟန်းကြီးခန့်အပ်ရန် မဲပေးနိုင်သူ အသက် ၈၀ အောက် ရဟန်းအမတ် ၁၂၀ ရှိသည်။

Vatican Radio

စိပ်ပုတီးစိတ်နေသော ကလေး တစ်သန်း

နှစ်စဉ် အောက်တိုဘာလ ၁၈ ရက်နေ့ကို ကလေးငယ် တစ်သန်း စိပ်ပုတီးစိပ် ဆုတောင်း သော နေ့အဖြစ် ဂျာမဏီနိုင်ငံ အခြေစိုက် နွမ်းပါးသော အသင်းတော်များအား ကူညီ ထောက်ပံ့ရေး အသင်း (Aid to the Church in Need) မှ ဦးဆောင်ပြုလုပ်လေ့ရှိသည်။

ဆုတောင်းခြင်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာပေါ်တွင် ငြိမ်းချမ်းခြင်းနှင့် စည်းလုံးညီညွတ်မှု ရှိစေရန်ဖြစ်သည်။ ယခုနှစ်၏ ရည်ရွယ်ချက်မှာ ဆီးရီးယားရှိ ကလေးငယ်များအတွက် ဖြစ်သည်။ ဤလှူပံ့မှုကို ၂၀၀၅ ခုနှစ်တွင် ဗင်နီဇွဲလား နိုင်ငံမှ စတင်ခဲ့ရာ ၂၀၁၆ ခုနှစ်အထိ နိုင်ငံပေါင်း ၆၉ ပါဝင်ဆုတောင်းခဲ့ကြသည်။

ယခုနှစ်သည် ကလေးသူငယ် လူစီယား၊ ဂျက်စင်တာနှင့် ဖရန်စစ္စကို တို့သုံးဦးအား မယ်တော် ထင်ရှားပြုကာ စိပ်ပုတီးစိတ်ရန် မှာကြားခဲ့သော ဖါတီမာ မယ်တော်ထင်ရှားပြုခြင်း နှစ် ၁၀၀ ပြည့်မြောက်သော နှစ်လည်း ဖြစ်သည်။ နွမ်းပါးသော အသင်းတော်များအား ကူညီထောက်ပံ့ရေး အသင်း၏ ဥက္ကဋ္ဌ ကာဒီနယ် ဖော်ရို ဝီယာချန်ဇာ က ကောင်းကင်မှ ပေးသော သတင်း စကားကို နာယူကာ ကလေးသူငယ်များ စိပ်ပုတီးစိတ်ခြင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကလေးများအနက် တတ်နိုင်သည့် ဘက်မှ ပါဝင်ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။

Vatican Radio

အီတလီနိုင်ငံသား ကက်သလစ် ဘုန်းကြီးတစ်ပါး နိုင်ဂျီးရီးယားတွင် ပြန်ပေးဆွဲခံရပြီး ပြန်လည်လွတ်မြောက်

အဘူဂျာ၊ နိုင်ဂျီးရီးယား ၁၈ အောက်တိုဘာ ၂၀၁၇

နိုင်ဂျီးရီးယားနိုင်ငံတွင် သာသနာပြုအဖြစ် ၃ နှစ်ကြာ တာဝန်ထမ်းဆောင်လျက်ရှိသော ဖါသာရ် မော်ရစ်ဇီယို ပေါလူးသည် အောက်တိုဘာလ ၁၂ ရက်နေ့တွင် နိုင်ဂျီးရီးယားနိုင်ငံ ဘယ်နင်းမြို့၌ ပြန်ပေးဆွဲ ခံရသည်ဟု သိရသည်။

သက်တော် ၆၃ နှစ်ရှိပြီ ဖြစ်သော ဖါသာရ် ပေါလူးသည် အီတလီနိုင်ငံ ဗလောရင့်မြို့မှ ဖြစ်ပြီး နေအိမ်ကတ်ကူးမနိတ် အသင်းဝင် တစ်ပါးဖြစ်သည်။ နိုင်ငံများစွာတွင် သာသနာပြု လုပ်ကိုင် အဖြစ်နှင့် ၁၁ နှစ်ကြာ သာသနာပြု ခဲ့ပြီး ရဟန်းတစ်ပါးဖြစ်လာခဲ့သူ ဖြစ်သည်။ ရဟန်းတစ်ပါးအဖြစ် အီတလီနိုင်ငံတွင် ကျောင်းထိုင်အဖြစ် သာသနာအုပ်စု ၂ စုတွင် တာဝန် ထမ်းဆောင်ခဲ့ပြီး ဟော်လန်နိုင်ငံသို့ စေလွှတ်ခံခဲ့ရသည်။ ထိုမှတစ်ဆင့် နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာ ဝိုက်ချုပ်သာသနာ သို့ သာသနာပြု အဖြစ်စေလွှတ်ခံခဲ့ရသည်။

အောက်တိုဘာလ ၁၇ ရက် ညပိုင်းတွင် သူနှင့်အတူ အဖမ်းခံရသူများ အားလုံး ပြန်လည်လွတ်မြောက်လာခဲ့သည်။ ဖါသာရ် ပေါလူးက "ဒါ ဘုရားရဲ့ ကြီးမြတ်သော ကျေးဇူးပါ ကျနော်တို့အားလုံး အသက်မသေဘဲ ပြန်လာခွင့်ရတာ ဘုရားသခင်ရဲ့ တန်ခိုးကြောင့်သာ ဖြစ်ပါတယ်" ဟု ဗာတီကန် ရေဒီယိုအား ပြောကြားခဲ့သည်။

ဖါသာရ် ပေါလူး ပြန်ပေးဆွဲခံရသည့် ဘယ်နင်းမြို့သည် နိုင်ဂျီးရီးယားနိုင်ငံ အက်ဒို ပြည်တွင်းတွင်ဖြစ်ပြီး ထိုဒေသသည် ဘုန်းတော်ကြီးများစွာ ပြန်ပေးဆွဲခံသည့် နေရာဖြစ်သည်။ မကြာသေးခင်က တစ်ပါး အသတ်ခံခဲ့ရသည်။

အီတလီနိုင်ငံ ကက်သလစ် ဆရာတော်ကြီး အဖွဲ့ချုပ်မှ ထုတ်ဝေသော သတင်းစာက ဒေသတွင်းရှိ လူဆိုးများက ပြန်ပေးငွေရချင်သောကြောင့် ပြန်ပေးဆွဲခြင်း ဖြစ်မည်ဟု ရေးသားထားသည်။

(CNA)

ချီလီနိုင်ငံ အစိုးရ နှင့် ကက်သလစ်အသင်းတော်မှ ဆီးရီးယား ဒုက္ခသည်များကို ကြိုဆို



ဆန်တီယာဂို၊ ချီလီ ၁၈ အောက်တိုဘာ ၂၀၁၇

ဆီးရီးယားနိုင်ငံမှ ချီလီနိုင်ငံသို့ ရောက်လာသည့် ဒုက္ခသည် မိသားစု ၁၄ စုတို့အား ကြိုဆိုလက်ခံခြင်း အခမ်းအနားကို ချီလီနိုင်ငံ ဆန်တီယာဂို မြို့တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ချီလီနိုင်ငံ သမ္မတ မီရှဲလ် ဘာကေးလက်နှင့် အတူ ဆန်တီယာဂို ၏ ဝိုက်ချုပ်ဆရာတော်ကြီး ကာဒီနယ် ရီကာဒို အယ်ဇတီ လည်း ပါဝင်ခဲ့သည်။ လူကြီး ၃၄ ဦးနှင့် ကလေး ၃၂ ဦးတို့သည် လက်ဘနွန်နိုင်ငံမှ နာရီ ၂၀ ကြာအောင် ခရီးသွားပြီး ချီလီ နိုင်ငံသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။

ကြိုဆိုသည့် အခမ်းအနားတွင် သမ္မတ မီရှဲလ် က ဒုက္ခသည်များအား "သင်တို့ ထိတ်လန့်ခြင်းများ၊ နာကျင်မှုများနှင့် မသေချာခြင်းများ ကို ချန်ထား မေ့ပစ်ပြီး အသစ်သော အသက်တာကို လုံခြုံခြင်း နှင့် ငြိမ်းချမ်းခြင်း၌ သင်တို့၏ မိသားစုများနှင့်အတူ စတင်နိုင်ကြပါစေ" ဟု ဆန္ဒပြုခဲ့သည်။

ကာဒီနယ် အယ်ဇတီ က ယခုကဲ့သို့ ကြိုဆိုလက်ခံခြင်းကြောင့် ချီလီနိုင်ငံအတွက် ဝမ်းသာ ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။ ဘာသာစကားမတူ ခြင်းကြောင့် စကားမပြောနိုင်သော်လည်း အပြန်အလှန် အပြုံး ချင်း ဖလှယ်နိုင်ကြသည်။ လူသားချင်းစာနာစိတ်ကြောင့် အပြန်အလှန် နားလည်နိုင်သော အပြုံးကို ဖန်တီးပေးသည်ဟု မိန့်ဆိုခဲ့သည်။

(CNA)

စိတ်ပျက်ရင် နှစ်ဆ ပိုပြီးခံရမယ်ဟု ဆိုမာလီ ဆရာတော်မိန့်ကြား

မိုဂါဒစ်ရှူ၊ ဆိုမာလီယား ၁၆ အောက်တိုဘာ ၂၀၁၇

ဆိုမာလီယား နိုင်ငံ၏ မြို့တော် မိုဂါဒစ်ရှူတွင် အောက်တိုဘာ ၁၄ ရက်နေ့က ဟိုတယ်တစ်လုံး အနီး ဝှံးအပြည့်တင်ဆောင်ထားသော ထရပ်ကားတစ်စီးပေါက်ကွဲခဲ့ရာ လူပေါင်း ၂၇၆ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။ ထိုလုပ်ရပ်ကို မည်သည့်အဖွဲ့ကမျှ တာဝန်မယူသော်လည်း အယ်ကိုင်းဒါး ဖွဲ့နှင့် ဆက်နွယ်နေသည့် အယ်ရှာဘာ အစွလာမစ် စစ်သွေးကြွအဖွဲ့၏ လက်ချက်ဖြစ်မည်ဟု လူအများက ယူဆနေကြသည်။

"ကျွန်ုပ်တို့ တွေ့ကြုံခံစားနေရတာက အလွန်ကြေကွဲစရာ ဖြစ်ပေမယ့် စိတ်ပျက်နေဖို့မလိုပါဘူး။ စိတ်ပျက်နေရင် ၂ ခါ အဆော်ကားခံရသလို ဖြစ်သွားမှာပါ"

ဂျီဘုတီသာသနာ၏ ဆရာတော်ဖြစ်ပြီး မိုဂါဒစ်ရှူကိုလည်း ပူးတွဲ အုပ်ချုပ်ရသူ ဆရာတော် ဂျိုးဂျို ဘာတင်းက ဗာတီကန် ရေဒီယိုသို့ ပြောကြားခဲ့သည်။ မိုဂါဒစ်ရှူဆရာတော်ကြီး ၁၉၈၉ ခုနှစ် လုပ်ကြံခံခဲ့ရသည်။ သို့သော်လည်း ယခုအချိန်ထိ ဆရာတော် အသစ် မတင်နိုင်သေးဘဲ ဂျီဘုတီ သာသနာ၏ ဆရာတော်က ပူးတွဲ အုပ်ချုပ်နေရသည်။

ဆိုမာလီ၏ သမ္မတ မိုဟာမက် ဘာဒူဘာဟီ မိုဟာမက် ကလည်း အပြစ်မဲ့ ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်သည့် စက်ဆုတ်ရွံရှာဖွယ်ရာ လုပ်ရပ်ဟု ဝေဖန်ရှုတ်ချခဲ့သည်။

"ဆိုမာလီ နိုင်ငံမှာတော့ ဒါတွေက ပုံမှန်ရှင်သန်တဲ့ ဘဝဖြစ်နေပါပြီ။ တိုက်ခိုက်တာတွေ သေကြေကြာတာတွေက သူတို့အတွက် မထူးဆန်းတော့ဘူး။ ဒီပြဿနာတွေ ဖြေရှင်းနိုင်ဖို့ဆိုတာတော့ ဆိုမာလီပြည်တွင်းမှာရော နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့မှာ စည်းလုံးညီညွတ်ဖို့ လိုပါတယ်။" ဟု ဆရာတော် ဘာတင်းက ပြောကြားခဲ့သည်။

(CNA)

ကမ္ဘာ့လူငယ်များနေ့ ကားတိုင်နှင့် မယ်တော်၏ ရုပ်ပုံအားဖြင့် ငလျင်ဒဏ်ခံရသူများအား နှစ်သိမ့်



အုတ်ခစာကာ၊ မက္ကစီကို ၅ အောက်တိုဘာ ၂၀၁၇

၂၀၁၇ခု စက်တင်ဘာလ ၇ ရက်နေ့တွင် ပြင်းထန်စွာလှုပ်ခဲ့သော ငလျင်ကြောင့် အတိဒုက္ခရောက်နေကြသော ဒေသများသို့ ကမ္ဘာ့လူငယ်များနေ့ ကားတိုင်နှင့် မယ်တော် သခင်မ၏ ပုံတော်အား သယ်ဆောင် သွားကာ စိတ်နှစ်သိမ့်မှုပေးနိုင်ရန် မက္ကစီကို နိုင်ငံ လူငယ်ကော်မရှင် တာဝန်ခံ ဖါသာရ် ဟိုဇေ ဒေလာလုဇ် လိုပက်နှင့် လူငယ်များက စီစဉ်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် လူငယ်ပွဲတော်ကို ပနားမားနိုင်ငံတွင် ကျင်းပမည် ဖြစ်ရာ လက်ဝါး ကားတိုင်အား အမေရိကတိုက်ရှိ နိုင်ငံများတွင် လှည့်လည်နေခြင်းဖြစ်သည်။

ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရသော ဒေသများသို့ သယ်ဆောင်သွားရန် ပွဲတော်ကျင်းပရေး ဗဟို ကော်မတီမှ အခွင့်ရပြီးသောအခါ မိုင်ပေါင်း ၄၀၀ ကျော်ဝေးပြီး ကားဖြင့် ၁၂ နာရီ ကျော်ကြာ သယ်ဆောင်ခဲ့ကြရသည်။ ထိုဒေသအတွင်း လက်ဝါးကားတိုင်ကို လူငယ်များက သယ်ဆောင်သွားခဲ့ကြပြီး ကာသီဒြယ် ကျောင်းအတွင်း ဒေသခံများစွာ စုရုံးလာရောက်ကာ ဆုတောင်း ခဲ့ကြသည်။ ထို့နောက် လက်ဝါးကားတိုင် နှင့် မယ်တော်၏ ပုံတော်အား ကားပေါ်တင်ကာ မြို့အတွင်း လှည့်လည်ခဲ့ကြသည်။

(CNA)

ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် ပြန်လည်ရင်ကြားစေရေးအားဖြင့် နိုင်ငံတော်ကြီးကိုကုသရအောင်

လေးစားချစ်ခင်ရပါသော ပြည်သူပြည်သားများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမင်္ဂလာပါ

မကြာမီက ကျွန်ုပ်တို့နိုင်ငံတော်ရဲ့ ရခိုင်ပြည်နယ်ရှိ မွတ်စလင်များ၊ ရခိုင်တိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များနှင့် အခြားသော လူနည်းစုများကို ထိခိုက်စေတဲ့ ဝမ်းနည်းစရာဖြစ်စဉ်များက နိုင်ငံတကာအဖွဲ့အစည်းများကို စိုးရိမ်ပူပန်စေခဲ့ပါတယ်။ အကြမ်းဖက်မှု စနက်မီးပွားများအပေါ် ပြင်းထန်သောတုန့်ပြန်မှုများဟာလည်း ဝမ်းနည်းစရာဖြစ်ပါတယ်။ ဒီဖြစ်ရပ်များကြောင့် များပြားလှသော နေရပ်စွန့်ခွာထွက်ပြေးကြရတဲ့ ဗုဒ္ဓဘာသာ၊ မွတ်စလင်၊ ဟိန္ဒူ စတဲ့ ဘာသာဝင်တွေ၊ ရခိုင်၊ မြို့အစရှိတဲ့ တိုင်းရင်းသားများနဲ့ အထူးသဖြင့် ကလေးငယ်များအားလုံးတို့အတွက် အလွန်ပင် ကရုဏာ သက်မိပါတယ်။ ဒီလို အဖြစ်ဆိုးမျိုးဟာ လုံးဝမဖြစ်သင့်ပါဘူး။

အကြမ်းဖက်မှုဟူသမျှနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သူမ၏မိန့်ခွန်းတွင် စိုးရိမ်ပူပန်မှုကို မိန့်ကြားဖော်ပြခဲ့သလိုပဲ ရေရှည်ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် အကျိုးမပြုသော အခြေအမြစ်မရှိ ပြင်းထန်စွာ ဝေဖန်တိုက်ခိုက်မှုတွေဟာ လက်တွေ့ ဖြစ်ပျက်နေမှုများနှင့် တခြားစီဖြစ်နေတယ်ဆိုတာကို ကျွန်ုပ်တို့အမှန်ပင် ထောက်ခံပါတယ်။ အနောက်တိုင်း သတင်းမီဒီယာများက ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍအပေါ် အလွန်ဝေဖန်ခဲ့ကြပါတယ်။ သူမ၏ ခံစားချက်များနှင့် ရပ်တည်ချက်များကို သည့်ထက်ဆောလျင်စွာ ဖော်ပြခဲ့သင့် ကြောင်းလည်း အများက ဝေဖန်ကြပါတယ်။ ဒါပေမယ့် သူမအပေါ် အရာရာအပြစ်ပုံချပြီး သူမရဲ့ ပြန်ကြားချက်ကို အပြစ်တင်ဝေဖန်မှုတွေဟာ အလွန်ပင်လက်တွေ့မကျသော ပြုမူချက်များ ဖြစ်ပါတယ်။ သူမတို့ အစိုးရဆက်ခံခဲ့ရသော အခြေအနေများ၊ တိုတောင်းလှသော အစိုးရသက်တမ်းအတွင်း တွေ့ကြုံရသော အလွန်များပြားတဲ့ လူသားချင်းစာနာမှုဆိုင်ရာစိန်ခေါ်မှုများ၊ ဖွဲ့စည်းပုံအရ တပ်မတော်ရဲ့ ဆက်လက်ပါဝင်ပတ်သက်နေမှုနှင့် လုံခြုံမှုမရှိခြင်းများဟာ သူမ၏အခန်းကဏ္ဍအဖို့ အခက်တွေ့စေတဲ့ အခြေအနေများပဲဖြစ်ပါတယ်။ သူမရဲ့ မိန့်ခွန်းထဲမှာပါတဲ့ ရခိုင်ပြည် နယ်လူ့အခွင့်အရေးများ၊ ဒုက္ခသည်များနေရပ်ပြန်နိုင်ရေးနဲ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုအတွက် အာမခံချက်များဟာ ကြိုဆိုရမယ့်အရာဖြစ်ပါတယ်။

ဒီနိုင်ငံမှာ နေထိုင်ခဲ့တာကြာပြီဖြစ်တဲ့သူတွေအဖို့ တရားမျှတမှုဆိုတာ အလွန်လိုအပ်ပါတယ်။ ကိုဖီအာနမ် ဦးဆောင်တဲ့ ကော်မရှင်အနေနှင့်လည်း အပြုသဘောဆောင်သော အကြံပြုချက်များပေးခဲ့တာ သင့်လျော်ပါတယ်။ ဒီကော်မရှင်ရဲ့ အစီရင်ခံစာအပေါ်ကို အကောင်အထည်ဖော်လုပ်ဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ပြီးပါပြီ။ ဒီလို အပြုသဘောဆောင်တဲ့ လုပ်ရပ်များကို မိတ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက အသိအမှတ်ပြု အားပေးကာ ပူးပေါင်းကူညီသင့်ပါတယ်။ ကျွန်ုပ်တို့ အားလုံး ဒဏ်ရာပရပွ ဖြစ်ခဲ့တဲ့အတိတ်ကနေ ကောင်းမွန်တဲ့အနာဂတ်ဆီကိုချီတက်ကြရပါမယ်။ အတိတ်ကအဖြစ်အပျက်များကအနာဂတ်အတွက် သင်ခန်းစာများ ဖြစ်ကြပါစေ။ တရားမျှတမှုမှာ အခြေခံတဲ့ ငြိမ်းချမ်းရေးဟာ ဖြစ်နိုင်တယ်။ ငြိမ်းချမ်းရေးသာတစ်ခုတည်းသောလမ်းဖြစ်တယ်။

ကာဒီနယ် ချားလ်စ်ဘို
ရန်ကုန် ဂိုဏ်းချုပ်သာသနာ
၂၉ ရက် စက်တင်ဘာ ၂၀၁၇

မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်မြို့ပြနိုင်ငံ၏ သံအမတ် ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ် ချန်းအင်နမ်၏ ကျေးဇူးတင်မတ္တားတရား

ရန်ကုန်၊ ၁၅ ရက် အောက်တိုဘာ ၂၀၁၇

မြန်မာနိုင်ငံနှင့် ဗာတီကန် မြို့ပြနိုင်ငံ တို့အကြား သံတမန် ဆက်သွယ်ရေး ထူထောင် ခဲ့ပြီး ပထမဦးဆုံး သံအမတ်ကြီးအဖြစ် ဘန်ကောက်တွင် ဗာတီကန်၏ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ဂိုဏ်းချုပ်ဆရာတော် ပေါလ် ချန်းအင်နမ်အား ပထမဦး ဆုံးသော သံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

သံအမတ်ခန့်အပ်လွှာကို နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော်ထံ အောက်တိုဘာလ ၁၁ နေ့ရက်နေ့တွင် နေပြည်တော်၌ ပေးအပ်ခဲ့သည်။ အောက်တိုဘာ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ စိန်မေရီကာသီဒြယ်တွင် ကျေးဇူးတင် မတ္တားတရားတော်မြတ်ဟောကြားခဲ့သည်။

ထို မတ္တားတရားတော်မြတ်တွင် ဆရာတော်ကြီး ပေါလ်ချန်းအင်နမ်ကိုယ်တိုင် ဦးဆောင် ပူဇော်ခဲ့ပြီး မြန်မာနိုင်ငံ နိုင်ငံမှ ဆရာတော်ကြီးများ အားလုံး နှင့် ရဟန်းတော် ၄၀ ပါးခန့် ပါဝင် ပူဇော်ခဲ့သည်။ တစ်ထောင်ခန့်ရှိသော သီလရှင်များ၊ ဘာသာသူများလည်း ပါဝင် တက်ရောက်ခဲ့ကြသည်။

မတ္တားတရားတော်မြတ်အစတွင် ဗာတီကန်နိုင်ငံ၏ အတွင်းရေးမှူး ကာဒီနယ် ပါရိုလင်းမှ မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်သို့ ပေးပို့သော ပန်ကြားလွှာအား ဆရာတော်ကြီး ချန်းအင်နမ်က မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆရာတော် ဖဲလစ်လျန်းခင်ထန်ထံ ပေးအပ်ခဲ့ပြီး အမှုဆောင် အတွင်းရေးမှူး ဖါသာရ မောရစ် ညွန့်ဝေမှ ဖတ်ကြားခဲ့သည်။ ထိုစာတွင် ကာဒီနယ် ပါရိုလင်းက မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်အနေနှင့် သံအမတ်ဖြစ် ခန့်အပ်ခံရသော ဆရာတော် ပေါလ် ချန်းအင်နမ်အား ဝိုင်းဝန်းကူညီကြရန်နှင့် ပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံထားသည်။

ဩဝါဒကို ကာဒီနယ် ချားလ်စ်ဘိုက မိန့်ကြားခဲ့ရာတွင် ဆရာတော် ချန်းအင်နမ်အား ကြိုဆိုဂုဏ်ပြုရင်း ဘုရားသခင်ပေးသနားတော်မူသော ကျေးဇူးများ ဖြစ်သည့် သံတမန် ဆက်သွယ်ရေး နှင့် မြန်မာနိုင်ငံသို့ ရောက်လာမည့် ရဟန်းမင်းကြီး၏ ခရီးစဉ်အတွက် ကျေးဇူးတင်သောစိတ်ဖြင့် လက်ခံယူကြရန် တိုက်တွန်းခဲ့သည်။ ပုပ်ရဟန်းမင်းကြီး၏ မြန်မာ နိုင်ငံခရီးစဉ်တွင် အကြောင်းအမျိုးမျိုးပြကာ ရှောင်လွှဲမနေကြဘဲ မြန်မာနိုင်ငံတဝှမ်းလုံးရှိ ဆရာတော်ကြီးများ၊ ရဟန်းဘုန်းတော်ကြီးများ၊ သီလရှင်များ ဘာသာသူများ အနေနှင့် အင်တိုက်အားတိုက်ပါဝင်ခြင်းဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို တုန့်ပြန်ကြရန် ဖိတ်ခေါ်

တိုက်တွန်း နှိုးဆော်ခဲ့သည်။

ဆရာတော် ဖဲလစ် မှ ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားရတွင် မြန်မာပြည် ကက်သလစ် အသင်းတော်၏ ကြမ်းတမ်းသော သမိုင်းကို ပြန်လည်ပြောပြီး ယခုအချိန် တွင် တွေ့ကြုံနေရသော တိုးတက်မှုများကိုလည်း မီးမောင်းထိုးပြခဲ့သည်။ ထို တိုးတက်မှုများထဲ တွင် ယခုကဲ့သို့ ဗာတီကန်နှင့် မြန်မာ သံတမန်ဆက်သွယ်ရေးစေသည်လည်း တစ်ခု အပါအဝင် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ သံအမတ် ဂိုဏ်းချုပ်ဆရာတော်ကြီးအား ကြိုဆိုရင် ပူးပေါင်း ဆောင်ရွက်ရေးကိုလည်း ကတိပြုခဲ့သည်။ ထို ကြိုဆိုနှုတ်ခွန်း ဆက်ခြင်းကို အင်္ဂလိပ်ဘာသာဖြင့် ပြောကြားခဲ့ပြီး ဆရာတော် ဖဲလစ်က မြန်မာဘာသာဖြင့် ပြန်ဆိုခဲ့သည်။

အဆုံးတွင် ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ် ချန်းအင်နမ် မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို ကျေးဇူးတင်စကားတွင် နိုင်ငံတော် အစိုးရအား ကျေးဇူးတင်ရင်း သံတမန်ဆက်သွယ်ရေး ဖြစ်မြောက်အောင် အဓိက တွန်းအားပေးခဲ့သော ကာဒီနယ် ချားလ်စ်ဘိုအားလည်း ကျေးဇူးတင်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်နှင့် ပတ်သက်၍ ပြောကြားရာတွင် ရဟန်း မင်းကြီး၏ ခရီးစဉ်သာ ကက်သလစ်ဘာသာဝင်များထံ သိုးထိန်းတစ်ဦး၏ ခရီးစဉ်သာ ဖြစ်ကြောင်း၊ ကက်သလစ် ဘာသာဝင်များသည် ယုံကြည်ခြင်းနှင့် ခရစ်ယာန် အသက်တာကို ခိုင်မာစွာ နေထိုင်နိုင်ရေးအတွက် အားပေးရန်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ နိုင်ငံတော်ခေါင်းဆောင် တစ်ဦး ဖြစ်သည့်အတွက် နိုင်ငံတော်၏ဖိတ်ခေါ်မှုဖြင့် နိုင်ငံတော်၏ ခေါင်းဆောင်များကိုလည်း တွေ့ဆုံမည် ဖြစ်သည်။ ရဟန်းမင်းကြီး၏ ခရီးစဉ်ဖြစ်မြောက်ရေးအတွက် ပြင်ဆင်မှု လုပ်ငန်းများ လုပ်ဆောင်နေသူများအားလုံးကို ကျေးဇူးတင်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ပြောရန်လိုသည့် အကြောင်းအရာကို ရဲရင့်စွာ ပြောဆိုတတ်သည်ကိုလည်း သတိပေးခဲ့သည်။

မတ္တားတရားတော်မြတ်ကို ဆရာတော်ကြီးများ၏ ကောင်းကြီးမင်္ဂလာ ဖြင့် အဆုံးသတ်ခဲ့သည်။ ထို့နောက် ဆရာတော်ကြီး စုပေါင်းကာ ဓါတ်ပုံရိုက်ခဲ့ကြသည်။ ဘုရားကျောင်းမှ ထွက်ခွာသည် နှင့် ဆရာတော်ကြီးအား နှုတ်ဆက်ကြသူများနှင့် ပြည့်နက်နေခဲ့သည်။ ကိုးရီးယား နိုင်ငံသူ နိုင်ငံသား များလည်း ကိုရီးယား အလံများကို ကိုင်ဆောင်ဝေ့ယမ်းကာ ဆရာတော်ကြီးအား ဂုဏ်ပြု နှုတ်ဆက်ခဲ့ကြသည်။

ပုသိမ်သာသနာမှ ဘုန်းတော်ကြီးများ နှစ်ပတ်လည်ဝတ်စောင့်ခြင်း



နေခြင်း၊ ကောင်းကောင်း အနားယူခြင်း၊ သာသနာ့လယ်ကွင်းတွင် ရဟန်းတော်များ သည် အလုပ်လုပ်ကိုင်ကြပြီး ဒီအချိန်မှာ ဘုရားနှင့် ပြန်ပေါင်းစပ်ရမည့်အချိန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဝတ်စောင့်ခြင်းအချိန်တွင် ရဟန်းတော်များသည်စိတ် ငြိမ်ခြင်းကို အထူးသဖြင့် စောင့်ထိန်းကြပြီး ကိုယ်ရှင်ကိုစစ်ဆေးခြင်း၊ စိပ်ပုတီးစိပ်ခြင်း ၊ ကိုယ်တော်မြတ်ဖူးမြော်ခြင်း အာပတ်ဖြေခြင်း စသည့် ဝိညာဉ်အတွက် အားဆေးများ ယူခဲ့ကြပါသည်။

ဤဝတ်စောင့်ခြင်းတွင် မကြာမှီ မြန်မာပြည်သို့ အလည်အပတ် ကြွလာတော့မည့် ရဟန်းမင်းကြီး၏ ခရီးစဉ် အောင်မြင်ဖို့ အမိမြန်မာပြည် ငြိမ်းချမ်း သာယာခြင်းရှိဖို့ ရည်ရွယ်ချက်ထားပြီး ဆု တောင်းပေး ကြပါသည်။ ၁၃ ရက်နေ့ ညနေ ၇း၃၀ တွင် ရဟန်းတော်များသည် Fr. Martin Coffey အား နှုတ်ဆက်ပွဲ ပြုလုပ်ပေးခဲ့ပါ သည်။

ပုသိမ် ဂိုဏ်းအုပ်သာသနာ တွင် ရဟန်းတော်များ ၁၁၄ ပါးရှိပြီး သာသနာ (parish) ၃၆ ခု ရှိပါသည်။

Pathein osc

ပုသိမ် ဂိုဏ်းအုပ် သာသနာ၏ ၂၀၁၇ ခုနှစ် ရဟန်းတော်များ နှစ်ပတ်လည် ဝတ်စောင့်ပွဲကို ပုသိမ်မြို့ စိန်ပိတယ်ကယ် သီခြယ် ဘုရားကျောင်းဝင်း ၊ သာသနာ့ခန်းမ တွင် အောက်တိုဘာလ ၉ ရက်မှ ၁၃ ရက်

ထိ ၅ ရက်တိုင် ပြုလုပ်ကျင်းပခဲ့ပါသည်။ ဤဝတ်စောင့်ပွဲကို ဩစတေးယားနိုင်ငံ၊ passionate အသင်ဂိုဏ်းမှ Fr. Martin Coffey CP က ပုသိမ်သာသနာမှ ရဟန်း တော်များအား (preacher) အဖြစ် ဆောင်

ရွက်ခဲ့ပါသည်။ ဤဝတ်စောင့်ပွဲတွင် ရဟန်း တော်များသည် " Joy of the Gospel" ခေါင်းစဉ်ဖြင့် အတူတကွ ထောက်ရှုခဲ့ကြပါ သည်။ Fr. Martin ၏ အဖွင့်စကားတွင် ဝတ်စောင့်ခြင်းသည် ဘုရားသခင်နှင့်အတူ

ကလေးသာသနာပိုင် ဆရာတော်ကြီး ဖဲလစ်ပွဲနေ့ကျင်းပ

ကလေးသာသနာ၊ ကလေးမြို့၊ သာသနာရုံးချုပ်တွင် ဩဂုတ်လ (၃၀)ရက် နေ့ဉ့်ကျရောက်သော စိန်ဖဲလစ်ပွဲနေ့ကိုဂုဏ် ပြုသောအားဖြင့် ဖဲလစ်အမည်ကိုခံယူထား သူကလေးသာသနာပိုင် ဂိုဏ်းအုပ်ဆရာ တော် ဖဲလစ်လျန်ခင်းထန်၏ပွဲနေ့ကို စည်း ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပါသည်။

ဆရာတော် ဖဲလစ်ပွဲနေ့ကို ကြိုဆို သောအားဖြင့် စိန်မေရီ ကာသီခြယ်၌ ကျောင်းထိုင်ဘုန်းတော်ကြီး Dominic Langh ၏ဦးဆောင်မှုဖြင့် ကျန်းမာခြင်းမယ် တော်နီဗီနား စတင်သည့် ဩဂုတ်လ(၂၉) ရက်နေ့၊ ညနေမွတ္တားတရားအပြီးတွင်စိန်မေ ရီလူငယ်၊ မောင်မယ်များမှ ဆရာတော် ဖဲလစ်အတွက် ဂုဏ်ပြုသီချင်းများ သီဆိုပြီး ပန်းစည်းများ၊ ဂုဏ်ပြုဩဘာစာများ ပေး အပ်ခဲ့ကြသည်။ ဘာသာတူ သိုးစုများမှ လည်း သိုးထိန်းရှင် ဆရာတော်ဖဲလစ်အား အဖွဲ့အစည်းဖြင့်သော်လည်းကောင်း၊ တစ် ဦးချင်းစီသော်လည်းကောင်း မေတ္တာလက် ဆောင်များ ပေးအပ်ကာ ဂုဏ်ပြုကြပါသည်။

ဩဂုတ်လ (၃၀)ရက်နေ့၌ ပင့် ဆောင်ခြင်းခံရမယ်တော်သခင်မ ရဟန်း ဖြစ်သင်ကျောင်းတွင် ဆရာတော်ဖဲလစ်၏ ပွဲနေ့ ကျေးဇူးတင်မွတ္တားတရားကို သာသနာ ပိုင်ဆရာတော်ဖဲလစ်မှအမှူးပြု၍ဘုန်းတော် ကြီး(၁၉)ပါးနှင့်ဦးပဉ္စင်း (၂)ပါးတို့ဖြင့် ပူဇော် ကျင်းပခဲ့ပါသည်။

အဆိုပါမွတ္တားတရားတော်မြတ်၌ ဆရာတော်ဖဲလစ်က မိမိတို့ရရှိခံစားရသော



ယုံကြည်ခြင်းမျိုးစေ့ကို စိန်ဖဲလစ်ကဲ့သို့ ပိုမို ရှင်သန်တိုးတတ်လာစေရန် ကြိုးစားကြရ မည်ဖြစ်ကြောင်း၊ မိမိတို့၏ ယုံကြည်ခြင်း အသက်တာ၌ ပိုမိုရင့်ကျက်ကာ ကြံ့တွေ့ရ သောလောကဓံ၏ အနောက်အယုတ်အဖုံဖုံ ကိုကျော်ဖြတ်နိုင်ရန် ဘုရားရှင်ကိုသာ အ စဉ်အမြဲ ဦးထိပ်ထားကာ မိမိတို့၏ဘဝကို ရှင်သန်အပ်ကြောင်း တရားရေအေးတိုက် ကျွေးခွန်အားပေးခဲ့ပါသည်။

မွတ္တားတရားအပြီးတွင် ပွဲနေ့ရှင် ဆရာတော်ဖဲလစ်နှင့် မှတ်တမ်းတင်ဓာတ် ပုံများ ရိုက်ယူပြီးသည့်နောက်၌ ကလေး

သာသနာအတွင်းရှိ သီလရှင်ဂိုဏ်းအသီး သီးမှ ပွဲနေ့ရှင်ဆရာတော်ဖဲလစ်အားမေတ္တာ လက်ဆောင်များ ပေးအပ်ပြီး ဂုဏ်ပြုခဲ့ကြ သည်။ ညနေပိုင်းအခမ်းအနား၌ ဆရာတော် ကြီးဖဲလစ်အား ဂုဏ်ပြုသောအစီအစဉ်တွင် ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် ဂုဏ်ပြု ညစာတည်ခင်း စားသုံးကြပြီးနောက် ဂုဏ် ပြုဖျော်ဖြေရေး အစီအစဉ်များ ဆက်လက် ကျင်းပခဲ့ပါသည်။ ဂုဏ်ပြုဖျော်ဖြေရေး အစီ အစဉ်တွင် ရဟန်းတော်များ၊ သီလရှင်များ၊ သီလရှင်လောင်းများ၊ ကိုရင်လောင်းများမှ

ဂုဏ်ပြုသီချင်းများ သီဆိုကြကာ၊ တေးသ ရုပ်ဖော်၊ ကပဒေသာများဖြင့် ဆရာတော် ကြီးအား ဂုဏ်ပြုခဲ့ကြပါသည်။ အဆိုပါ ပွဲနေ့တွင် ဂိုဏ်းပေါင်းစုံမှသီလရှင်(၄၅)ပါး၊ ကိုရင်(၅)ပါး၊ မေ့ဆရာ (၇)ဦး၊ မိုင်နာကျောင်း သားများ၊ စိန်ထရေဇာ သီလရှင်လောင်း များ၊ စီပိုင်စီကေ သင်တန်းသား/သူများ၊ ဆောင်းပီးရွာ ရွှေနလုံးတော်စီရင်စုမှလူငယ် များ၊ သာသနာဝန်ထမ်းများနှင့် ဘာသာတူ များစုစုပေါင်း ၂၅၀ ခန့်ပါဝင်ဆုတောင်းပေးခဲ့ ကြောင်း သိရှိရပါသည်။

မီး (ကလေး)

ဆရာတော် ဂျိုးဇက်မန်းဇေရီ ၏ ဆရာတော် ဝါ ၅၀ ပြည့် အခမ်းအနား

ပုသိမ်ရိုက်အုပ်သာသနာတွင် အနားယူသွားပြီဖြစ်သော ဆရာတော် ဂျိုးဇက်မန်းဇေရီ ၏ ဆရာတော်ဝါ (၅၀) ရွှေစင်ဂျူ ဘီလီပွဲကို ၂၀၁၇ခုနှစ် အောက်တိုဘာ ၁၅ ရက် တနင်္ဂနွေနေ့နံနက် ၇ နာရီတွင် ပုသိမ်မြို့ စိန်ပီတယ်ကယ်သီခြယ် ဘုရားကျောင်းတွင်ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ဤပွဲတွင် ပွဲနေ့ရှင် ဆရာတော်ကိုယ်တိုင်ကြွရောက်ပြီး ရဟန်းတော်များ ၅၀ ပါးခြံရံလျက် မွန်ဆီညော် ဝိးဖရက်မြင့်စိုးမှ မွှားဖြင့် ဦးဆောင်ကာ ကျင်ပခဲ့ပါသည်။ ဆရာတော်သည် အသက်အရွယ် အိုမင်းလာသည့်အတွက် မွှားတွင် ဦးဆောင်ပူဇော်နိုင် စွမ်းမရှိတော့ပါ။ မွှား အပြီးတွင် ဂျူဘီလီရှင် ဆရာတော်မှ ကိုယ်တိုင် ဖယောင်းတိုင်များအား မီးငြိမ်းခြင်း ကိတ်မုန့်ခွဲခြင်းတို့ပြုလုပ်ခဲ့သည်။ ထို့နောက် ဓမ္မတေးသံစုံ အဖွဲ့မှ ဂုဏ်ပြုသီချင်းကို မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုကြပြီး ဆရာတော်နှင့်အတူ ရဟန်းတော်များ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြပြီး နံနက် ၈ နာရီ ၄၅မိနစ်တွင် ဂျူဘီလီရှင် ဆရာတော်ကြီး၏ ကောင်းချီးမင်္ဂလာကိုခံယူကာ ပွဲတော် အခမ်းအနားကို အဆုံးသတ်ခဲ့ပါသည်။

ဆရာတော်သည် ကနစိုးကုန်းသာသနာတွင် မွေးပြီး ပုသိမ်သာသနာအတွက် စွမ်းစွမ်းတမန် အလုပ်လုပ်ခဲ့ပါသည်။ ဆရာတော်၏ သက်တော်မှာ ၉၃ နှစ် ၊ ရဟန်းဝါတော်မှာ ၆၆ ဝါ ၊ နှင့် ဆရာတော် ဝါတော် ၅၀ ဝါ ဖြစ်ပါသည်။ ယခု ဆရာတော်သည်ကျန်းမာ ရေးချို့တဲ့လာမှုကြောင့် ဝိုးချဲဖြင့်သာ သွားလာရပါသည်။



ဆရာတော်ကြီး ဂျိုးဇက် မန်းဇေရီမှ ဂျူဘီလီ ကိတ်အား ခွဲနေစဉ်

Pathein OSC

ဓမ္မပညာနှင့် ခရစ်ယာန်အသက်တာ ခရိုင်ရာ ဓမ္မအသိပညာ နှီးနှောဖလှယ်ပွဲ



မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းဖြစ် တက္ကသိုလ် မှ ဦးစီးကျင်းပသော "ဓမ္မပညာ နှင့် ခရစ်ယာန်အသက်တာ" ဆိုင်ရာ ဓမ္မ အသိပညာ နှီးနှောဖလှယ်ပွဲ အမှတ်စဉ် (၁) ကို ဘုရားပေးအသက်တာနှင့် လူ့ဂုဏ် သိက္ခာခေါင်းစဉ်ဖြင့် အောက်တိုဘာလ (၁၄) ရက် နေ့တွင် ရန်ကုန်မြို့ရှိ စိန်ဂျိုးဇက် ကက်သလစ်ရဟန်းဖြစ်တက္ကသိုလ် စိန်ဂျွန် ပေါလ် (၂) ခန်းမတွင် ပြုလုပ်ခဲ့ပါသည်။

ဓမ္မသီချင်းကို ကျေးဇူးကာ ဓမ္မ မိတ်ဆွေများ အချင်းချင်း မိတ်ဖွဲ့ကြပြီး ဆွေး နွေးပွဲကို စ တင်ခဲ့သည်။

ဆွေးနွေးပွဲတွင် ရန်ကုန်စိန်ဂျိုးဇက်

ရဟန်းဖြစ်တက္ကသိုလ်၏ ကျောင်းအုပ် ဘုန်း တော်ကြီး Fr. Cyprian Aung Win မှ "ဘု ရားပေးအသက်တာနှင့် လူ့ဂုဏ် သိက္ခာ" ခေါင်းစဉ်ဖြင့် အဓိကပို့ချခဲ့သည်။

စာချပုဂ္ဂိုလ် များဖြစ်ကြသော Fr. Raymond Wai Lin Htan နှင့် Fr. Joseph Kap Tung Nung မှလည်း မိမိတို့ အထူး ပြုထားသောဘာသာ ရပ်ရွာထောင့်မှ ထို ခေါင်းစဉ်အောက်တွင် ပါဝင်အားဖြည့် ဆွေး နွေးခဲ့ကြသည်။

ဤ ဓမ္မပညာနှင့် ခရစ်ယာန် အ သက်တာ ဓမ္မ အသိပညာပေး ဟောပြော ပွဲများကို ယခု အမှတ်စဉ် (၁) သာမက အမှတ်စဉ် (၂) အဖြစ် ဇန်နဝါရီလ (၁၃) ၊ ၂၀၁၈ ခုနှစ်တွင် "လူ့ဘဝအသက်တာနှင့် ဘုရားသခင်၏ အကြံအစည်တော်" ခေါင်း စဉ်ဖြင့် တစ်ကြိမ်၊ ထို့နောက် အမှတ်စဉ်(၃) ကို ဖေဖော်ဝါရီလ (၁၀) ရက် ၊ ၂၀၁၈ တွင် "ခရစ်ယာန် အသက်တာနှင့် ဝတ်ပြု ကိုး

ကွယ်ခြင်း" ခေါင်းစဉ်ဖြင့် ရဟန်းဖြစ် တက္က သိုလ် မှ စာချဘုန်းတော်ကြီး များကိုယ်တိုင် မိမိတို့အထူးပြုထားသော ဘာသာရပ် ရှု ထောင့်မှ ပို့ချသွားမည်ဖြစ် ကြောင်းလည်း သတင်းရရှိသည်။

(၂၀၁၇- ၂၀၁၈) ပညာသင်နှစ်အ တွက် ယခု ပထမအကြိမ်မှစတင်ကာ (၃) ကြိမ်သာ ပြုလုပ်နိုင် မည်ဖြစ်သော်လည်း စတင် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကျယ် ပြန့်ကြောင်း ကက်သလစ် ဘာသာ ဝင်များ၏ စိတ်ဝင်စားမှု၊ ပူးပေါင်းပါဝင်မှု တို့ဖြင့် နောက်နှစ်များတွင် တစ်လတစ်ကြိမ် ပြုလုပ် သွားနိုင်ရန်လည်း ရည်ရွယ်ထား ကြောင်း၊ ဘာသာတူများ အားလုံးကိုလည်း ပါဝင်တက်ရောက်ကြဖို့ ဖိတ်ခေါ်ကြောင်း ကျောင်းအုပ်ဘုန်းတော်ကြီး Fr. Cyprian အောင်ဝင်း မှ ပြောကြားခဲ့သည်။

San May New (MDY-RVA)



လစဉ် ၂၄ ရက်နေ့တိုင်း ထုတ်ဝေသည်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ မြန်မာပြည်ခရီးစဉ် အစီအစဉ်

၂၇ ရက် နိုဝင်ဘာ ၂၀၁၇ မွန်းလွဲပိုင်း

- ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခြင်း
- လေဆိပ်တွင် ကြိုဆိုခြင်း အခမ်းအနား ရှိမည်ဖြစ်ပြီး ဘာသာဝင်များမှ လေဆိပ်တွင်လည်းကောင်း၊ လေယာဉ်ကွင်းမှ ဂိုဏ်းချုပ်ဆရာတော်ကြီး အိမ်တော်အထိ လမ်းတလျှောက် ကြိုဆိုနှုတ်ဆက်ကြရန် ဖိတ်ခေါ်ထားပါသည်
- ဂိုဏ်းချုပ်ဆရာတော်ကြီးအိမ်တော် တွင် နားနေခြင်း

၂၈ ရက် နိုဝင်ဘာ ၂၀၁၇ မွန်းလွဲပိုင်း

- နေပြည်တော်သို့သွားရောက်ခြင်း
- အနီးအနားရှိ ဘာသာဝင်များမှ နေပြည်တော် လေဆိပ်တွင် ကြိုဆိုမည်
- နိုင်ငံတော် သမ္မတ အိမ်တော်တွင် ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြိုဆိုဂုဏ်ပြုခြင်း
- သမ္မတကြီးနှင့် တွေ့ဆုံခြင်း
- နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် တွေ့ဆုံခြင်း
- အစိုးရအဖွဲ့ဝင်များ၊ သံတမန်များနှင့် လူမှုရေး အဖွဲ့အစည်းခေါင်းဆောင်များအား မိန့်ခွန်းပြောကြားခြင်း

၂၉ ရက် နိုဝင်ဘာ ၂၀၁၇ နံနက်ပိုင်း

- ကျိုက္ကစံကွင်းတွင်း လူထု ပရိတ်သတ်နှင့် မစ္စားပူဇော် ဝတ်ပြုဆုတောင်းခြင်း
- မစ္စားပူဇော်ခြင်း မစတင်မှီ ပုပ်ရဟန်းမင်းကြီးက လူထု အကြား လှည့်လည်ကာ သားသမီးများအား နှုတ်ဆက်မည်
- မြန်မာနိုင်ငံတဝှမ်းရှိ ကက်သလစ် ဘာသာဝင်များ၊ ရဟန်း၊ သီလရှင် များ ပါဝင်နိုင်သလောက် ပါဝင်ကြ ရန် ဖိတ်ခေါ်ထားပါသည်

မွန်းလွဲပိုင်း

- ကမ္ဘာအေးတွင် နိုင်ငံတော် သံယာ မဟာ နာယက ဆရာတော်ကြီးများ နှင့် ချစ်ကြည်ရေး အလည်အပတ် သွားရောက်ခြင်း

ညနေ

- စိန့်မေရီ ကာသီဒြယ်တွင် မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်များနှင့် တွေ့ဆုံခြင်း

၃၀ ရက် နိုဝင်ဘာ ၂၀၁၇ နံနက်ပိုင်း

- စိန့်မေရီ ကာသီဒြယ်တွင် လူငယ်များနှင့်အတူ မစ္စားပူဇော် ဝတ်ပြု ဆုတောင်းခြင်း

မွန်းလွဲပိုင်း

- ပြန်လည်ထွက်ခွာခြင်း
- ဘာသာဝင် သမီးများမှ လေဆိပ် သို့ လိုက်ပါပို့ဆောင် နှုတ်ဆက် ကြမည်။

နီးကပ်လာသည့်အချိန်တွင် အစီအစဉ်၏ အချိန်နာရီအတိအကျကို ထုတ်ပြန် အသိပေးပါမည်

ပုပ်ရဟန်းမင်းကြီး အမတ် ကာဒီနယ် ချားလ်စ်ဘို၏ ဆန္ဒ



ကျွန်ုပ်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ သူတွေအနေနဲ့ ပုပ်ရဟန်းမင်းကြီးကို တွေ့မြင်ရဖို့ဆိုတာ ဘယ်လိုမှ စဉ်းစားထားလို့မရနိုင်တဲ့ အခွင့်အရေးတစ်ခု။ အိမ်မက်တောင်မက်ဖူးကြမှာမဟုတ်ဘူး။

အခု ဒီအခွင့်အရေးကို မြန်မာပြည်သူပြည်သားတွေရကြတယ်။ ဘာအတွက်ကြောင့်မှ ဒီအခွင့်အရေးကို လက်လွတ် မဆုံးရှုံးစေချင်ပါဘူး။ ဒါကြောင့် အားလုံးအတွက် လွယ်လွယ်ကူကူ ဖြစ်အောင် စီစဉ်ပေးကြပါ။ နောက်ဆုံးရက်တွေဘာတွေ သတ်မှတ်တာကိုလည်း ပြန်သုံးသပ်ကြပါဦး။ ဖြစ်နိုင်ရင် နောက်ဆုံး အချိန်ထိ အခွင့်အရေးပေးပြီး ဝင်နိုင်အောင် လုပ်ပေးစေချင်တယ်။ မလိုအပ်တဲ့ အခက်အခဲတွေကြောင့် လူတွေကို တားဆီးပိတ်ပင်တာမျိုး မဖြစ်စေချင်ပါဘူး။ တာဝန်ရှိသူတွေ အနေနဲ့ နည်းလမ်းတွေ ရှာဖွေကြပါဦး။ ကျောင်းထိုင်ဘုန်းတော်ကြီးများ အနေနဲ့လည်း ဘာသာဝင် သားသမီးတွေကို အားပေးကြပါ။ ကူညီကြပါ။

ဘာသာဝင် သားသမီးတိုင်းကိုလည်း ဒီအခွင့်အရေးကို အကောင်းဆုံး ရယူကြပါ လို့ တိုက်တွန်းချင်တယ်။ ဘုရင်ကြီးက သူ့သားတော်ရဲ့ မင်္ဂလာဆောင်ပွဲကို ဖိတ်ကြားခဲ့ပေမဲ့ ဆင်ခြေ မျိုးစုံ ပေးပြီး ငြင်းဆန်ကြတဲ့ သူတွေလို မဖြစ်ကြပါနဲ့။ ဒီအခွင့်အရေးမျိုးက နောက်ထပ် ရဖို့မလွယ်တော့ပါဘူး။ ကျွန်ုပ်တို့ဟာ ပုပ်ရဟန်းမင်းကြီးအပေါ်မှာ သဒ္ဓါစိတ်ထက်သန်ကြောင်းပြကြပါစို့။

လူငယ်မစ္စားတရားက ဘုရားကျောင်းကျဉ်းတဲ့အတွက် ဘုရားကျောင်းထဲဝင်ရမယ့်လူငယ်ကိုသာ ရွေးချယ်ကန့်သတ်ပါ။ ဘုရားကျောင်းဝင်းထဲမှာ နေရာအပြည့်ယူပါ။ ကျွန်ုပ်ကျောင်းဖက်ကိုလည်း လူငယ်တွေအတွက် ဖွင့်ပေးမယ်။ လမ်းပေါ်မှာအထိ လှုံ့ထွက်နေပါစေ။ လူငယ်တွေကို ပါဝင်ခွင့်ပြုပါ။ မကန့်သတ်ပါနဲ့။ ဘယ်နေရာ ဘယ်အချိန်မှာ လူငယ်တွေ ဝင်ခွင့် လက်မှတ်ယူရမလဲ ဆိုတာ အသိပေးပါ။ ဖြစ်အောင် စီစဉ်ပေးပါ။

လစဉ် ၂၄ ရက်နေ့တိုင်း ထုတ်ဝေသည်

ပုပ်ရဟန်းမင်းကြီး ခရီးစဉ် ဖြစ်မြောက်ရေးအတွက် ဗဟိုကော်မတီ၏ ပြင်ဆင် ဆောင်ရွက်ထားခြင်းများ

ခရီးစဉ်အတွက် အင်တိုက်အားတိုက် ဝိုင်းဝန်း လုပ်ဆောင်ကြတာတွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ အချိန်တွေပေးကြတယ်၊ ငွေကြေးတွေ ဝိုင်းဝန်းပံ့ပိုးကြတယ်၊ လုပ်အား တွေ ပါဝင်ကြတယ်။ အခုချိန်မှာ ခရီးစဉ်အတွက် အစီအစဉ်တွေဟာ တော်တော်ကို ပုံစံဝင် နေပါပြီ။ အထူးသဖြင့် အစိုးရနဲ့ တွဲပြီး လုပ်ကြရတဲ့ အစီအစဉ်တွေမှာ နှစ်ဦးနှစ်ဖက် နား လည်မှုတွေ ရပြီးနေပါပြီ။ အားလုံး အဆင်သင့်ဖြစ်နေပါပြီ။ မကြာခင် အသေးစိတ် ပြင်ဆင်မှုတွေ ဆက်ပြီး လုပ်ဆောင်မှာဖြစ်ပါတယ်။

ဒီလို ရတောင့်ရဲ့ အခွင့်အရေးကို သားသမီး အားလုံး တယောက်မကျန် ရယူ စေချင်ပါတယ်။ အဆင်မပြေလေးတွေအတွက် သည်းခံပြီး ပါဝင်ကြပါ။ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင် နေကြပါတယ်။



ဆရာတော် ဂျွန် စောယောဟန်



Fr. Maurice ညွန့်ဝေ

ဆောက်လုပ်ရေးနှင့် နေရာပြင်အလှဆင်ရေး ကော်မတီ



Fr. Dominic သက်တင်

၂၉ ရက်နေ့ ကျိုက္ကစံကွင်းမှာ ကျင်းပမယ့်မိစ္ဆာ အ တွက် ကွင်းကို ပြင်ဆင်မှုတွေ၊ စင်ဆောက် လုပ်ရေး နဲ့အတူ မီးပိုင်းဆိုင်ရာ အသံပိုင်းဆိုင်ရာ တွေကိုပါ လုပ်ဆောင်နေပါတယ်။ LED ဘုတ် တွေကိုလည်း တပ်ဆင်ထားပေးမှာ ဖြစ်တဲ့အတွက် အဝေးမှာ ရှိတဲ့ သူတွေလည်း အနီးကပ် မြင်နိုင်မှာပါ။ အသံမကြား ရတာမျိုး မဖြစ်ရအောင် လည်း ကြိုးစား ဆောင်ရွက် နေပါတယ်။

အသင်းတော်ရဲ့ ဝတ်ပြုကိုးကွယ်ခြင်းဥပဒေနဲ့ ကိုက် ညီအောင်လည်း အစစအရာရာကို ပြင်ဆင်ဆောင် ရွက်ရမှာ ဖြစ်ပါတယ်။

ဝတ်ပြုကိုးကွယ်ခြင်းမှာ အသုံးပြုမယ့်သင်္ကန်း၊ ဘုရား စင်၊ အသုံးအဆောင်ပစ္စည်း အားလုံးကို တာဝန်ယူ ပြင်ဆင်နေပါတယ်။

ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ ကော်မတီ



Fr. Jerome သားရီ



Fr. Anthony လင်းခွီရိုင်း



Fr. Nicodemus

ပုပ်ရဟန်းမင်းကြီးဟာ မိစ္ဆာတရား ၂ ခါ ဟောမှာ ဖြစ်ပါတယ်။ ကျိုက္ကစံကွင်းမှာ ပရိတ်သတ် သုံးသိန်းလောက်ရှိမယ်လို့ ခန့်မှန်းထားတဲ့အတွက် ကိုယ်တော်မြတ် ဝေဖို့ ဘုန်းကြီးတွေလည်း အများကြီးလိုပါတယ်။ စည်းမျဉ်းစည်းကမ်းနဲ့ အညီဖြစ်ဖို့ အားလုံးအစဉ်ပြေဖို့အတွက် အသုံးပြုမယ့် ဘာသာစကားကအစ ပြင်ဆင်ထားပါ တယ်။ သီချင်းဆိုဖို့က အလွန်အရေးပါတဲ့အတွက် ကွိုင်ယာကို အကောင်းဆုံး ပြင် ဆင်ဖို့လိုပါတယ်။

မှတ်ပုံတင်ရေး၊ ကြိုဆိုနေရာချထားရေး ကော်မတီ

၂၉ ရက်နေ့ ကျိုက္ကစံကွင်းမှာ ကျင်းပမယ့် မိစ္ဆာအတွက် စာရင်းပိတ်ပြီဆိုတာ မဟုတ်ပါဘူး။ ဖွင့်ထားဆဲပါ။ ခန့်မှန်းလူဦးရေ ရနိုင်ဖို့အတွက် သာသနာတိုင်းက လူဦးရေ စာရင်းကို အောက်တိုဘာ ၃၀ ရက်နေ့မှာတော့ ကျနော်တို့ဆီပို့ပေးဖို့ မေတ္တာ ရပ်ခံပါတယ်။ ပါဝင်ချင်တဲ့သူတွေအတွက် စာရင်းကိုတော့ ဆက်ပြီး ဖွင့်ထားပေးစေချင် ပါတယ်။ ဝင်ခွင့် လက်မှတ်တွေကို သက် ဆိုင်ရာ သာသနာ အသီးသီးကို အချိန်တန်ရင် ပို့ပေးမှာပါ။

သာသနာတိုင်းက ရောက်လာမယ့် သူတွေအတွက် တည်းခိုရန်နေရာတွေ ပြင်ဆင်ပေးပါမယ်။ စားရေး သောက်ရေး အတွက် သက်သာဆိုင်တွေ စီစဉ်ပေးထားမှာပါ။ ကားတွေ မြို့တွင်း ဝင် ခွင့်ရဖို့လည်း ညှိနှိုင်းဆောင်ရွက်ပေးမှာပါ။ မြို့တွင်းသွားလာ ရေးအတွက်လည်း ကားတွေ စီစဉ်နေပါတယ်။

ကွင်းအတွင်း ဝင်ရောက်ဖို့ကိုလည်း နိုဝင်ဘာလ ၂၈ ရက် ညသန်းခေါင်ယံအချိန်ကစဖွင့်ထားပေးမှာပါ။ ကွင်းအတွင်းမှာ နေရာ ထိုင်ခင်း အစဉ်ပြေရေး၊ သောက်ရေး အိမ်သာ စသဖြင့် အလုံအလောက် စီစဉ်ထားပါတယ်။ လုံခြုံရေးအတွက် နဲ့ အချို့အပိုင်းလေး တွေမှာ လုပ်ဆောင်ရတာ နည်းနည်း ကသီပေမဲ့ အားလုံး ဝိုင်းဝန်းပူးပေါင်း ပါဝင်ကြမယ်ဆိုရင် အဆင်ပြေမှာပါ။

အခက်အခဲလေးတွေစဉ်းစားပြီး မလာတာမျိုး မဖြစ်ပါစေနဲ့။ ကြွရောက်လာကြဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။



Fr. Joseph မောင်ဝင်း

ကျန်းမာရေး ကော်မတီ



ဒေါက်တာ ဘော့စကို

ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးဖို့လူအင်အား ပစ္စည်းအင်အားတွေကို လုံလောက်အောင် ပြင် ဆင်ထားပါတယ်။ လိုအပ်မယ့် ဆေးဝါးတွေ၊ ဆေး ဝန်ထမ်းတွေ၊ အရေးပေါ်လူနာတင်ယာဉ်များကို လည်း စီစဉ်ထားပါတယ်။

ပွဲတော်ကို လာတဲ့လူတွေအနေနဲ့ ကျန်းမာရေးကို ဂရုစိုက်စေချင်တယ်။ လိုအပ်လာရင် ဆေးကုသ ပေးနိုင်ဖို့ ကျန်းမာရေး မကောင်းသူတွေအနေနဲ့ ကိုယ့်ကျန်းမာရေးမှတ်တမ်းကို ကိုယ်နဲ့ တပါတည်း ထားရှိသင့်တယ်။

မီဒီယာ နှင့် သတင်းထုတ်ပြန်ရေး ကော်မတီ

ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ် တစ်ခုလုံးကို တီဗီ ကနေ တိုက်ရိုက်ထုတ်လွှင့်နိုင်ဖို့ စီစဉ်နေပါ တယ်။ SKYNET ရဲ့ အကူအညီရဖို့ ညှိနှိုင်းနေပါ တယ်။ သတင်းသမားအားလုံး စည်းစနစ်ကျကျ သတင်းယူနိုင်ဖို့ကိုလည်း စီစဉ်ထားပါတယ်။ ခ ရီးစဉ်တစ်ခုလုံးကို ရုပ်သံနဲ့ အကောင်းဆုံး မှတ် တမ်း တင်ထားမှာပါ။ ဘာသာဝင်တွေက တီဗီ ကနေပဲ ကြည့်မယ်ဆိုတဲ့ စိတ်မျိုးမထားဘဲ ကိုယ်တိုင်ပါဝင် အင်းအားပြဖို့တော့ လိုအပ် ပါတယ်။



Fr. Mariano စိုးနိုင်

ဗဟိုရဟန်းမင်းကြီး ခရီးစဉ်အတွက် ပြုလုပ်ခဲ့သည့် ညှိနှိုင်း ဆွေးနွေးပွဲများ



၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ တွင် ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် ကျောင်းတိုက်၌ သာသနာ အသီးသီးမှ ဆရာတော်ကြီးများ၊ ကိုယ်စားလှယ် ရဟန်း နှစ်ပါး စီ ဖြင့် ကျင်းပပြုလုပ်ခဲ့သော ဆွေးနွေးပွဲ ဤဆွေးနွေးပွဲတွင် ကဏ္ဍအလိုက် ကော်မတီများ ခွဲခြား၊ တာဝန်များ ခွဲဝေခြင်း တို့ကို ပြုလုပ်ပြီး ကော်မတီအလိုက် လုပ်ငန်းများကို ဆွေးနွေးခဲ့သည်။ ကော်မတီ၏ လုပ်ငန်းစဉ်များကိုလည်း တင်ပြဆွေးနွေးခဲ့ကြသည်။



ပထမဦးဆုံး အစည်းအဝေး ဖြစ်သောကြောင့် ဆုံးဖြတ်ချက်များ အတည် မပြုနိုင်ခဲ့သေးပဲ၊ ကော်မတီအလိုက် ဆက်လက်လုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်။



၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့ တွင် ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် ကျောင်းတိုက်၌ သာသနာ အသီးသီးမှ ဆရာတော်ကြီးများ၊ ကိုယ်စားလှယ်များ ဗဟိုကော်မတီမှ တာဝန်ခံများ ပါဝင် တက်ရောက်သော ဆွေးနွေးပွဲ

မှတ်ပုံတင်ရေး ကြိုဆိုနေရာ ချထားရေး ကော်မရှင်၏ တာဝန်အတွင်း ကြိုးစား ဆောင်ရွက် ခဲ့သောရလဒ် ကောင်းများကြောင့် ရန်ကုန်သို့ လာရောက်ကြမည့် နယ် အဝေးမှ ဧည့်သည်တော်များအတွက် နေရာထိုင်ခင်း၊ စားသောက်ရေးနှင့် သွားလာရေး တို့အတွက် အဆင်ပြေမှု များစွာရှိခဲ့သည်။ ထို့ကြောင့် နယ်မှ လာရောက်မည့် ဧည့်သည်စာရင်းကို ပေးပို့ထားကြရန်၊ ရောက် လာမည့် ဧည့်သည်များအတွက် အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်စေရန် စီစဉ်ပေးမည်ဟု ရလဒ် ထွက်ပေါ်ခဲ့သည်။



ဆောက်လုပ်ရေး၊ ဝတ်ပြုကိုးကွယ်ခြင်း၊ ကျန်းမာရေးနှင့် လုံခြုံရေးတို့သည်လည်း အားလုံးအသင့်အနေအထား တွင် ရှိနေပြီဖြစ်သည်။

ဘာသာသူများ စိတ်ကြောင့်ကြမှု မရှိဘဲ ပါဝင်ကြရန် အတွက် မီဒီယာ အဖွဲ့မှ ပိုမို လုပ်ဆောင်ရန် လမ်းညွှန် ခဲ့သည်။ ဆိုရှယ် မီဒီယာများသာမက အခြားနည်းလမ်း များဖြင့်လည်း စိတ်ဝင်စားမှု မြင့်မားလာအောင် လုပ်ဆောင်ကြရမည်။

ဘာသာဝင်များ လာရောက်ပါဝင်ရေး၊ ရောက်လာသူ များအတွက် အဆင်ပြေစေရေးတို့သည် အစည်းအဝေး ၏ အဓိက ဆွေးနွေးခြင်းဖြစ်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ခရီးစဉ်အတွက် ကြိုတင်စီစဉ်မှုများ

၂၀၁၇ ခုနှစ် ဇွန်လ ဒုတိယ အပတ်တွင် ပုပ်ရဟန်းမင်းကြီးက မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်မည်ဟု ဆရာတော်ကြီး များအဖွဲ့ချုပ်သို့ အသိပေးခဲ့သည်

၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၃ ရက် နေ့တွင် ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်အတွက် ပြင်ဆင်ဆောင်ရွက်ရန် ကနဦး အစည်းအဝေးကို ရန်ကုန် ဝိန်းချုပ်ဆရာတော်ကြီး ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်

၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၅ ရက် နေ့တွင် ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ် ဝိန်းချုပ် ဆရာတော် ပေါလ် ချန်းအင်နမ်နှင့် ဗဟိုကော်မတီ တို့ ကက်သလစ် ဆရာတော်ကြီးများ ကျောင်းတိုက် တွင် တွေ့ဆုံခဲ့ပြီး လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့သည်။

၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၀ မှ ၂၃ ရက်နေ့များတွင် ဗာတီကန်မှ ရှေ့ပြေးကိုယ်စားလှယ် အဖွဲ့ ရောက်ရှိလာပြီး နေပြည်တော် နှင့် ရန်ကုန်မြို့ များသို့ လှည့်လည် ကြည့်ရှုကာ လိုအပ်သည့် ညှိနှိုင်းမှု များ လုပ်ဆောင်ခဲ့ပြီး ခရီးစဉ်ကို အတည်ပြုခဲ့သည်။



၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၅ ရက် နေ့တွင် စီဘီစီအမ်၌ အစည်းအဝေး ပြုလုပ်ခဲ့စဉ် (ခါတ်ပုံ - CBCM-OSC)

ဤ အစည်းအဝေးတွင် ရဟန်းမင်းကြီး၏ ခရီးအတွက် ရဟန်းမင်းကြီး၏ ဆန္ဒအတိုင်း အချိန်ဇယားအကြမ်းရေးဆွဲခြင်း ခရီးစဉ်၏ ဆောင်ပုဒ် နှင့် အမှတ်တံဆိပ် ကို သုံးသပ်ရွေးချယ်ခြင်း စသည်တို့ လုပ်ဆောင်ခဲ့သည်။ (၂၅ ဇူလိုင် ၂၀၁၇)



၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၂ ရက် နေ့တွင် ဗာတီကန်ရှေ့ပြေးအဖွဲ့နှင့် အမှတ်တရ (ခါတ်ပုံ - CBCM-OSC)

ရှေ့ပြေးအဖွဲ့သည် မြန်မာပြည် အသင်းတော်နှင့် လည်းကောင်း နိုင်ငံတော် အစိုးရနှင့်လည်း ကောင်း တွေ့ဆုံကာ ရဟန်းမင်းကြီး ခရီးစဉ်၏ သဘောသဘာဝနှင့် လိုက်နာ ဖြည့်စွက်ရမည့် အရာများကို ရှင်းလင်းပြောပြခဲ့သည်။ မြန်မာပြည်သည် ရဟန်းမင်းကြီး လာရောက် လည်ပတ်ရန် အဖက်ဖက်တွင် အရည်အသွေး ပြည့်မှီသော နိုင်ငံတစ်ခုဖြစ်ကြောင်း ဤ ရှေ့ပြေး အဖွဲ့က လက်ခံ အတည်ပြု ပေးခဲ့သည်။ နိုင်ငံတော် အစိုးရနှင့် သဘောတူညီမှု ရယူပြီး ဩဂုတ်လ ၂၈ ရက် မြန်မာစံတော်ချိန် နေ့လည် ၂ နာရီတွင် ပုပ်ရဟန်းမင်းကြီး ခရီးစဉ်ကို တရားဝင် ထုတ်ပြန်ကြေငြာခဲ့သည်။

ကျိုက္ကစံကွင်းတွင် ကျင်းပပြုလုပ်မည့် မစ္စတာအတွက် သီချင်း တိုက်ခြင်းစတင်

ပုပ်ရဟန်းမင်းကြီး၏ မြန်မာပြည် ခရီးတွင် အထိအထိပ် အခမ်းအနားမှာ နိုဝင်ဘာ ၂၉ ရက် ဘာသာဝင် သားသမီး များ နှင့် အတူ မစ္စတာပူဇော်ကာ ပြုလုပ်မည့် ဝတ်ပြုဆုတောင်းခြင်း အခမ်းအနား ဖြစ်သည်။ ထို့ကြောင့် ထိုအခမ်းအနားအတွက် ပြင်ဆင်ခြင်းသည် အားလုံးသော ပြင်ဆင်ခြင်းထဲတွင် အဓိက အကျဆုံးဖြစ်သည်။

မစ္စတာတရားတော်မြတ် အတွင်း သီဆို ကျေးဇူးမည့် မေ့တေးသီချင်းများကို ၂၀၁၇ ခု အောက်တိုဘာ ၂၀ ရက် နေ့တွင် ရန်ကုန်မြို့ရှိ စိန်ကျီးဇက် ရဟန်းဖြစ် တက္ကသိုလ်၌ စတင် ကျင့်ခဲ့ကြသည်။

ကျိုင်းယာကို ရဟန်း ဖြစ်သင် ကျောင်းမှ စာချရဟန်း ဖါသာရ် ဂျေရမ်း သားရီမှ ကြီးမှူးမည်ဖြစ်သည်။ သီချင်းဆိုကြ

မည့်သူများမှာ ရဟန်းဖြစ် တက္ကသိုလ်မှ ရဟန်းလောင်း ကိုရင် ၁၅၀ ပါးနှင့် ဝိန်းချုပ် ပေါင်း စုံမှ စတင် အပါး ၁၀၀ တို့ဖြစ်သည်။

"လူတိုင်း လိုက်ဆိုနိုင်ဖို့ ရည်ရွယ်ပြီး သီချင်းတွေကို အများသိတဲ့ သီချင်းတွေပဲ ရွေးထားပါတယ်။ ဆိုဖို့ ခက်တာ မပါဘူး။ မြိုင်မြိုင်ဆိုင်ဆိုင် ဆိုကြဖို့ အတွက်သာ ကျင့်ကြရမှာပါ" ဟု ဖါသာရ် ဂျေရမ်းက ရှင်းပြသည်။

မစ္စတာ တရားတွင် ဆိုမည့် သီချင်းများကို ကြိုတင် အသံသွင်းကာ ဗာတီကန်သို့ ပေးပို့ထားပြီဖြစ်ကြောင်း ဝတ်ပြုကိုးကွယ်ခြင်း ကဏ္ဍကို တာဝန်ယူထားသော ဖါသာရ် အန်ထော်နီ က ရှင်းပြခဲ့သည်။

နိုဝင်ဘာ ၃၀ ရက်နေ့ စိန့်မေရီတွင်



ပြုလုပ်မည့် မစ္စတာတရားအတွက် ဖါသာရ် နီကောဒေမူးစ် က ဦးဆောင်တာဝန်ယူမည် ဖြစ်သည်။ ကျိုင်းယာကို လူငယ်များနှင့်သာ

အဓိက ဖွဲ့စည်းမည်ဖြစ်သည်။ လူငယ်ကော်မရှင် ဖွဲ့စည်းစာမျက်နှာတွင်လည်း အမည် စာရင်းကို ဖော်ပြထားသည်။ (CBCM-OSC)

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ပုဂံရဟန်းမင်းကြီး ခရီးစဉ် ဖြစ်မြောက်ရေး ကော်မတီ တွေ့ဆုံ

ရန်ကုန်၊ ၁၇ အောက်တိုဘာ ၂၀၁၇
ပုဂံ ရဟန်းမင်းကြီး ခရီးစဉ် ဖြစ်
မြောက်ရေး ကော်မတီသည် ရန်ကုန်တိုင်း
ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦး

ဆောင်သော အစိုးရအဖွဲ့ထံ နံနက် ၁၀
နာရီအချိန်တွင် သွားရောက် တွေ့ဆုံ ဆွေး
နွေး ခဲ့ကြသည်။
ခရီးစဉ်ဖြစ်မြောက်ရေး ကော်မတီ

မှ ပြင်ဆင်လုပ်ဆောင်လျက်ရှိသည်များကို
တင်ပြပြီး ဝန်ကြီးချုပ်မှ လက်ခံဆွေးနွေးကာ
လိုအပ်သည့် အကြံဉာဏ်များပေးခဲ့သည်။
ခရီးစဉ် ဖြစ်မြောက်ရေး ကော်မတီ

က သာသနာ အသီးသီးမှ ရောက်ရှိလာကြ
မည့် ဧည့်သည်များ အတွက် နေရာထိုင်ခင်း၊
သွားလာရေးနှင့် လုံခြုံရေး ကိစ္စရပ်များ တင်
ပြဆွေးနွေးခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့မှ အတတ်နိုင်ဆုံး ကူညီပေးမည်
ဖြစ်ပြီး အတူ ပူးပေါင်း လုပ်ဆောင်ရန်လည်း
မှာကြားခဲ့သည်။

ယာဉ်လမ်းကြောင်းများ ရှင်းလင်း
ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေး၊
ကျိုက္ကစံကွင်း ပြုပြင် ဆောက်လုပ်ရေး တို့
ကို လည်း တင်ပြခဲ့သည်။

လေယာဉ်ကွင်းတွင် ပုဂံရဟန်းမင်း
ကြီး ဆိုက်ရောက်ချိန်မှစကာ ပြန်လည်ထွက်
ခွာသည်အထိ ရုပ်မြင်သံကြားမှ တိုက်ရိုက်
ထုတ်လွှင့်နိုင်ရေး၊ သတင်း ရယူရာတွင် စ
နစ်တကျဖြင့် အစဉ်ပြေစွာရယူနိုင်ရေးတို့ကို
လည်း ထည့်သွင်းဆွေးနွေးခဲ့သည်။

CBCM-OSC



(ခါတ်ပုံ - ဦးဖြိုးမင်းသိန်း ဖေ့စ်ဘွတ်)

ရဟန္တာ ပါဒရေးပီးအိုပွဲ ပထမဆုံးအကြိမ်ကျင်းပ

မန္တလေးဂိုဏ်းချုပ်သာသနာ။

မန္တလေးဂိုဏ်းချုပ်သာသနာ အ
တွင်းရှိ ပြင်ဦးလွင် စိန်အလွိုက်ယုက်(စ်)
အခြေခံရဟန်းဖြစ်သင်ကျောင်းတွင် ရဟန္တာ
ပါဒရေးပီးအိုပွဲတော်ကို ၂၀၁၇ စက်တင်ဘာ
လ(၁၃-၂၃) ရက်ထိ နိဗ္ဗိနား ကိုးရက်တိုင်ပြု
လုပ်၍ ကျင်းပခဲ့ပါသည်။

ရဟန္တာ ပါဒရေးပီးအိုပွဲတော်နေ့
အကြို မစ္စားတရားတော်မြတ်ကို စက်တင်
ဘာလ (၂၂) ရက်နေ့ ညနေတွင် ပြုလုပ်ခဲ့
ပါသည်။ မစ္စားတရားတော်တွင် ဆရာတော်
ကြီးများ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊
ကိုရင်များနှင့် ရန်ကုန်၊ လွိုင်ကော်၊ တောင်ငူ
၊ပုသိမ်၊ မြောင်းမြစသည့် ရပ်နီးရပ်ဝေးမှ
ဘာသာတူများ တစ်ထောင်ကျော် ပါဝင်
တက်ရောက်ခဲ့ကြပါသည်။

မစ္စားတရားတွင် ဆရာတော်ကြီး
နီကာလားစ်မန်ထန်းမှ ဩဝါဒတရားရေး
အေးတိုက်ကျေးရာတွင် "ပါဒရေးပီးအို ပွဲ
တော်ကို ကျင်းပခြင်းဟာ ဘုရားသခင်ရဲ့
ချစ်ခြင်းမေတ္တာကိုဖော်ထုတ်တာပဲဖြစ်တယ်
ပါဒရေးပီးအိုအားဖြင့် ဘုရားသခင်ဟာ
ကျွန်ုပ်တို့လူသားတွေကို အမြဲတမ်းချစ်ပါ
တယ်။ ဘာမဆိုလုပ်ပေးဖို့ အဆင်သင့်ရှိပါ
တယ်။ တောင်းလျှင်ရမယ်၊ ရှာလျှင်တွေ့
မယ်၊ ခေါက်လျှင်ဖွင့်မယ် ဆိုတဲ့ ကတိခံချက်
လည်းရှိတယ်။ ဒါတွေကို လက်တွေ့ အ
ကောင်အထည်ဖော်တဲ့နေရာမှာ ရဟန္တာ
တော်တော်များများရှိပါတယ်။ ဒီထဲမှာ
ရဟန္တာ ပါဒရေးပီးအိုဟာလည်း တစ်ပါး
အပါအဝင် ဖြစ်တယ်" ဟု ပါဒရေးပီးအို၏
ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် နာခံ
ခြင်းရှိပုံကို ဩဝါဒတရားရေးအေး တိုက်
ကျေးခဲ့ပါသည်။ ထို့နောက် ညနေပိုင်းတွင်
ဆင်းတုတော်များဖြင့် စီတန်းလှည့်လည်
ကာ ဆုတောင်းခြင်းကို ပြုလုပ်ခဲ့ပါသည်။



ညပိုင်းတွင် ပါဒရေးပီးအိုထံ ယုံ
ကြည်စွာဖြင့် တောင်းလျောက်လျှင်ရသည့်
ကျန်းမာခြင်း၊ စွဲလန်းမှုများမှလွတ်မြောက်
နိုင်ခြင်း၊ သားသမီးရတနာရရှိရေးနှင့် ငွေ
ကြေး အခက်အခဲရှိခြင်းတို့အတွက် မစ္စားတ
ရား(၄)ခုကို အဓိကထားကာ ပူဇော်ခြင်းတို့
ကိုပြုလုပ်ခဲ့ပါသည်။

စက်တင်ဘာလ (၂၃) ရက်နေ့
နံနက်ပိုင်းတွင် ပါဒရေးပီးအိုပွဲတော် မစ္စား
တရားတော်မြတ်ကြီးကို ကျင်းပပူဇော်ခဲ့ပါ
သည်။ ပွဲနေ့မစ္စားတရားကို ဆရာတော်ကြီး
ပေါလ်ဖိန်ထုန်းဂရောင်(ငြိမ်း) က ဦးဆောင်
ပူဇော်ခဲ့ပါသည်။ မစ္စားတရားအပြီးတွင်
အလံချခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။

ပါဒရေးပီးအိုကို သဒ္ဓါကြည်ညိုလှ
ရေဝင်းမှ ဘာသာတူတစ်ဦးဖြစ်သူ ဒေါ် Lat-
ti Sha ကလည်းခုလို ပထမဆုံးအကြိမ်အ
ဖြစ် ကျင်းပခြင်းမှာပါဝင်ခွင့် ရတာ တကယ်
ကိုထူးခြားတဲ့ ကျေးဇူးတော်ပါ။ ငါတို့ဟာ
ငါတို့အတွက်ပဲ ဆုတောင်းလို့မရဘူး။ ငါတို့
ဆီမှာ မေတ္တာတောင်းခံနေတဲ့သူတွေ အထူး
သဖြင့်ကျန်းမာခြင်းအတွက် တောင်းခံထား
တဲ့သူတွေကို အထူးဆုတောင်းပေးတယ်။
ပါဒရေးပီးအိုပွဲကိုလာခြင်းဖြင့် ကျေးဇူးတော်
များခံစားရမယ်ဆိုတာကို ယုံကြည်တယ်"
ဟု ပြောပြခဲ့ပါသည်။

ရဟန္တာပါဒရေးပီးအို ပွဲတော်ကို
ယခုကဲ့သို့ နိဗ္ဗိနားပြုလုပ်ကျင်းပခြင်းမှာယခု

အကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး ရှေ့
ဆက်၍ ရဟန္တာပါဒရေးပီးအို ဘုရားဖူးနယ်
မြေစီမံကိန်းတွင် လစဉ်လ၏ နောက်ဆုံး
အပတ်များတွင် ဝတ်စောင့်ခြင်းအစီအစဉ်
ကိုပြုလုပ်ရန် လျာထားပြီး ဧည့်သည်များ
တည်းခိုဆောင်တစ်ခု ဆောက်လုပ်ရန် အစီ
အစဉ်ရှိပါသည်။ ထိုအစီအစဉ်အတွက် အ
လှူငွေများထည့်ဝင်လှူဒါန်းနိုင်ကြောင်းနှင့်
ရဟန္တာပါဒရေးပီးအို ဓါတ်တော်ပါရှိသည့်
ဆင်းတုတော်အား Parish များသို့ လှည့်
လည် အပူဇော်ခံဖို့ရန်အတွက်လည်း ဆရာ
တော်ကြီးမှ လုပ်ဆောင်စေလိုသည့် အ
ကြောင်းကို Fr. Solomon က ရှင်လင်း
တင်ပြခဲ့ပါသည်။

Pinky (MDY-OSC)



ပုပ်ရဟန်းမင်းကြီး ကြွရောက် လည်ပတ်ခြင်းသည် ကျွန်ုပ်တို့ တစ်ဦးစီအတွက် ဘုရားသခင်၏ ထူးခြားသော ကျေးဇူးတော်အချိန်အခါ ဖြစ်သည်။ ဤကျေးဇူးတော်ကို မသိကျိုးကျွံပြု ငြင်းပယ်လိုက်ရင် ဆုံးရှုံးရမည့်သူဟာ ကိုယ်ပါပဲ။

စိန်ဗင်းဆင်းဒီပေါလ်ပွဲနေ့ကျင်းပ

ပုသိမ်သာသနာ

ပုသိမ် ကက်သလစ်သာသနာ ပုသိမ် စိန်ဗင်းဆင်းအသင်းမှ ၂၀၁၇ စက်တင်ဘာလ (၉) ရက်နေ့တွင် ကျရောက်သော စိန်ဗင်းဆင်း ပွဲနေ့ကို စိန်ပီတယ် ဘုရားကျောင်းတွင် ထိုနေ့နံနက် ၆ နာရီ၌ မွန်စီညော်ဝီးဖရက်မြင့်စိုးနှင့် ဘုန်းတော်ကြီးလေးပါးတို့က မွှားပူဇော်ပေးပါသည်။

မွန်စီညော်မှ စိန်ဗင်းဆင်း၏ အထူးပွဲကို ဝေမျှပေးပါ သည်အဖွဲ့ဝင်များကိုလည်း အားပေးစကား ပြောကြားပေးပါသည်။

ဘုရားကျောင်း အဆင်းတွင် ပေါင်မုန့်များ ဝေငှပါသည်။ ထို့ နောက် အဖွားဆောင်သို့ အလှူငွေ ၂၀၀၀၀ ကျပ်နှင့် ပေါင်မုန့်များ လှူဒါန်းခဲ့ပါသည်။ ထို့ပြင် မကျန်းမာသော ဘာသာဝင်အမျိုးသမီးတစ်ဦးကို လည်းဆေးဘိုး ၁၀၀၀၀ ကျပ် ကိုလည်း လှူဒါန်းခဲ့ပါသည်။

နန့်ဂျူလိုင်အေး (ပုသိမ်)



စိန်ဗင်းဆင်းဒီပေါလ်အသင်း၏အလှူ

တောင်ငူသာသနာ



တောင်ငူသာသနာ စိန်ဗင်းဆင်းဒီပေါလ်အသင်း လိပ်သိုကွန်ဖရင့်နှင့် ဇလဲကွန်ဖရင့် တို့ပူးပေါင်း၍ ၂၀၁၇အောက်တိုဘာလ ၁ ရက်နေ့တွင် ကျေးဇူးတင် Holy Mass ကိုကျောင်းထိုင် Rev Fr. Daniel Ah Kho မှ ဦးဆောင်ဦးရွက်ကာ ယေဇူးရွှေလုံးတော်ဘုရားကျောင်း၌ ကျင်းပပြုလုပ်ပေးခဲ့ပါသည်။

၎င်းနောက်ခိုင်းအိုဥက္ကဋ္ဌဒေါ်နော်မန်းမေ၊ တောင်ငူသာသနာ SSVF ဝိညာဉ်လမ်းညွှန် Sr. B. မြတ်နင်းနွယ်၊ လိပ်သိုမြို့မှ Dr. ဇေယျာဦး၊ ကွန်ဖရင့်နှစ်ခုမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် အမှုဆောင်များတို့သည် လိပ်သိုဆေးရုံရှိလူနာများအား နံနက်စာသွား ရောက်လှူဒါန်းအားပေးခြင်းပြုလုပ်ခဲ့ပါသည်။

ထို့အတူ အုတ်ဖိုကျေးရွာရှိ လူနာ၊ လိပ်သိုမြို့ရှိသက်ကြီးရွယ်အိုလူနာများ၊ ရွှေနန်းကလေးကျေးရွာရှိ လူနာနှင့် သက္ကတလိုကျေးရွာရှိလူနာများ တို့အား သွား ရောက်လှူဒါန်းခြင်း၊ ဆေးကုသခြင်းနှင့် ဆုတောင်းအားပေးခဲ့ကြပါသည်။ အဆိုပါ အစီအစဉ်တွင် ပါဝင်သူ (၃၅) ဦးခန့် ရှိပါသည်။

ဒက်ဇူးမယ်(ISR)

စိန်ဗင်းဆင်းဒီပေါလ်အသင်း အစည်းအဝေးနှင့် ပြည်တော်ကောင်စီဥက္ကဋ္ဌသစ် ခန့်အပ်ခြင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ စိန်ဗင်းဆင်းဒီပေါလ်အသင်း၊ SSVF Myanmar ပြည်တော်ကောင်စီ (၆) လပတ်အစည်းအဝေးနှင့် ပြည်တော်ကောင်စီဥက္ကဋ္ဌအသစ် အယ်လ်ဖေါင်းစ် ဦးကျော်မင်းအားအတည်ပြုခြင်း၊ ဝိညာဉ်လမ်းညွှန် Rev Fr. Joseph Mg Win လက်တော်မှသစ္စာဆိုခြင်း၊ သာသနာအသီးသီးရှိ ဥက္ကဋ္ဌများနှင့်ကိုယ်စားလှယ်များရှေ့တွင်ကတိပြု ခြင်းအခမ်းအနားကို ၂၀၁၇ အောက်တိုဘာလ ၇ ရက်နေ့တွင်မေမြို့၊ စိန်မေရီကျောင်းဝင်း၊ မယ်တော်ဂူရှေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာ ရေမွန်ဦးကျော်ဝင်းထံမှ ဥပဒေ စာအုပ်ကို ဥက္ကဋ္ဌအသစ် A. ဦးကျော်မင်း က လွှဲပြောင်းတာဝန် ခံယူခဲ့ပါသည်။ အစည်းအဝေးတွင် အစီရင်ခံစာတင်သွင်းခြင်း၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်း၊ စုပေါင်းမိန့်တင် ပူဇော်ခြင်းနှင့် ဖာတီမာမယ်တော်စိပ်ပုတီးစိပ်ခြင်း ပြုလုပ်ခဲ့ပြီး ပါဝင် တက်ရောက်သူ(၆၅) ဦးခန့်ရှိပါသည်။

ဒက်ဇူးမယ်(ISR)





ပုပ်ရဟန်းမင်းကြီးကိုယ်တိုင် တင်ပူဇော်သော
မစ္စားတွင် ပါဝင်တက်ရောက်ခွင့် ရခြင်း
ထိုမစ္စားတရားတော်မြတ်တွင် ကိုယ်တော်မြတ်ကို
ထိုက်တန်စွာ ပင့်ယူခွင့်ရခြင်းသည် ထူးခြားသော
ကျေးဇူးတော်တစ်ခုဖြစ်သည်



စိန်ထရေဇား သီလရှင်ကျောင်းဆောင်သစ် ဖွင့်လှစ်



မန္တလေး ကက်သလစ် ဂိုဏ်းချုပ် သာသနာအတွင်းရှိ ကျောက်ဆည်မြို့နယ် ဆင်ဖြူကျေးရွာတွင် စိန်ထရေဇားသီလရှင် ကျောင်းဆောင်သစ်ဖွင့်ပွဲကို စက်တင်ဘာလ (၃၀) ရက်နေ့ နံနက် ကိုးနာရီက ဂိုဏ်းချုပ်ဆရာတော်ကြီး နီကောလားစ်မန်ထန်းမှ ဦးဆောင်ကာ မစ္စားတရားတော်မြတ်ပူဇော်၍ ကောင်းချီးပေး ဖွင့်လှစ်ခဲ့ပါသည်။ ပွဲတော်သို့ မန္တလေး သာသနာအတွင်းမှ ဘုန်းတော်ကြီးများ၊ ဂိုဏ်းပေါင်းစုံသီလရှင်များ၊ ကိုရင်များ၊ ဘာသာတူမေ့မိတ်ဆွေများ ပါဝင်ခဲ့ပါသည်။ သီလရှင် ကျောင်းဆောင်သစ်အားဂိုဏ်းချုပ်ဆရာတော်ကြီး နီကောလားစ်မန်ထန်းနှင့်အတူ အလှူရှင်ဦးမြင့်ဝေမှ ဖဲကြီးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။

ဂိုဏ်းချုပ်ဆရာတော်ကြီး နီကောလားစ်မန်ထန်းမှ ဩဝါဒ္ဓါကြားရာတွင် ကျွန်တော်တို့ရဲ့ခေါ်တော်မူခြင်းဟာ ဘုရားသခင်က ကျွန်တော်တို့ကိုချစ်တယ်ဆိုတာ ကျွန်တော်တို့က ပြန်ချစ်နိုင်အောင် ဟောပြောရတာ ကောင်းတဲ့သတင်း ဖြစ်တယ်။ တစ်ဘက်က ဘာရမလည်းဘာပေးမလည်းဆိုတာမျိုးမဟုတ်ဘဲ တစ်ဘက်က တုန်ပြန်တဲ့ မေတ္တာတရားကို ဘယ်လိုလုပ်မလည်း

ဆိုတာက စိန်ထရေဇားရဲ့သာသနာပြုလုပ်ငန်းဖြစ်တယ်။ ဒါကြောင့်မို့ အသေးအဖွဲ့က အစ၊ အချိန်နဲ့ ဥစ္စာပစ္စည်းပိုင်းကအစ ဘုရားသခင်ကို ဘယ်လောက်ချစ်တယ်ဆိုတာ ဖော်ပြတာပါပဲ။ ကျွန်တော်တို့ ချစ်ခြင်းမေတ္တာဆိုတာက အသိဉာဏ်နဲ့လည်းချစ်ရမယ်၊ ဥစ္စာရှိသမျှနဲ့လည်းချစ်ရမယ်၊ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ အစွမ်းသတ္တိရှိသမျှ ဉာဏ်ရှိသမျှနှင့် ချစ်ရမယ်။ ချစ်တတ်ဖို့လိုတယ်။ ကျွန်ုပ်တို့က အဲ့ဒီလိုမျိုးဖြစ်ဖို့ ဘုရားသခင်က ရွေးကောက်လိုက်တာတော့၊ ရွေးချယ်ခံလိုက်ရတဲ့ ရွာတစ်ရွာကတော့ ဆင်ဖြူရွာလေးပဲဖြစ်ပါတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို တာဝန်တော့ပေးပြီ။ ဒါကြောင့် ကျွန်ုပ်တို့ဘက်ကလည်း တုန်ပြန်မှု လိုလိမ့်မည်ဟုဆိုကာ ဆင်ဖြူကျေးရွာတွင် ဘာသာတူများအတွက် စိန်ထရေဇား သီလရှင်အသင်းဂိုဏ်း ချထားပေးခြင်းဟာ ဘုရားရှင်နှင့်အတူ အလှူရှင်များရဲ့ ချစ်ခြင်းမေတ္တာကြောင့်ဖြစ်တယ်ဆိုသည့်အကြောင်းကို ဩဝါဒ တရားရေးအေးတိုက်ကျွေးခဲ့ပါသည်။

အဲ့ဒီနောက် သီလရှင်ကျောင်းဆောင်သစ် အဆောက်အအုံ အလှူရှင်

ဦးမြင့်ဝေမှလည်း ဆင်ဖြူကျေးရွာအတွက် ဒီကနေ့က ဒုတိယ သမိုင်းသစ်တစ်ခုကို လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း၊ ခုလိုဆင်ဖြူကျေးရွာလေး အဘက်ဘက်ကနေတိုးတတ်အောင် ပံ့ပိုးပေးနေခြင်းဟာ ဆင်ဖြူကျေးရွာမှာရှိနေတဲ့ ဘာသာတူညီအစ်ကိုမောင်နှမတွေကို ချစ်တဲ့အတွက်ကြောင့်နဲ့ တိုးတက်စေချင်တဲ့ ရည်ရွယ်ချက်ကြောင့် အခုလို လှူဒါန်းပေးနေခြင်းဖြစ်ကြောင်းကို ပြောကြားခဲ့ပါသည်။

ဆင်ဖြူကျေးရွာဒေသခံ ဘာသာတူတစ်ဦးကလည်း "ခုလိုရွာမှာသီလရှင်ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းပေးတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ အရင်ကဆို ဦးလေးတို့ရွာကို ဇော်ဂျီကနေ စိန်ဂျိုးဇက်သီလရှင်တွေက လာပြီး ဘုရားစကား သင်ကြားပေးခဲ့တယ်။ အခုရွာမှာ သီလရှင်တွေ ရောက်လာပြီဆိုတော့ ဘာသာရေး၊ ပညာရေး ၊ လူမှုရေး အစစတိုးတက်လာမယ်လို့ မြင်ပါတယ်" ဟုပြောပြခဲ့ပါသည်။

စိန်ထရေဇား သီလရှင်ကျောင်းဆောင်သစ်တွင်တာဝန်ကျမည့် စစ္စတာရ်ကြီး ခရစ္စတီးနားကလည်း "အခုလိုဆင်ဖြူ

ကျေးရွာမှာ တာဝန်ချထားခြင်း ခံရတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ ဒီလိုနေရာမျိုးမှာ ရောက်လာရလိမ့်မယ်လို့တစ်ခါမှမတွေးခဲ့ဘူးပါဘူး။ ဘာဖြစ်လို့လည်းဆို တော့ကျွန်မတို့ အသင်းဂိုဏ်းက များသောအားဖြင့် ဟားခါးသာသနာဘက်မှာပဲ သာသနာပြန့်ပွားခြင်းတွေလုပ်တာ အခုကမန္တလေးသာသနာအတွင်းမှာရှိတဲ့ ဒီလိုရွာလေးမှာတာဝန်ကျတော့အရမ်းဝမ်းသာပါတယ်။ ဒီမှာရောက်ပြီဆိုတော့ ဒီရွာရဲ့ဘာသာတူတွေတောင်းတဲ့ မူကြိုကျောင်းလေး ဖွင့်စေချင်တဲ့အတိုင်း ဖွင့်ပေးနိုင်ဖို့ ကြိုးစားသွားမယ် နောက်ပြီးဘာသာတရားမှာ အသိတရား ပိုမိုကြွယ်ဝလာဖို့ လုပ်ဆောင်သွားမယ်နောက်ပြီးကလေးတွေရဲ့ ပညာရေးအပိုင်းမှာ ပံ့ပိုးဖို့လုပ်ဆောင်သွားမယ့်အစီအစဉ်တွေ အများကြီးရှိပါတယ်ဟု"ဆင်ဖြူကျေးရွာတွင် တာဝန်ကျခြင်းအားဖြင့် ဘာသာတူများ အဖက်ဖက်မှ တိုးတက်လာစေရန် လုပ်ဆောင်မည့်အရာများကို ပြောပြခဲ့ပါသည်။

ဆင်ဖြူကျေးရွာသည် ယခင်က ကျောင်းထိုင် ဘုန်းတော်ကြီး၊ သီလရှင်ကျောင်း မရှိသေးသည့် ရွာတစ်ရွာဖြစ်ပါသည်။ ယခုအချိန်တွင် လာလတ်အသင်းဂိုဏ်းမှဘုန်းတော်ကြီး Fr. Patrick Kyaw Lin နှင့်အတူ လက်ထောက်ဘုန်းတော်ကြီးတစ်ပါးအဖြစ် မန္တလေးဂိုဏ်းချုပ်သာသနာမှ Fr. Eugene Chit Soe Oo နှစ်ပါးရှိနေပြီးဖြစ်ကာ ယခုတွင် သီလရှင်ကျောင်းဆောင်သစ်ပါ ဆောက်လုပ်ပြီး စိန်ထရေဇား သီလရှင်အသင်းဂိုဏ်းမှ သီလရှင် (၃)ပါးမှလည်း ၂၀၁၇ခုနှစ် ဒီဇင်ဘာလမှစတင်ကာ ဆင်ဖြူကျေးရွာ ဘာသာတူများ ဝိညာဉ်ရေးအတွက် သာသနာအမှုတော်ကို ထမ်းဆောင်သွားကြမည် ဖြစ်သည်ဟု သိရှိရပါသည်။ ဆင်ဖြူကျေးရွာတွင် စိန်ထရေဇားသီလရှင်ကျောင်းဆောင်သစ်အားဆောက်လုပ်သည့် ကုန်ကျစရိတ်အား ဂျာမနီနိုင်ငံ Archdiocese မှသုံးပုံတစ်ပုံကို လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး ကျန်ကုန်ကျစရိတ်ကို ဦးမြင့်ဝေမှ လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟုသိရှိရပါသည်။

ပင်ကီ (MDY-OSC)

ပုပ်ရဟန်းမင်းကြီး၏ မြန်မာပြည် ခရီးစဉ်အကြောင်း အစဉ်အမြဲသိနေနိုင်ရန် ဖေ့ဘွတ် စာမျက်နှာ

<https://www.facebook.com/PopeinMyanmar/>

ဝက်ဘ်ဆိုက်

<https://popeinmyanmar2017.com/>

တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်



လွိုင်ကော်သာသနာ နန်းမယ်ခုံ တိုက်နယ်တွင် သာသနာပြုကလေးသူငယ်များပွဲကျင်းပ

PMS-COMMISSION



၂၀၁၇ အောက်တိုဘာလ (၁)ရက် နေ့တွင် လွိုင်ကော်သာသနာ နန်းမယ်ခုံ တိုက်နယ်တွင် သာသနာပြုကလေးသူငယ် များပွဲကို ကျင်းပခဲ့ကြပါသည်။ ထိုနေ့သည် သာသနာပြု ကလေးသူငယ်များကို စောင့်ရှောက်ပေးသော ရဟန္တာတစ်ပါးဖြစ်သည့် ရှင်ထရေး၏ ပွဲနေ့ဖြစ်သည်။ ပွဲနေ့တွင် နန်းမယ်ခုံတိုက်နယ်ရှိ သာသနာပြုကလေး သူငယ် ၈၈၇ ဦးတို့သည် တိုက်နယ်ဗဟို ဘုရားကျောင်း (Holy Family)သို့ လာ

ရောက်စုရုံးကြပြီး ဂိုဏ်းအုပ်ဆရာတော်ကြီး စတီးဖင်း တျေးဖဲဦးဆောင်ကာ ရဟန်းမင်း ကြီးဆိုင်ရာသာသနာပြုအသင်းများ ဒါရိုက် တာဘုန်းတော်ကြီး၊ တိုက်နယ် ကျောင်းထိုင် ဘုန်းတော်ကြီးနှင့် ကျောင်းထိုင်အကူ ဘုန်း တော်ကြီး၊ တိုက်နယ်ဗဟိုကျေးရွာမှသာသ ဘုရားနှင့်အတူ မစ္စားတရားတော်မြတ်ကို နံနက် (၇) နာရီတွင် ပူဇော်ခဲ့ကြပါသည်။

မစ္စားတရားတော်မြတ်တွင် ဒါရိုက် တာ ဘုန်းတော်ကြီးမှ ဩဝါဒတရား မြွက်

ကြားရာတွင် " ရှင်ထရေး၏သည် မေ့အာ ဇာနည်တစ်ဦးဖြစ်လိုခဲ့သော်လည်း အခွင့် အရေး မရရှိခဲ့ပေ။ ဘုရားသခင်သည် အ သင်းတော်ထဲ၌ တာဝန်အသီးသီး ခန့်အပ် ရာတွင် တမန်တော်များ၊ ပရောဖက်များ၊ အံ့ ဘွယ် လက္ခဏာပြနိုင်သူများ၊ အနာရောဂါ ပျောက်ကင်းစေနိုင်သူများတို့ကို ခန့်ထားပါ သော်လည်း မိမိသည် မည်သည့်အုပ်စုတွင် မှ မပါဝင်နိုင်သဖြင့် စိတ်မကျေနပ်ခဲ့ပါ။" သို့ ရာတွင် ရှင်ထရေး၏သည် "သင်တို့သည်

ပိုမို မြင့်မြတ်သော ဆုကျေးဇူးတော်များကို ရရှိရန် ကြိုးပမ်းကြလော့။ ငါသည်လည်း သင်တို့အား အမွန်မြတ်ဆုံး လမ်းကို ဖော်ပြ မည်။ (ပ-ကော ၁၂:၃၁)" ကို ဖတ်ရှုဆင်ခြင် ပြီး ချစ်ခြင်းမေတ္တာလမ်းကို ရွေးချယ် ကျင့် ကြံခဲ့ သည်။ သာသနာပြု ကလေးငယ်များ တို့ သည်လည်း ယုံကြည်ကြသည့် အတိုင်း ဝေဒ ဟောပြော၍ ချစ်ခြင်းမေတ္တာ၌ အစေ ခံကြကာ မျှော်လင့်ခြင်း၌ မိတ်သဟာရ ဖွဲ့ကြ ခြင်းဖြင့် "ကူညီရိုင်းပင်း ကလေးများ အချင်း ချင်း" ဆောင်ပုဒ်နှင့်အညီ ကြိုးပမ်း နေထိုင် ကြရန်အားပေးသွန်သင်ခဲ့သည်။

မစ္စားတရားတော်မြတ်ပြီးဆုံးချိန် တွင် မေ့စင်မြင့်၌ တိုင်းရင်းသားအကပြိုင် ပွဲများကို လည်းကောင်း၊ မေ့စင်မြင့်ရှေ့၌ ကလေး သူငယ်များ၏ ငုံ့ပုလွေပြိုင်ပွဲကို လည်းကောင်း ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲ ပြီးဆုံးချိန်တွင် ကြိုတင် ယှဉ်ပြိုင် ထားခဲ့ပြီးသော သမ္မာ ကျမ်းစာ ပြိုင်ပွဲ၊ အကပြိုင်ပွဲနှင့် ငုံ့ပုလွေပြိုင်ပွဲတို့မှ ဆုရရှိသူများအား ဆုအ သီးသီး ချီးမြှင့် ပေးခြင်းနှင့် နေ့လည်စာအ တွက် ထမင်း ထုတ်များအား ဝေငှပေးခြင်းတို့ ကို လုပ် ဆောင်ကြပြီး သာသနာပြုကလေး သူငယ် များအား မှိုင်းမတော်မူသော ရှင်ထ ရေး၏ ပွဲနေ့ကို အောင်မြင်စွာကျင်းပခဲ့ပါ သည်။

သတင်းပေးပို့သူ - ပါဝင်သူတစ်ဦး

သာသနာပြုကလေးသူငယ်သင်တန်း

တောင်ငူသာသနာ

တောင်ငူသာသနာ၊ သံမိုးတောင် တိုက် နယ်ရှိ သာသနာပြုကလေးသူငယ် များအတွက် သင်တန်းကို ၂၀၁၇ အောက်တို ဘာလ(၄) ရက်နေ့မှ (၈) ရက်နေ့အထိဗဟို ဘုန်းတော်ကြီးကျောင်းအဆောင်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

PMS တာဝန်ခံ Rev. Fr. Denies ဘမောင်၊ Rev. Fr. ဇေးဗီးယားဝင်း မောင်၊ Sr. B. မြတ်နင်းနွယ်၊ ဆရာဦးစံတင်၊ ဆရာမ နော်မိငယ် နှင့် တိုက်နယ်တာဝန်ခံ Sr. မာ ဒလေးနာ ခင်မာဝင်း၊ Sr. အဲဗာလင်း အား မူလေးတို့ပါဝင်ပို့ချပေးခဲ့ပါသည်။

သင်တန်းသို့ပါဝင်တက်ရောက်သူ (၁၇၀) ဦး ခန့်ရှိပါသည်။

ဒက်ဇူးမယ်(ISR)



တတိယအကြိမ်မြောက် ပုသိမ်သာသနာလုံးဆိုင်ရာ မိခင်များညီလာခံ

တတိယအကြိမ်မြောက် ပုသိမ်သာသနာလုံးဆိုင်ရာ မိခင်များညီလာခံကို မိခင်များအသင်း၏ တာဝန်ခံ Msgr. Wilfred Myint Soe ၏ ဦးဆောင်မှုဖြင့် ပုသိမ်ရိုက်အုပ်သာသနာတွင် တတိယအကြိမ်မြောက် ပုသိမ်သာသနာလုံးဆိုင်ရာ မိခင်များ၏ ညီလာခံကို ပုသိမ်မြို့၊ စိန်ပီတယ်ကယ်သီဒြယ် ဘုရားကျောင်းဝန်းရှိ သာသနာ့ခန်းမဆောင်တွင် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၄ ရက်မှ ၈ ရက်ထိ ၄ ရက်တိုင်ကျင်းပခဲ့ပါသည်။

ဤမိခင်များညီလာခံကို ပုသိမ်ရိုက်အုပ်သာသနာအတွင်းရှိ သာသနာအသီးသီးမှ မိခင်များ ၃၆၀ ကျော် တက်ရောက်ခဲ့ကြပါသည်။ ဤညီလာခံ၏ ဆောင်ပုဒ်မှာ "သခင်ခရစ်တော်၏ ချစ်ခြင်းကို ရောင်ပြန်ဟပ်သော မိခင်၏ချစ်ခြင်း" ဖြစ်ပါသည်။ ထိုဆောင်ပုဒ်ကို မိခင်များသည် ဤညီလာခံ ၄ ရက်တာအတွင်း ထောက်ရှုခဲ့ကြပါသည်။

ဤညီလာခံအတွင်း မိခင် များအား Fr. အာမားမှ ခရစ်ယာန်များ၏ အသက်တာနှင့် ခရစ်တော်ကဲ့သို့ ကျင့်ကြံ နေထိုင်ပုံ၊ မိခင်များသည် အသင်တော်တွင် အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်ပုံ၊ Fr. Wilfred Myint Soe မှ ဘာသာပေါင်းစုံ စည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေး အကြောင်း၊



ဒေါက်တာ မေမီ မာလကာမှ ကျန်းမာရေး ဗဟုသုတ အကြောင်း၊ Sr ကြီး Sylvia (SFX)မှ ကျမ်းစာအကြောင်း၊ အထူးဧည့်သည် တော်များ အနေဖြင့် အဖ ဆရာတော် ဂျွန်မန်းဆိန်ဟို၏ အားပေးစကား၊ ဝန်ကြီးချုပ် မန်းဂျော်နီ၏အားပေးစကား၊ နှစ်ခြင်းအသင်းတော် မှ ဆရာတစ်ဦး၏ သင်တန်းပို့ချခြင်းတို့ပါဝင်ခဲ့သည်။

ညှိပေးမှုတွင် မိခင်များမှ ပြင်ဆင်လာ သော သီချင်းများ၊ အကပဒေသာများ အားဖြင့်လည်း ဖျော်ဖြေခဲ့ ကြပါသည်။ ဤညီလာခံအပြီး နောက်ဆုံးနေ့ တနင်္ဂနွေနေ့ နံနက်တွင် အဖဆရာတော် မှ မိခင်များအား မွှားတရားပူဇော်ပေးပြီး ဆရာတော်နှင့် ဝန်ကြီးချုပ် မန်းဂျော်နီ၊ ညီလာခံကို တက်ရောက်လာသော မိခင် များ

အားလုံး အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ခဲ့ပါသည်။

ပုသိမ် ရိုက်အုပ်သာ သနာ တွင် ဇုံ သုံးရံဖြင့် ဖွဲ့စည်းထားပြီး (ပုသိမ်ရံ၊ ဟင်္သာတရံ၊ မြောင်းမြရံ) သာသနာ ၃၆ ခု ရှိပါသည်။

Pathein OSC

နာဇရက်ဘော်ဒါ ကျောင်းတွင် ဘုရားကျောင်း ကောင်းချီးပေးပွဲ

ပုသိမ်ရိုက်အုပ်သာသနာပိုင် ကျုံးပျော်မြို့နယ်ရှိ နာဇရက် ဘော်ဒါဆောင်ကျောင်းဝင်းတွင် ၂၀၁၇ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၇:၃၀ အချိန်တွင် ပုသိမ်ဆရာတော် ဂျွန်မန်းဆိန်ဟို ကြွရောက်ပြီး စနေနေ့ သန့်ရှင်းသောအိမ်ထောင်စုဘုရားကျောင်းကို ကောင်းချီးပေး ဖွင့်လှစ်ခဲ့ပါသည်။ ဤပွဲကို ပုသိမ်ဆရာတော်နှင့်အတူ ရဟန်းတော်များ အပါး ၅၀ ကျော်ကြွရောက်အားပေးဆုတောင်းပေးခဲ့ကြပါသည်။



ဦးဝင်းအောင်နှင့် ဇနီးတို့ကလည်း ယခုအချိန်ထိ ပံ့ပိုးကူညီပေးခဲ့ပါသည်။

ဤဘော် ဒါသည် ၁၉၉၅ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယခုလအထိ ၂၀၂၀ တွင် ၂၅ နှစ်ပြည့် တော့မည်ဖြစ်ပါသည်။ ဤဘော်ဒါ၏ ၂၅နှစ်ပြည့် ငွေစင်ဂျူဗီလီပွဲကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်ရန် အစီအစဉ် ရှိပါသည်။

ဤဘော်ဒါတွင် မွေးထုတ် ပေးခဲ့သောသူများမှာ သူတော်စင် အသိုင်း အဝိုင်းတွင် ရဟန်းတော် ၂ ပါး၊ စစ္စတာရ် ၁ ပါး၊ ဘရာသာရ် ၁ ပါး ဖြစ်ပြီး၊ ကျန်တဲ့သူများမှာနိုင်ငံတော်အတွက် အားကိုးရသော ကျောင်းဆရာ ၊ ဆရာမများ၊ တခြားသော နေရာများတွင်လည်း ရှိနေကြပါသည်။

Fr Justin Saw Lwin တည်ထောင်ခဲ့သော ဤ နာဇရက်ဘော်ဒါသည် အညတရဘော်ဒါ မဟုတ်၊ အနာဂတ်မှာ ပတ်ဝန်းကျင်ကိုအကြို ပြုသောသူများကို မွေးထုတ်ပေးသောဘော် ဒါဖြစ်ကြောင်း၊ ထိုကြောင့် ဘုရားသခင်က ဤဘော်ဒါအတွက် ဘုရား၏ ဗိမာန်တော် ကျောင်းကို ယခုလို ပေးသနားတော်မူခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်မိပါသည်။

Pathein OSC

ဤပွဲ ကိုပါဝင်တက်ရောက်ကြသော ဘာသာဝင် များမှာ ရှာခဲသာသနာမှ ဘာသာတူများ၊ ပေါက်ဆိန်ပွဲသာသနာမှ ဘာသာတူများနှင့် ကျုံးပျော် အိုင်မသာသနာမှ ဘာသာတူများ ၂၀၀ကျော်နှင့်အတူ ထိုဘော်ဒါမှ ကျောင်းသား၊ ကျောင်းသူ ဟောင်းများ၊ ရန်ကုန်မှ အသိမိတ်ဆွေများလည်း ပါဝင်ဆုတောင်း ခဲ့ကြပါသည်။ ဝန်ကြီးချုပ် မန်းဂျော်နီနှင့်ဇနီး၊ မိသားစု ဆွေမျိုးသားချင်းများလဲပါဝင်ကာ ဆုတောင်းပေးခဲ့ကြပါသည်။

ဝယ်ဖြင့် ဘော်ဒါ ကို စတင်ဖွင့်ခဲ့ပါသည်။ ဤ အချိန်မှာ ဘော်ဒါအုပ် အဖြစ် တာဝန်ထမ်းဆောင်သူမှာ ဦးရာဂျူး ဖြစ်ပါသည်။ အစပိုင်းမှာ Fr.Justin နှင့် ဦးရာဂျူး တို့သည် ဘော်ဒါဖွင့်ရာတွင် အခက်အခဲ ရှိသော်လည်းဝန်ကြီးချုပ် မန်းဂျော်နီမိသားစု၏ ပံ့ပိုးမှုကြောင့် သော်လည်းကောင်း ဘုရား၏ ကျေးဇူးတော်ကြောင့် သော်လည်းကောင်း အစစအရာရာ အဆင် ပြေလာခဲ့ပါသည်။

၂၀၁၇ ခုနှစ် အောက်တို ဘာလ ၁၄ ရက်တွင် ဘုရားသခင်က နာဇရက်ဘော်ဒါတွင် နေထိုင်ကြသော ကျောင်းသား၊ သူများအတွက် ဘုရားကျောင်းတစ်ကျောင်းကို ပေးသနားတော်မူခဲ့ပေသည်။ ဘော်ဒါကို တည်ထောင်သူ Fr. Justin မှာ ပျံလွန်တော်မူခဲ့ပေသည်။ ယခုသူ့နေရာတွင် Fr . အိုင်ခလိန်မှ တာဝန်ယူဆောင်ရွက်ပြီး ဝန်ကြီးချုပ် မန်းဂျော်နီ နှင့်ဇနီး ၊ ဦးရာဂျူး၊

တောင်ကြီးရိုက်ချုပ်သာသနာအတွင်းရှိ ကက်သလစ်လုပ်ငန်းအဖွဲ့၏ ဝတ်စောင့်ခြင်း နှင့် အစည်းအဝေး



တောင်ကြီးရိုက်ချုပ် သာသနာ အတွင်းရှိ (တောင်ကြီး၊ တောင်ငူ၊ ကျိုင်းတုံ၊ လွိုင်ကော် နှင့် ဖယ်ခုံ) ကက်သလစ်လုပ်ငန်းအဖွဲ့၏ စုပေါင်း ဝတ်စောင့်ခြင်းနှင့်အစည်းအဝေးတစ်ရပ်ကို ဖယ်ခုံ ကက်သလစ်ရိုက်ချုပ် သာသနာ ကာသီဒြယ်ကျောင်းပိုင်း အတွင်းတွင် ၂၀၁၇ အောက်တိုဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

(၆) ရက်နေ့ ည(၇:၀၀) နာရီတွင် ဖွင့်ပွဲကို ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ ဖယ်ခုံတိုက်နယ် ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Robert ၊ IDCA ဝိညာဉ်ရေးရာဘုန်းတော်ကြီး Fr. Ba Shwe ၊ ကျိုင်းတုံသာသနာ C A အဖွဲ့ချုပ် ဝိညာဉ်ရေးရာဘုန်းတော်ကြီး Fr. Aiham ၊ ဖယ်ခုံသာသနာမိုးဗြဲတိုက်နယ် ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Dereh တို့တက်ရောက်ပြီး တောင်ကြီးရိုက်ချုပ်သာသနာမှ ကိုယ်စားလှယ်(၄)ဦး ကျိုင်းတုံ ရိုက်ချုပ်သာသနာမှ ကိုယ်စားလှယ် (၆) ဦး တောင်ငူရိုက်ချုပ်သာသနာမှ ကိုယ်စားလှယ် (၅) ဦး လွိုင်ကော်ရိုက်ချုပ်သာသနာမှ ကိုယ်စားလှယ် (၉) ဦး ဖယ်ခုံ ရိုက်ချုပ်သာသနာမှ ကိုယ်စားလှယ် (၁၄) ဦး စုစုပေါင်း သာသနာ(၅)ခုမှ ကိုယ်စားလှယ်(၃၈)ဦး တက်ရောက်ခဲ့ကြသည်။ အဖွင့်ကြိုဆို နှုတ်ခွန်းဆက်စကားကို ဖယ်

ခုံတိုက်နယ် ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Robert ပြောကြားခဲ့သည်။ IDCA ဝိညာဉ်ရေးရာ ဘုန်းတော်ကြီး Fr. Ba Shwe မှ ကက်သလစ်လုပ်ငန်းလုပ်ဆောင်သူများအတွက် ခြေလေးချောင်းဖြစ်သည့် ဆုတောင်းခြင်း၊ လေ့လာသင်ယူခြင်း (သို့) ပုံသွင်းခြင်း၊ အနစ်နာခံခြင်းနှင့် တမန်တော်လုပ်ငန်းများလုပ်ဆောင်ခြင်း အကြောင်းကို အကျယ်တဝင့်လာရောက်ဝေမျှခဲ့ပါသည်။

ထို့နောက် ကျိုင်းတုံသာသနာမှ Fr. Ai Ham မှလည်း ဆရာတော်မာတီးယားဦးရွှေ၏ 'M' သုံးလုံး ဖြစ်သော Mass မဏ္ဍိတရားတော်၊ Missionary သာသနာပြုစိတ်ဓါတ် နှင့် Mother Mary အမိမယ်တော်၏ အကျင့်သီလပါရမီ နှင့်လုပ်ဆောင်ချက်တွေကို အတုယူခြင်းစသည်ဖြင့် လာရောက်ဝေငှခဲ့ပါသည်။

ဖယ်ခုံသာသနာမှ Fr. Anicheto Dereh မှလည်း ကက်သလစ်လုပ်ငန်းဆိုတာ လူသားတိုင်း အတွက် လူသားတိုင်း နှင့် လက်တွဲ လုပ်ဆောင် ရမည် ဖြစ်ကြောင်း လာရောက် ဝေငှခဲ့ပါသည်။

ထို့နောက် ဦးစိုင်းရှန် တောင်ကြီးသာသနာမှ တဆေး သဘောတရားကို သာသနာပြုခြင်းနှင့် ယှဉ်တွဲကာ အကျယ်တဝင့် ဝေငှခဲ့ပါသည်။

ဦးတင်အောင် လွိုင်ကော် သာသနာမှလည်း ဒုတိယဗာတီကန်ကောင် စီမံကိန်းကား၍ ကက်သလစ်လုပ်ငန်းပြုခြင်း ဖြင့် လူထုအတွင်း သာသနာပြု နောက်လိုက်များပေါ်ထွန်းလာခြင်း၊ ရဟန်း၊ လူပုဂ္ဂိုလ်၊ သာသနာပြုခြင်းတို့ပြောင်းလဲခြင်း၊ လူမှုစစ်ဂေလီ သတင်းကောင်းပုံစံ ပြောင်းလဲစေခြင်း၊ ကက်သလစ်လုပ်ငန်းနှင့် စိန်ခေါ်မှုများ ပြောင်းလဲခြင်းနှင့် အတူတကွ တက်လှမ်းခြင်း စသည့်ခေါင်းစဉ်တို့ဖြင့်အ သီးသီး ဝေမျှခဲ့ကြပါသည်။

ထို့အပြင် ရှေ့ လုပ်ငန်းစဉ်များကိုလည်း အတူတကွရေး ဆွဲနိုင်ခဲ့ကြပါသည်။ ထိုစုပေါင်းဝတ်စောင့် ခြင်းနှင့် အစည်း အဝေးကို ကျမ်းစာပညာ တင်ခြင်းဖြင့် စတင်၍ အခမ်းအနားကို ဖွင့် လှစ်ခဲ့ပါသည်။

Inter-Diocesan Catholic Action (IDCA) (တောင်ကြီး၊ ကျိုင်းတုံ တောင်ငူ၊ လွိုင်ကော်၊ ဖယ်ခုံ) အစည်းအဝေး နောက်ဆုံးနေ့တွင် ဖယ်ခုံရိုက်ချုပ်သာသနာ ရိုက်ချုပ်ဆရာတော် ပီတာလတ် က ဖယ်ခုံတိုက်နယ် ဘုရားရှိခိုးကျောင်းတွင် သာသနာ (၅) ခု မှ တက်ရောက်လာသော သာသနာအသီးသီးမှ ကိုယ်စားလှယ်များ နှင့်တွေ့ဆုံပြီး သြဝါဒပြောကြားကာ ခွန်အားပေးသွားပါသည်။

ဆရာတော်ပီတာလတ် ပြောကြားသော သြဝါဒမှ ကောက်နုတ် ချက်အကျဉ်းမှာ "ရှင်မာတေးဦး (၅:၁၃-၁၆) တွင် ဆားရဲ့သဘော အလင်းရဲ့သဘောကို ဖော်ပြထားကြောင်း ဆားမှန်ရင် အရသာ ပေးနိုင်စွမ်း ရှိရမှာဖြစ်ကြောင်း၊ မီးမှန်ရင် အလင်း ပေးနိုင်ရမှာ ဖြစ်ကြောင်း၊ ကက်သလစ်လုပ်ငန်းအလုပ်အမှုဆောင် C A သည် သာသနာမှာ ခေါင်းဆောင်များ ဖြစ်သည့် အတွက် ဆားနဲ့အလင်းကဲ့သို့ မိမိကိုယ်တိုင် ကျင့်ကြံနေထိုင်ပြီး သူများကိုလည်း ကျင့်ကြံနိုင်အောင် လမ်းပြကူညီ အားပေးဖို့လိုကြောင်း၊ လမ်းမှားနေတဲ့သူတွေ လမ်းမမြင်ဘဲ အကန်းလို ဖြစ်နေတဲ့သူတွေ၊ အရသာမရှိတဲ့ ဆားလို ဖြစ်နေတဲ့သူတွေကို ရိုင်းပင်းအားပေး ကူညီလမ်းပြပေးဖို့ C A အဖွဲ့မှာ တာဝန်ရှိကြောင်း တိုက်တွန်း ပြောကြားခဲ့ပါသည်။

တာဝန်ကို ယုံကြည်ခြင်းနှင့် တွဲပြီး လုပ်ဆောင် သင့်ကြောင်း၊ ကက်သလစ်လုပ်ငန်းကို လက်တွဲမဖြုတ်တမ်း စည်းစည်းလုံးလုံးနှင့် စုပေါင်း လုပ်ဆောင်သွားကြဖို့ လိုအပ်ကြောင်း၊ ဆုတောင်းခြင်း အင်အားဖြင့် လုပ်ဆောင်သင့်ကြောင်း၊ အမိမယ်တော် မာရီယာကို အားကိုးပြီး လုပ်ဆောင်သင့် ကြောင်းပြောပါသည်။

ဆက်လက်ပြီး ဘုရား သခင်၏ နှုတ်တော်ထွက် စကားကိုတန်ဖိုး ထားတဲ့ ကက်သလစ်ဘာသာဝင်တွေ နည်း နေသေးကြောင်း၊ ထို့ကြောင့် သမ္မာကျမ်းစာကိုနေ့စဉ်ဖတ်ရှု ထောက်ရှုပြီး ခွန်အားရယူ စေလိုကြောင်း နောင်လက်ပြောင်းလက်လွှဲပုခုံးပြောင်း တာဝန်ယူမယ့် မျိုးဆက်သစ် လူငယ်မောင်မယ်တွေကို စနစ်တကျ လက်ဆင့်ကမ်းပေးသွားနိုင်ဖို့ လိုအပ်ကြောင်း မိန့်ကြားခဲ့ပါသည်။

ဆရာတော်ဘုရားက မိမိကိုယ်ကို ထောက်ရှုစဉ်းစားဖို့ အောက်ပါ မေးခွန်းသုံးခုကို ပေးသွားပါသည်။

- ၁။ ယုံကြည်ခြင်း တန်ဖိုးကို ဘယ်လောက် အတိုင်း အတာထိ ထားပါသလဲ
- ၂။ ကိုယ်ကျင့်တရား တန်ဖိုးကို ဘယ်လောက် အတိုင်း အတာအထိ ထားပါသလဲ
- ၃။ ခရစ်ယာန်ဘဝ၏ တန်ဖိုးကို ဘယ် အတိုင်းအတာ အထိတန်ဖိုးထားပါသလဲ။

တွေ့ဆုံခြင်းအခမ်းအနားကိုဆရာတော်ဘုရားမှ ပုပ်ရဟန်းမင်းကြီး ကောင်းချီး မင်္ဂလာပေးခြင်းအားဖြင့် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

Pekhon OSC and U Sai Sheng



သမ္မာကျမ်းစာ အခြေခံ၍ ဘုရားစကားသင်ကြားခြင်း ဆရာဖြစ်သင်တန်း နှင့် ဒုတိယ ကြိမ်မြောက် အခြေခံသမ္မာကျမ်းစာ သင်တန်း

St Francis Xavier သီလရှင်များ နှင့် သီလရှင်လောင်းများအတွက် သမ္မာကျမ်းစာ အခြေခံ၍ ဘုရားစကားသင်ကြားခြင်းဆရာဖြစ် သင်တန်းကို ၂၀၁၇ စက်တင်ဘာလ ၂၅-၃၀ထိ ပုသိမ်သာသနာ သီလရှင်များသင်တန်းကျောင်း မရမ်းချောင်းကျေးရွာတွင် ပြုလုပ်ခဲ့ပါသည်။ သင်တန်းပို့ချပေးသူများမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ သမ္မာကျမ်းစာတမန်တော်လုပ်ငန်းတာဝန်ခံ Fr စောဘော်စကိုနှင့် Sr အက်စတာ ဇောင်းနန်တို့ဖြစ်ပါသည်။ ၎င်းသင်တန်းကိုပုသိမ်၊ မြောင်းမြ၊ ဟင်္သာတရုံးများမှ သီလရှင်အပါး ၁၈ ပါး၊ မရမ်းချောင်းမှ သီလရှင်များ ၆ ပါး၊ သီလရှင်လောင်းများ ၂၅ ပါးနှင့် Postulants တောင်းခံသူကျောင်းသူ ၉ ယောက် စုစုပေါင်း ၅၇ ဦးတို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ သင်တန်း၌ ကလေးငယ်များ၏ စိတ်နေစိတ်

ထား စိတ်ဝင်စားမှုများ၊ ဖြစ်တတ်ကြိုတတ်သည့် အကြောင်းအရာများကို ဦးစွာရှင်းလင်းပြကာ သမ္မာကျမ်းစာကိုအခြေခံသော ဘုရားစကားသင်ကြားခြင်းကို မည်သို့ပြင်ဆင်ကာ ကလေးငယ်များကို သင်ကြားသင့်ကြောင်းစာတွေ့နှင့် လက်တွေ့ ပူးတွဲကာ Lesson Planနှင့် ဦးတည်ချက်များမည်သို့ရေးဆွဲရကြောင်းကို ရှင်းလင်းပို့ချသွားခဲ့ပါသည်။

သင်တန်း တတ်ရောက်သူ အားလုံးလည်း တစ်ယောက်မကျန် အစီအစဉ်များ၌ ပါဝင်ခြင်း၊ သရုပ်ဆောင်ခြင်း၊ သင်ကြားပို့ချခြင်းများကိုလက်တွေ့လုပ်ဆောင်အကောင်အထည်ဖော်ကြရပါသည်။ သင်တန်းတက်ရောက်သူများကို အဖွဲ့ကြီး၃ဖွဲ့ခွဲပြီး၊ ၎င်းကို နောက်ထပ်အဖွဲ့ငယ်များ ၆ ဖွဲ့အဖြစ်ထပ်မံခွဲကာ၊ လက်တွေ့ဆွေးနွေးအ



ကြံ့ပြုတင်ဆက်ခြင်းများကို အလုပ်ရုံဆွေးနွေးမှုများဖြင့် လက်တွေ့ ပြုလုပ်ခဲ့ကြရပါသည်။

နေ့စဉ်နေ့တိုင်း မိမိတို့အဖွဲ့များတင်ပြဆွေးနွေးထားကြသည့် Lesson Plan များကို ဦးတည်ချက်ထားသည့်အတိုင်း မီဒီယာသုံး သမ္မာကျမ်းစာ ဘုရားစကားသင်ကြားနည်း အစီအစဉ်များအတိုင်း ကလေးငယ်များအား စိတ်လှုံ့ဆော်ပေးသော မေးခွန်းများ (Motivation Questions)လုပ်ပေးခြင်း၊ ပုံပြောခြင်း၊ ၎င်းပုံကို သရုပ်ဖော်တင်ဆက်ပေးခြင်း၊ ၎င်းနှင့်ပတ်သတ်သော animation movie(ရုပ်ရှင်ပြပေးခြင်း)သင်ခန်းစာကိုပြောပြပေးခြင်း Lesson Plan နှင့် သင့်တော်သော သီချင်းများသင်ပေးခြင်း စသည်ဖြင့်အဖွဲ့ဝင်များက ၎င်းကဏ္ဍ အသီးသီး၌ပါဝင်ကာနေ့စဉ်လက်တွေ့လုပ်ဆောင်

တင်ဆက်ခြင်းများအားဖြင့် လည်းကောင်း၊ အချင်းချင်းထံမှလည်း သင်ယူခဲ့ကြရပါသည်။

ထို့အတူကရုဏာရေးသီလရှင်များအတွက် ဒုတိယအကြိမ်မြောက် အခြေခံသမ္မာကျမ်းစာ သင်တန်းကို အောက်တိုဘာလ ၄-၈ ရက်နေ့အထိ Peace House Retreat Center တောင်ကြီးမြို့တွင် ပြုလုပ်ပေးခဲ့ပါသည်။ အဆိုပါ သင်တန်းကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ သမ္မာကျမ်းစာတမန်တော်လုပ်ငန်းတာဝန်ခံ Fr စောဘော်စကို၊ Srအက်စတာ ဇောင်းနန်နှင့် ဗာသာရ်အေတီပေါလ် တို့မှပို့ချပေးခဲ့ပါသည်။ သင်တန်းသို့ သီလရှင် စုစုပေါင်း (၃၇)ပါး ပါဝင်တက်ရောက်ခဲ့ပါသည်။

Bible Commission and Sr. Mary John Paul (SFX)



အာခါစာပေ သင်တန်းဖွင့်လှစ်

ကျိုင်းတုံသာသနာ



အာခါစာပေ သင်တန်းကို သီတင်းကျွတ် ကျောင်းပိတ်ရက်ဖြစ်သည့် ၂၀၁၇ အောက်တိုဘာလ ၄ ရက်မှ ၈ ရက်များတွင်ကျိုင်း တုံကက်သလစ် သာသနာလုံးဆိုင်ရာ လူထု ဆက်သွယ်ရေးရုံး တာဝန်ခံ ဗာသာရ် ဒေါမိနစ် ဝန်းကျော်ထွေး မှ ဦးစီးကျင်းပေးခဲ့ပါ သည်။

အာခါ တိုင်းရင်းသားစာပေသင်ကြားရေးကို RCM ကျောင်းဝင်း၊ စွမ်းဆပ်ကုန်း၊ ကျိုင်းတုံမြို့ရှိ PIME ခန်းမဆောင်တွင် ကျင်းပခဲ့ရာ တက်ရောက်လာသူ ပေါင်း ၁၁၁ ဦး ရှိခဲ့ပါသည်။ ရည်ရွယ်ချက်မှာ အာခါလူမျိုးများ အာခါစာ တတ်မြောက်ရေးအတွက်ဖြစ်ပါသည်။ ထိုသင်တန်းအတွင်း

ဓမ္မဆရာကြီး ပေါလ်အားရဲ့မှ အာခါစာပေများကို သင်ကြားပေးကာ ဗာသာရ် ဒေါမိနစ်မှလည်း အာခါလူမျိုးသမိုင်းကို သီချင်းပုံစံဖြင့် သင်ကြားပေးခဲ့ရာ နောက်ဆုံးရက်တွင် အာခါစာလုံးပေါင်း ရေးခြင်းနှင့် အာခါ ကျမ်းစာဖတ်ပြိုင်ပွဲကို စာမေးပွဲစစ်ခဲ့ပြီး ပထမဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ၄ ဆု

ချီးမြှင့် ပေးခဲ့ပါသည်။ သင်တန်းတွင် ပထမ ရသွားသည့် ယွန်းသီရိဖြိုး မှလည်း "ဒီလို ပထမရဖို့ အတွက် ညကတည်းက ကြိုးစားခဲ့ပါတယ်။ ပထမရဖို့ ဘုရားကိုလည်း ဆုတောင်းခဲ့တယ်။ ပထမရလို့လည်း လွန်းစွာဝမ်းမြောက်မိပါတယ် ဆုတော်ငွေနှုတ်အတူ အာခါကျမ်းစာကိုလည်း ချီးမြှင့်ပေးခဲ့တဲ့ Fr. Stephen အားနီကိုလည်း အထူးကျေးဇူးတင်ပါတယ်" ဟု ပြောကြားခဲ့ပါသည်။

သင်တန်းစီစဉ် ပို့ချပေးခဲ့သူ ဗာသာရ် ဒေါမိနစ် ဝန်းကျော်ထွေးမှလည်း "ကျွန်တော့်ရဲ့ ခံစားချက်ကတော့ အာခါလူမျိုးဖြစ်ပြီး ကိုယ့်တိုင်းရင်းသား ဘာသာစကားကို မရေးတတ် မဖတ်တတ်တဲ့ လူတွေအတွက် တစ်ထောင့်တစ် နေရာကနေ ရေးတတ်၊ ဖတ်တတ်အောင် အမြင်လေးဖွင့်နိုင်ပေးခဲ့တဲ့အတွက် အတိုင်းထက် အလွန်ဝမ်းမြောက်မိပါတယ် ဒီသင်တန်းဟာ ဆိုရင် ကျွန်တော့်ရဲ့ ရဟန်းဖြစ်ပြီး ပထမဆုံးကျင်းပခွင့်ရခဲ့တဲ့ သင်တန်းဖြစ်တဲ့အတွက်လည်း လွန်းစွာဝမ်းမြောက်မိပါတယ်" ဟု ပြောသည်။

မွေးနေ့ဆုတောင်း




ရန်ကုန် ဝိုက်ချုပ် ဆရာတော်ကြီး ရဟန်းအမတ် ကာဒီနယ်ချားလ်စ်ဘို အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကျရောက်သော မွေးနေ့မှသည် နောင် နှစ်ပေါင်းများစွာ ပျော်ရွှင်ခြင်းကျန်းမာခြင်းတို့ဖြင့် မြန်မာပြည်သုံးစုကို ဆက်လက် လမ်းညွှန်ဦးဆောင်နိုင်ပါစေကြောင်း ဆန္ဒပြုဆုတောင်းမေတ္တာပို့သအပ်ပါသည်။

မင်္ဂလာခရီး

အစဉ်အလာမရှိခဲ့တဲ့ သမိုင်းထက်မှာ အကြင်နာအတိနဲ့ လှိုင်းခက်လာတဲ့ မင်္ဂလာရှိတဲ့ ခရီးစဉ်။
ဗာတီကန်နှင့် ရွှေမြန်မာ ရေမြေတွေ ဘယ်လောက်ခြားခြား အသားရောင်တွေ ဘယ်လိုကွဲကွဲ အစွဲတွေကြားမှာ မကွဲပြားအောင် မခွဲခြားဘဲ မေတ္တာနဲ့ ရှေ့ရှု ကရုဏာနဲ့ပြုတဲ့ သိုးထိန်းခရီး သားသမီးတို့ အတွက် ကောင်းကြီးတော်ဖြစ်သလို တစ်လှေတည်းစီး တစ်ခရီးထဲသွားတဲ့ လူအများအတွက် ပေါင်းစည်းလှော်ရာ ငြိမ်းချမ်းခြင်း လှေတစ်စင်းဖြစ်မှာပါ။
မေတ္တာနဲ့ အုပ်မိုးထားတဲ့ ကောင်းကင်ကြီးအောက် ပေါင်းယှဉ်ပြီး လျှောက်ဖို့ကြွလာခြင်းဟာ ဖြူသခွါနဲ့ အလာကောင်းတဲ့ခရီးစဉ်လေးမို့ ပျူငှါစွာ မင်္ဂလာအပေါင်းနဲ့ ဖိတ်ခေါ် ကမ်းလင့်မျှော်လို့ ကြိုဆိုပါတယ် အရှင်။
သီကိုရှင်း



၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဖီးဒက်စ် မှ ထုတ်ပြန်သော ကက်သလစ်အသင်းတော်၏စာရင်း



ဘာသာဝင်ဦးရေ စုစုပေါင်း ၁,၂၈၄,၈၁၀,၀၀၀




ဆရာတော် စုစုပေါင်း ၅,၃၀၄



ဘုန်းတော်ကြီး စုစုပေါင်း ၄၁၅,၆၅၆




သစ္စာသုံးပါးခံ ဘရာသာရ်+ဘုန်းကြီး ၁၈၈,၃၇၁



သစ္စာသုံးပါးခံ သီလရှင်များ ၆၇၀,၃၃၀




မွေဆရာ/မများနှင့် လူပုဂ္ဂိုလ်သာသနာပြု ၃,၄၇၄,၄၅၀



ရဟန်း ၂၂၀,၈၈၈



စုစုပေါင်း ၂၁၆,၅၅၁



စုစုပေါင်း ၁၁၇,၄၂၆

ဤကဲ့သို့ စနစ်တကျ ကျစ်လစ်စွာ ဖွဲ့စည်းထားသော အသင်းတော်၏ အသင်းသားတစ်ဦး ဖြစ်ခြင်းအတွက် ဂုဏ်ယူလိုက်ပါ ကက်သလစ် မိတ်ဆွေတို့